

မြန်မာ့အလင်း

၁၂၅၅ ခုနှစ်က တည်ထောင်သည်။ Established in 1914
Myanma Alinn Daily

ကိလေသာမာရ် ကိုယ်တွင်းရန်

ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ ပစ်ချထားအပ်သော ငါးသည် တဖြည်းဖြည်းတုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကို ပယ်ရန် ကာမနယ်ပယ် မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖြည်းဖြည်း တုန်လှုပ်၏။

စိတ္တဝင်(ဓမ္မပဒ-၃၄)

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ တနင်္လာနေ့

အတွဲ (၆၄)၊ အမှတ် (၁၄၅)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

- ၁။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်။
- ၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျိုးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားဖြင့်တင်၍ နိုင်ငံစီးပွားဖြင့်မားရေးနှင့် ပြည်သူ့လူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်။
- ၃။ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်း ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။
- ၄။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်။
- ၅။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နှစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန် မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်။

ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေးခရီးစဉ်များ မကြာမီစတင်ပြေးဆွဲမည်

နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် အဓိက ရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန် - မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေပွဲလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း၊ ပျဉ်းမနား - တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန် - ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်းနှင့် သာစည်-ရွှေညောင်လမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စာမျက်နှာ ၅ ကော်လံ ၁ ◆



ရန်ကုန်-နေပြည်တော်-မန္တလေးခရီးစဉ်အဖြစ် မကြာမီစတင်ပြေးဆွဲမည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များကို တွေ့ရစဉ်။

မိုးရာသီကာလ ရန်ကုန်မြို့ ရေကြီးရေလျှံမှု လျော့နည်းစေရေး အဓိကဖြစ်ထွက်ပေါက်များ တိုးချဲ့ပြုပြင်ထိန်းသိမ်းလျက်ရှိ



ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်မြို့ ရေစီးရေလာစနစ်များ ပိုမိုကောင်းမွန်ရေးနှင့် မိုးရာသီအချိန်များတွင် လမ်းများ၊ ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ လျော့နည်းပျောက်စေရေး တို့ကို ဦးတည်၍ လက်ရှိချောင်းများ၊ မြောင်းများ၊ အဓိကဖြစ်ထွက်ပေါက်များကို ပြုပြင်ထိန်းသိမ်းအဆင်ပြေတင်နိုင်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရှိ အင်ဂျင်နီယာဌာန လေးဌာနအပြင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ကုန်စည်ပုံရုံနှင့် ဈေးများဌာနတို့နှင့် ပူးပေါင်းပြီး စာမျက်နှာ ၅ ကော်လံ ၁ ○

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု မြန်မာစာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများပါရှိ

၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အတွက် စာမေးပွဲအထောက်အကူပြု မြန်မာစာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို စာမျက်နှာ ၁၆၊ ၁၇ တွင် ဖော်ပြပါရှိပါသည်။

ယနေ့ ဖတ် စ ရာ

မြူကင်းစင်သောကောင်းကင်

ဆောင်းပါး ၈၁

သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးမှသည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆီသို့ ...

ဆောင်းပါး ၈၂

စံပြအတွက်ဆုနှင့် ပြစ်မှုအတွက်ပြစ်ဒဏ်

ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး လူဦးရေ အထူထပ် အသိပညာဆုံး ဒေသလည်းဖြစ်သည်။

ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ဝိုင်ဘီအက်စ် ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်က ယာဉ်စီး(၄၀၀၀) ဝန်းကျင်ခန့်ဖြင့် ဝန်ဆောင်မှုပေးနေပြီး နေ့စဉ်ခရီးသည်ပေါင်း ၁ ဒသမ ၅ သန်းခန့်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။

YRTC ၏ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ နေ့စဉ် လှည့်လည်၍ ကြပ်ကြပ်မတ်မတ် စစ်ဆေးခြင်းနှင့် စည်းကမ်း ဖောက်ဖျက်မှုများကို ထိထိရောက်ရောက် အရေးယူခြင်းတို့ကို ပိုင်ဘီအက်စ်ယာဉ်စည်းကမ်းတစ်ဆူများကြောင့် ထိခိုက်သောကျေးဇူးများဖြစ်ပေါ်ရသည့် အန္တရာယ်များကို လျော့ကျစေရန်အတွက် စစ်ဆေးကြပ်မတ်မှုအရှိန်အဟုန်ကို ဆက်လက်မြှင့်တင်သွားရမည် ဖြစ်သည်။

စံပြယာဉ်မောင်းဆရာရှိသူသည် ခရီးသည်များ မိမိကားပေါ် ရောက်လာပြီးဆိုသည်နှင့် အန္တရာယ်ကင်းရှင်းပြီး စိတ်ချမ်းသာ အောင် ဝန်ဆောင်မှုပေးခြင်း၊ ခရီးသည်များ အန္တရာယ်ကင်းစေရန် ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာပြီး မောင်းနှင်ခြင်း၊ စိတ်ရှည်သည်းခံမှုကို အဓိကထား၍ ဆောင်ရွက်ခြင်း စသည်တို့ ကြောင့် ဆရာရှိကြောင်းဖြစ်ရာ ကျန်ယာဉ်မောင်းများကလည်း စံပြယာဉ်မောင်းများကို အတုယူကာ ပရော်ဖက်ရှင်နယ်ပီသစ္စာ အသက်မွေးဝမ်းကျောင်းကြရန်လိုသည်။

ဝိုင်ဘီအက်စ်ယာဉ်စည်းကမ်းကို စည်းကမ်းများစနစ်တကျ ကြပ်မတ်ကွပ်ကဲခြင်းကြောင့် ပြီးခဲ့သည့်နှစ်က ဝိုင်ဘီအက်စ် ယာဉ်လိုင်းများတွင် မတော်တဆမှုနှင့် ခရီးသည်များ သေဆုံး၊ ဒဏ်ရာရမှုတို့ လျော့နည်းကျဆင်းခဲ့သော်လည်း စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်မောင်းများ ရှိနေဆဲဖြစ်သောကြောင့် သေဆုံး၊ ဒဏ်ရာရမှုတို့ ဆက်လက်ကျန်ရှိနေရခြင်းဖြစ်သည်။ စည်းကမ်းအကြိမ်ကြိမ်ချိုးဖောက်နေသည့် ယာဉ်မောင်းများအား ပညာပေးပြုပြင်တည်းပေးခြင်း၊ ခေတ်မီယာဉ်စီးပေးပေးချေ သည့်စနစ်များ ရာခိုင်နှုန်းပြည့် အသုံးပြုလာနိုင်စေရန် ကြိုးကြပ်ဆောင်ရွက်ခြင်း၊ နေ့စဉ်ခရီးသည်များ စိတ်ကျေနပ်စွာ လိုရာခရီးသို့ရောက်ရှိစေရန် ဝန်ဆောင်မှုပေးနိုင်ရေး တာဝန်ရှိသူ၊ သက်ဆိုင်သူအားလုံးက ကျေပွန်စွာဆောင်ရွက်ခြင်းဖြင့် ရန်ကုန် မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်မှု တစ်ဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်ပါစေကြောင်း။

၂၀၂၅ ခုနှစ်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဦးတည်ချက်များ

- ☆ ဒို့တာဝန်အရေး (၃) ပါးကို အစဉ်အမြဲဦးထိပ်ပန်ဆင်ပြီး တပ်မတော်၏ အဓိကလုပ်ငန်းကြီး (၃) ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များအား ကျရာအခန်းကဏ္ဍမှ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ရေး။
☆ နိုင်ငံတော်ဝံ့မြဲပြီးတိုးတက်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ဗွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်ရေး။
☆ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူ့လူထု၏ လူမှုဘဝလုံခြုံရေးနှင့် လူမှုစီးပွားဘဝဝံ့မြဲပြီးတိုးတက်ရေးတို့ကို ဘက်ပေါင်းစုံက ကူညီဆောင်ရွက် ပေးရေး။
☆ ဒီမိုကရေစီနှင့်ပတ်သက်သည့် အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေး။

ဥပုတသန္တိစေတီတော်မြတ်ကြီး (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇော်ယုပွဲတော်ကျင်းပမည်

နေပြည်တော် ဖေဖော်ဝါရီ ၂၃
နေပြည်တော်ရှိ ဥပုတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇော်ယုပွဲတော်ကြီးကို စေတီတော်မြတ်ကြီး၏ တပေါင်းကွင်း၌ ၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်မှ တပေါင်းလပြည့်နေ့အထိ (မတ် ၇ ရက်မှ ၁၃ ရက်အထိ) ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ဥပုတသန္တိစေတီတော်မြတ်ကြီး ဂေါပက အဖွဲ့မှ သိရသည်။

ဦးစီးဌာနမှ ဖျော်ဖြေရေးအဖွဲ့က မတ် ၁၂ ရက်တွင်လည်းကောင်း၊ မြဝတီရုပ်ရှင်သံကြား ဖျော်ဖြေရေးအဖွဲ့က မတ် ၁၃ ရက်တွင်လည်း ကောင်း အခမဲ့ဖျော်ဖြေ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖူးမြော်ကြည်ညိုပါဝင်ဆင်နွှဲ
ဖျော်ဖြေပွဲများအပြင် ချား၊ ရဟတ်၊ ပျော့ပျော့အိ ကလေးကစားကွင်း များ စသည့်ပျော်ရွှင်ဖွယ် အစီအစဉ်မျိုးစုံကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်သည့်အတွက် ရုပ်နှံ၊ ရုပ်ဝင်းမှ ဘုရားဖူးပြည်သူများနှင့် သဒ္ဒါကြည့်လင် ပါရမီရှင်အပေါင်းတို့အနေဖြင့် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တပေါင်းပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲနိုင်ကြ ကြောင်း ဂေါပကအဖွဲ့က အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
သတင်းစဉ်

မြန်မာနိုင်ငံပြန်တမ်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစော်ဇော် ကို ယင်းဦးစီး ဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင် ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

၂၃ - ၂ - ၂၀၂၅ ရက်နေ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate)
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၇ ဂရမ်) ၏ ဈေးနှုန်းမှာ ၅၅၀၀၀၀၀ ကျပ် ဖြစ်သည်။
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ

- အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ လွှင့်တင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် မဃယံမရာမှတ်တမ်းပုံများ၊ ဗီဒီယိုများအား ဖြန့်ဝေခြင်း၊ အခကြေးငွေဖြင့် ရောင်းချခြင်းများသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။
■ အွန်လိုင်းလောင်းကစားကြော်ငြာများ လက်ခံကြော်ငြာပေးခြင်းသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။

မြန်မာ့အလင်း
စာတည်းမှူးချုပ် - စိုးစိုးနိုင်
စာတည်းမှူး - မြင့်စိုး
စာတည်းများ - ဝင်းကျော်၊ ကျော်ဇေယျာမြင့်၊ နေဇာဝထွန်း
ဘာသာပြန်စာတည်း - အိုးစိုးနွဲ့၊ တင်လင်းအောင်
သုတေသန - ညွှန်စိုးနှင့် အဖွဲ့
စာပြင် - ဇော်မင်းသန်းနှင့် အဖွဲ့
စာမျက်နှာပုံစံနှင့် ဒီဇိုင်း - ဆုမွန်သန်းနှင့် ရွှေစင်အိတို့အဖွဲ့
သတင်းထောက်များ - ခင်ရတနာ
အကြီးတန်း - ကျော်သူဝင်း၊ စင်ဦး၊ တင်မောင်လွင်၊
သတင်းထောက်များ - ဟိန်းထက်ဇော်၊ နေဝင်းထွန်း(၂)
အငယ်တန်း - ဇော်ဝိုင်းအိအိ၊ ဝေသူနွယ်၊ ခင်ဖြူထွေး
သတင်းထောက်များ -
ဓာတ်ပုံသတင်းထောက် - တင်စိုး
အီးမေးနှင့် အွန်လိုင်း - သက်လွင်ဦးနှင့် အဖွဲ့
နေပြည်တော်-စာတည်းမှူး - ၀၆၇-၃၆၄၁၂၊ စာတည်းအဖွဲ့ - ၀၆၇-၃၆၄၁၅၊ ဖက်စ် ၀၆၇-၃၆၄၁၃၊ ရန်ကုန်ရုံးခွဲ-အမှတ်(၅၃)၊ နတ်မောက်လမ်းဆွယ်(၁)၊ ဗိုလ်ချုပ် (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ်-၄၀၊ စာတည်းအဖွဲ့ - ၀၁-၅၄၄၃၀၉၊ မန်နေဂျာ - ၀၁-၅၄၄၃၀၄၊ စီမံ ၀၁-၅၄၄၃၀၄၊ ငွေစာရင်း - ၀၁-၅၄၄၃၀၆၊ ကြော်ငြာ ၀၁-၅၄၅၈၃၄၊ ၀၁-၅၅၉၁၀၈၊ Fax - ၀၁-၅၄၅၆၂၃၊ ၀၆၇-၃၆၄၁၈၊ မြန်မာ့အလင်း - ၀၁-၅၄၄၃၀၄၊ Fax - ၀၁-၅၆၀၄၄၆။
ထုတ်ဝေခြင်းအမှတ် - (၀၁၀၉၃)
ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)
mmalin.npt@gmail.com
www.facebook.com/MYANMAALINNEWS
MYANMAR Digital News
www.mdin.gov.mm

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အဖွဲ့ဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန်ဆောင်ရွက်ခြင်း၊ အတင်းအဓမ္မလူသတ်စုဆောင်းခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဖွဲ့ဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်ကြောင်း။

(၃-၉-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအားပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်)

ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၃
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍ ပဉ္စမအကြိမ် ရုရှား - မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးကို ကော်မရှင်၏ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသော ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဖက်ဒရေရှင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ မက်ဆင်း ရယ်ရုသလိုင်ကတစ်တို့ ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကုန်စင်နှင့်ဗဟိုဌာန(၂)၅ ကျင်းပပြုလုပ်သည်။(ယာပုံ)



အစည်းအဝေးတွင် မြန်မာဘက်မှ ပူးတွဲကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုမိတ်ဖက်ဆက်ဆံရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် အချိန်မှစပြီး အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပအဖွဲ့စီးပွားရေးသမဂ္ဂ - Eurasian Economic Union (EAEU) နှင့် ပူးပေါင်းကာ ဥရောပဈေးကွက်သို့ဝင်ရောက်နိုင်ခြင်း ရုရှားနိုင်ငံအနေဖြင့်လည်း အာရှဈေးကွက်သို့ ပိုမိုချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ ရှိပါကြောင်း၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားရင်းနှီးမြုပ်နှံသူများကို ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာစေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲလျက်ရှိကြောင်း၊ ယခု အစည်းအဝေး၏ ဆွေးနွေးမှုရလဒ်များနှင့် သဘောတူညီချက်များမှတစ်ဆင့် နှစ်နိုင်ငံအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတက်ကာ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ကြောင်း ဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

မှတ်တမ်းတို့ကို ကော်မရှင်ပူးတွဲဥက္ကဋ္ဌများက အတည်ပြုလုပ်ငန်းပြု ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်သည်။
မွန်းလွဲပိုင်းတွင် နှစ်နိုင်ငံသဘောတူစာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စာချုပ်စာတမ်း ၉ ခုကို သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး လုပ်ငန်းပြုလုပ်သည်။
ယင်းနောက် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေရှင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှင်ပူးတွဲဥက္ကဋ္ဌများက ဦးဆောင်ကျင်းပပြီး အဖွင့်အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ စကားပိုင်းဆွေးနွေးပွဲ (၁)အဖြစ် ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စကားပိုင်း၊ စကားပိုင်းဆွေးနွေးပွဲ(၂)အဖြစ် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ စကားပိုင်းနှင့် စကားပိုင်းဆွေးနွေးပွဲ(၃)အဖြစ် အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စကားပိုင်းကို ကျင်းပကြပြီး နှစ်နိုင်ငံအစိုးရဌာနများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တက်ကြွစွာ ပါဝင်ဆွေးနွေးကြသည်။
အဆိုပါ ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး၌ သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ လက်မှတ်ရေးထိုးအခမ်းအနားနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအထူးဖိတ်ကြားထားသော စည်းသည့်တော်များ၊ နှစ်နိုင်ငံကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်

အဆိုပါ ကော်မရှင်အစည်းအဝေးကို သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်း အခမ်းအနားနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဖက်ဒရေရှင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ မက်ဆင်း ရယ်ရုသလိုင်ကတစ်တို့ ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကုန်စင်နှင့်ဗဟိုဌာန(၂)၅ ကျင်းပပြုလုပ်သည်။(ယာပုံ)

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း “Mekong-Ganga Food Festival” ပွဲတော် တက်ရောက်အမှာစကားပြောကြား

ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်မည်

နေပြည်တော် ဖေဖော်ဝါရီ ၂၃

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့ဆောင်ရွက်မှုနှင့် အတွေ့အကြုံဖလှယ်မှုများမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သွားနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြို့မှ အိန္ဒိယသံရုံးသည် ရန်ကုန်မြို့ရှိ အိန္ဒိယနယ်ပွား အမျိုးသမီးများအသင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်တို့နှင့် ပူးပေါင်း၍ “Mekong-Ganga Food Festival” ပွဲတော်ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ယခင်ဝန်ကြီးများရုံး၌ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။(ယဉ်)



အဆိုပါပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ရန်ကုန်မြို့ အိန္ဒိယနယ်ပွား အမျိုးသမီးများအသင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်တို့မှ ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အသင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်တို့မှ ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

တစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အာဆီယံအစားအစာပွဲတော်ကိုသို့ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ပွဲတော်မှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အိန္ဒိယသံအမတ်ကြီးနှင့် ပွဲတော်တက်ရောက်လာကြသူများသည် မြန်မာအစားအစာပြခန်းများ၊ အိန္ဒိယအစားအစာပြခန်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းပြခန်းများ၊ လက်မှုပစ္စည်းနှင့် အဝတ်အထည်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ပွဲတော်အခမ်းအနားကို ဆီမီးထွန်းညှိပူဇော်၍ စတင်ဖွင့်လှစ်ပေးကာ အသင်းအဖွဲ့များက အိန္ဒိယတေးသီချင်း၊ မြန်မာတေးသီချင်းများ၊ အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားမှတစ်ဆင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကြယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် အတွေ့အကြုံကောင်းများ ဖလှယ်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သွားနိုင်မည့် အခွင့်အလမ်းတစ်ခုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (The Mekong-Ganga Cooperation -MGC) အား အိန္ဒိယနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် အာဆီယံ(၅)နိုင်ငံပါဝင်သော အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဓိကဆောင်ရွက်မှုများတွင် ယဉ်ကျေးမှုဖလှယ်ခြင်းများမှတစ်ဆင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အချက်တစ်ချက်ပါဝင်ပါကြောင်း၊ ယနေ့အစားအစာပွဲတော်အခမ်းအနားသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကောင်းမွန်သော ဆောင်ရွက်ချက်

ထို့နောက် အိန္ဒိယသံအမတ်ကြီး၊ အိန္ဒိယနယ်ပွား အမျိုးသမီးများ

ဖဲကြီးဖြတ်ဖွင့်လှစ် ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကပြဖျော်ဖြေတင်ဆက်ကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့သည် ပွဲတော်ကို ဖဲကြီးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်

နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား ကျောင်းသူများ အချိန်အလဟဿမဖြစ်စေဘဲ အသိပညာပဟုသုတပြန့်ပွားစေရေး၊ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများဖြင့် အကျိုးရှိအောင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း

မော်လမြိုင် ဖေဖော်ဝါရီ ၂၃

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကြီးများသို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။



ဒုတိယဝန်ကြီး ဦးရဲတင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ စာကြည့်တိုက်နှင့် လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားစဉ်။

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်တုံမြို့နယ်ဦးစီးမှူးများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ မွန်းလွဲပိုင်းတွင် သထုံခရိုင် ပေါ်တော်မူကျေးရွာသို့ ရောက်ရှိပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် ဆောက်လုပ်ပြီးစီး ဖွင့်လှစ်လျက် ရှိသော လူငယ်အလင်းရောင်

စာကြည့်တိုက်၌ စာကြည့်တိုက် ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာ စာကြည့်တိုက် ရှင်သန်တိုးတက်ရေး၊ လူငယ်များ အသိပညာပဟုသုတလေ့လာရေး၊ မိဘဆရာများ ပူးပေါင်း၍ သားသမီးများကို ဗလင်းတန် ပြည်သူ့များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လျှော့နှိမ်သည့် ယင်းနောက် ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြား မွန်းလွဲပိုင်းတွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှု

စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ချောင်းဆုံမြို့နယ် သက္ကောဓပြကျေးရွာ သုတစိမ် စာကြည့်တိုက်သို့ ရောက်ရှိပြီး တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ စာကြည့်တိုက်ရှင်သန်အောင်မြင်ရေး၊ အကျိုးရှိစေရေးနှင့် လူငယ်များ လူမှုဝန်ထမ်းကိစ္စများတွင် ပူးပေါင်းပါဝင်လာစေရေးတို့ကို ဆွေးနွေးမှာကြားကာ စာအုပ်စာစောင်များ လျှော့နှိမ်သည့် ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းကောင်းပီသစွာ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို အလေးထားဆောင်ရွက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရေး၊ မိမိတို့၏ စာကြည့်တိုက်များတွင် စာဖတ်သူ၊ စာသားသူများပြားပြီး လူငယ်များနှင့် ထိတွေ့ဆက်ဆံ၍ အသိပညာပေး လုပ်ငန်းများ ဖြင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ရေရှည် တည်တံ့ရေးနှင့် စာဖတ်ရိုက်မြှင့်တင်ရေးတို့ကို အလေးထားဆောင်ရွက်ရေး၊ နွေရာသီကျောင်းပိတ်ရက် ကာလတွင် ကျောင်းသား ကျောင်းသူများ အချိန်အလဟဿမ ဖြစ်စေဘဲ အသိပညာပဟုသုတ ပြန့်ပွားစေရေး၊ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများဖြင့် အကျိုးရှိအောင် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့် ရှေ့လုပ်ငန်းစဉ်နှင့်အညီ လွတ်လပ်၍ တရားမျှတသော ပါတီဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအပေါ် အောင်မြင်အောင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရေး တို့ကို မှာကြားပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ သတင်းစဉ်

ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများအား ဖတ်ရှုနိုင်ရန် ဖော်ပြပေးထားသော Websiteနှင့် Webportal စာရင်း

- ၁။ ကာကွယ်ရေးဝန်ကြီးဌာန <https://www.mod.gov.mm>
- ၂။ ဥပဒေရေးရာဝန်ကြီးဌာန <https://www.mlis.gov.mm>
- ၃။ ပြန်ကြားရေးဝန်ကြီးဌာန <https://www.moi.gov.mm>
- ၄။ Myawady Webportal <https://myawady.net.mm>
- ၅။ Myanmar National Portal <https://myanmar.gov.mm>

◆ရှေ့ဖို့မှ

စီစဉ် ပြေးဆွဲပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ နေပြည်တော်-ရန်ကုန်-နေပြည်တော်ခရီးစဉ်အား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်သစ်များဖြင့် စတင်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေတ်မီ DEMU ရထားတွဲဆိုင်ဖြင့် နေပြည်တော်မှ ရန်ကုန်အထိ စတင်စမ်းသပ်

ပြေးဆွဲသည့် ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီ တွင် နေပြည်တော် ဘူတာကြီးမှ စတင်ထွက်ခွာခဲ့ပြီး မြန်မာ့စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗိုလ်ချုပ် (MSME) အဆင့်မြှင့်တင်ပြီးဖြစ်သည့် နေပြည်တော်သို့ တက်ရောက်လာကြသည့် ကုမ္ပဏီအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်များအပါအဝင် ခရီးသွားပြည်သူ ၁၃၀ လိုက်ပါစီးနင်းခဲ့ကြကာ ရန်ကုန်ဘူတာသို့ ရွှန်းလှေ ၁ နာရီ



ရထားစီးနင်းလိုက်ပါသူများအား တွေ့ရစဉ်။



၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၅) ရက် နေပြည်တော်ဘူတာကြီး စတင်ဖွင့်လှစ်သည်

၃၂၅ ဦး လိုက်ပါစီးနင်းနိုင်မည် ဖြစ်ပြီး နေပြည်တော် - မန္တလေး ပြေးဆွဲမည့် လေအိတ်ရထား ခရီးစဉ်အတွက် ရိုးရိုးတန်း လေးတွဲ အထက်တန်း နှစ်တွဲ စုစုပေါင်း တွဲဆိုင်ခြင်းဖြင့် ခရီးသည် ၃၃၀ လိုက်ပါစီးနင်းနိုင်မည် ဖြစ်ကာ ရထားအချိန်စာရင်းနှင့် လက်မှတ်ခန့်မှန်းထားတို့ကို မြန်မာ့မီးရထားမှ ထပ်မံထုတ်ပြန်သွား

မည်ဖြစ်ကြောင်း သိရှိရသည်။ ခရီးသည်များအနေဖြင့် အဆိုပါ DEMU ရထားနှင့် လေအိတ်ရထား များကို နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါ စီးနင်းနိုင်မည် ဖြစ်သည်။ ရန်ကုန် - မန္တလေး ခရီးစဉ် တစ်လျှောက်ပဲ ဖြစ်ပြီး၊ တောင်ငူ နေပြည်တော်၊ သာစည်ဘူတာ တို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး

မြန်မာ့မီးရထားအနေဖြင့် ရထားစီး ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်စေရေး ဖော်စီလူစီးတွဲများ ဖြည့်တင်း/ ထုတ်လုပ်ခြင်း၊ ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင်ခြင်းတို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

○ရှေ့ဖို့မှ

စဉ်ဆက်မပြတ် အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိသည်။ ရန်ကုန်မြို့သည် နိုင်ငံတော်၏ စီးပွားရေး မြို့တော်ဖြစ်သကဲ့သို့ သန့်ရှင်းစိမ်းလန်း ကြည်လင်မှု နှင့် မြို့တော်ရန်ကုန် Clean, Green, Bright and Smart City ဟူသော ဦးတည်ချက်များဖြင့် ကြိုးပမ်းအားထုတ်ရာတွင် ရေစီးရေလာစနစ်များ ကောင်းမွန် ရေးဆွဲ ဖြစ်ပေါ်စေရန်အတွက် အရေးပါသောလုပ်ငန်းဖြစ်မှုနှင့် အညီ ရေစီးရေလာစနစ်များ မြှင့်တင်ပေးရန်အတွက် လက်ရှိချောင်းများ၊ မြောင်းများ၊ မြစ်ထွက်ပေါက်များ က စီးဆင်းသော စွန့်ပစ်ရေများ ပုံမှန်စီးဆင်းပြီး ပင်လယ်အထိ စွန့်ပစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် ရကြောင်း အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

ထို့နောက် မြစ်ထွက်ပေါက်နှင့် ချောင်းများ၊ မြောင်းများနှင့်စပ်လျဉ်း၍ ဆက်လက်ပြောကြား ရာတွင် ရန်ကုန်မြို့ ပြည်လမ်းကို ဗဟိုပြု၍ ရန်ကုန် အရှေ့ဘက်တွင် ငမိုးရိပ်ချောင်း၊ အနောက်ဘက်တွင် လှိုင်မြစ်တို့ရှိသည့်အတွက် ယင်းနှင့်ဆက်စပ်သော မြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်မြို့နယ် ကိုးမြို့နယ်က စွန့်ပစ်

စီးဆင်းသော ရေများကို ချောင်း ၂၂ ချောင်းမှတစ်ဆင့် ရန်ကုန်အနောက်ဘက်ရှိ လှိုင်မြစ်အတွင်းသို့ ပုံမှန် စီးဆင်းပြီး ပင်လယ်အထိ ရောက်ရှိရန်အတွက် ချောင်းအတွင်းရှိ အမှိုက်နှင့် သစ်ကိုင်းသစ်ပင်များကို ရှင်းလင်းခြင်း၊ မြေသားနံရံများကို ကွန်ကရစ်နံရံများ အဖြစ် ပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ ကျဉ်းမြောင်းသော အုတ်ရေမြောင်းများ ချဲ့ထွင် အသစ်ပြုပြင်ထိန်းသိမ်းခြင်း၊ လိုအပ်သော လမ်းဖြတ် Box Culvert များ အသစ်ထပ်မံ တိုးချဲ့တည်ဆောက် ပေးခြင်း စသည်တို့ကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။ ဆက်လက်၍ ရန်ကုန်အနောက်ဘက်ရှိ လှိုင်မြစ် အတွင်းသို့ စွန့်ပစ်ရေများကို ပုံမှန်စီးဆင်းမှုစနစ်ပုံစံ မျိုး အလားတူ ရန်ကုန်အရှေ့ဘက် ငမိုးရိပ်ချောင်း ကိုလည်း ဆောင်ရွက်ရာတွင် တာမွေ၊ မင်္ဂလာ တောင်ညွန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ရန်ကင်းမြို့နယ်အပါအဝင် ရှစ်မြို့နယ်ရှိ စွန့်ပစ်သော ရေများကို ငမိုးရိပ်ချောင်းအတွင်းသို့ စီးဝင်စေပြီး အဓိကချောင်းကြီး ၂၀ ချောင်း ကြံ့ခိုင်မှုရှိစေရန် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ချွတ်ယွင်းပျက်စီးမှု မရှိစေရန် ကြွက်တွင်းများပိတ်ဆို့ခြင်း၊ ရေလမ်း ကြောင်း အမှိုက်နှင့် ဗေဒါများကို ရေပေါ်ယန္တရားများ



ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သမိုင်းချောင်းအတွင်း စက်ယန္တရားများဖြင့် ရှင်းလင်းနေမှုကို တွေ့ရ စဉ်။

အသုံးပြုရှင်းလင်းခြင်း၊ အုတ်ရေမြောင်းချဲ့ထွင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို ဘဏ္ဍာနှစ်အလိုက် ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်မြို့သည် မြစ်များ၊ ချောင်းများ ကြား၌ တည်ရှိသည့်အပြင် ပင်လယ်ဒီရေတက်မှုကို လည်း သတိပြုကာကွယ်ထိန်းသိမ်းနေရသဖြင့် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုဇွန်တောင်ချောင်းများသို့ မြို့တွင်း ရှစ်မြို့နယ်မှ စွန့်ပစ်သောရေများ၊ စုစုပေါင်း ချောင်းပေါင်း ၅၆ ချောင်းအတွင်း ပုံမှန်စီးဆင်းနိုင်ရန် အတွက် ကြံ့ခိုင်မှုလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။ အလားတူ အဓိကကျသော ကွင်းချောင်း၊ သစ်တောချောင်း၊ သစ်မျောချောင်း၊ ရွာသစ်ချောင်း၊ သဲဖြူချောင်းတို့သည် ပင်လယ်ရေတက်ချိန်နှင့် မိုးရွာသွန်းတိုက်ခိုင်းမှုကြောင့် မြို့ပြလမ်းများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော်လည်း ယင်းဖြစ်ရပ်များကို ယခုနှစ် မိုးရာသီတွင် လျော့နည်း သက်သာစေရန်နှင့် ဒီရေတား ရေတံခါးများကို ကောင်းမွန်စေရန် အစဉ်သတိပြု ထိန်းသိမ်းလျက် ရှိသည်။ လွန်ခဲ့သော နှစ် ၃၀ ကျော်က တည်ဆောက်

ခဲ့သော လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့သည် မျက်မှောက်ကာလတွင် မြို့ပြကြီးအသွင်အပြင် သာမက စီးပွားရေးဖွံ့ဖြိုးမှုနှင့်အညီ စည်ကားစွာ သွားလာနေထိုင် ပြည်သူများတိုးပွားနေမှုကို မြင်တွေ့ ရမည်ဖြစ်သည်။ လမ်းများ၊ ရပ်ကွက်အိမ်များ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်အတွက် လိုအပ်သော Box Culvert များကိုလည်း တိုးချဲ့တည်ဆောက် ပြုပြင်ထိန်းသိမ်း လျက်ရှိသည်။ ရန်ကုန် ၃၃ မြို့နယ်၏ အကျယ်အဝန်းသည် စတုရန်းကီလိုမီတာ ၇၉၀ အကျယ်အဝန်းရှိပြီး ယင်းအကျယ်အဝန်းတွင် အဆောက်အအုံစုစုပေါင်း တစ်သန်းနီးပါးရှိရာ စည်းကမ်းလိုက်နာ ပြည်သူပိုင် ပူးပေါင်းမှု၊ တိုင်းဒေသကြီးအစိုးရ အေးပေးမှု၊ တည်ဆောက်ပြုပြင်ထိန်းသိမ်းမှုကြောင့် လာမည့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ လျော့နည်းသက်သာ စေရန်နှင့် ဘဏ္ဍာငွေခွင့်ပြုချက်နှင့်အညီ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)တာဝန်ရှိသူက ပြောသည်။

သတင်းဆောင်းပါး-စောသိန်းဝင်း



လှိုင်မြို့နယ် သမိုင်းချောင်း မြေထိန်းနံရံပြုပြင်တည်ဆောက်ပြီးစီးမှုကို တွေ့ရစဉ်။

ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၁၂ ခုဖြင့် ကျောင်းသား ကျောင်းသူ ၃၅၄၅ ဦး ဝင်ရောက်ဖြေဆိုမည်

ဘားအံ ဖေဖော်ဝါရီ ၂၃ ကရင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၁၂ ခုဖြင့် ကျောင်းသား ကျောင်းသူပေါင်း ၃၅၄၅ ဦး ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင်မှားရေး ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။



ကျောင်းသူများ အောင်ချက် မြင့်မားရေးနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များ၊ ထပ်မံဖြည့်ဆည်းပေး ရမည့်ကိစ္စရပ်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖြစ်ပြီး နယ်မြေဒေသ အခြေအနေကို လည်း ထည့်သွင်းဆွေးနွေးပေးစေ လိုကာ အောင်ချက်မြင့်မားရေး အတွက် ပိုင်းဝန်းဆွေးနွေး အကြံပြု ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာ သော ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ကော်မတီဝင်များက ယခင် အပတ် အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် အစိုးရအဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေ စဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ ပို့ဆောင်

စွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့ အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့်နှင့် အထက် တန်းအဆင့် သင်ယူတတ်မြောက် မှု ဆန်းစစ်ခြင်း ကျောင်းတွင်းစာ မေးပွဲဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ

မှကြားကာ အဆိုပါကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများ အတွက် အထွေထွေအသုံးစရိတ် ငွေကျပ် သုံးသိန်းကို ကျောင်းအုပ်ဆရာမ ကြီးထံ ချီးမြှင့်ပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ် မြန်မာစီးပွားရေး ဘဏ်၊ ဘားအံခရိုင်ဘဏ်ခွဲတွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းပင်စင်

စားများအား စနစ်တကျပင်စင် လစာထုတ်ပေးနေမှုအခြေအနေ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား တစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာခွဲနှုန်း ကို လွှဲမောင်မောင်ကုမ္ပဏီက သက်သာသော နှုန်းထားဖြင့် ရောင်းချပေးနေမှု အခြေအနေများ ကို ကြည့်ရှုအားပေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များ

မှကြားသည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင် ချက်မြင့်မားရေး ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသား

ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ် များ၊ စာရေးစာသားမှန်ကန်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။ ယင်းနောက် ပြည်နယ်ပညာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ဆွေးနွေးတင်ပြပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်များအလိုက် တက္ကသိုလ်ဝင်စာမေးပွဲ အောင် ချက်မြင့်မားရေး ဆောင်ရွက်ထား ရှိမှုအခြေအနေများကို ဆွေးနွေး တင်ပြကြကာ တက်ရောက်လာသူ များက ပိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြကြသည်။

ထိုသို့ဆွေးနွေးတင်ပြမှုများ အပေါ် ပြည်နယ်ဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ စောမျိုးမင်းသိန်း(ပြန်/ဆက်)

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၀၉ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့

နေပြည်တော် ဖေဖော်ဝါရီ ၂၃ ထိုင်းနိုင်ငံအပေါ်အဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြစ်တိုမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည် မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပ နိုင်ငံသား ၁၀၉ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်

ထိန်းသိမ်းနိုင်ခဲ့သည်။ အဆိုပါထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသား များကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည်ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက် အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၂၂၀

စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် မှ ၆၇၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၅၄၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်း သိရသည်။



နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား ခြိမ်းခြောက်ထိခိုက်မှုများရှိလာသည့် အန္တရာယ်လိမ်လည်မှု၊ အန္တရာယ်လိမ်လည်မှု အန္တရာယ်လိမ်လည်မှု အန္တရာယ်လိမ်လည်မှု

အပေါ်အဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသား ရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူ များနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းပြီး ထိန်းသိမ်း လွှဲပြောင်းပေးလျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့် တို့ကလည်း အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်း လုပ်ငန်းများမရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူခြင်း တို့ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှိအာမုတ်လင်(မ်)အဖွဲ့ချုပ်(ပဟို)၏ နှစ်(၈၀)ပြည့်အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၃ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှိအာမုတ်လင်(မ်)အဖွဲ့ချုပ်(ပဟို)၏ နှစ်(၈၀) ပြည့် အခမ်းအနားနှင့် ၂၀၂၄ နှစ်ပတ်လည်ညီလာခံအခမ်းအနားကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် မဟာပန္နလမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မဂ်ခန်းမ၌ ကျင်းပသည်။ (သာပုံ) ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှိအာမုတ်လင်(မ်)အဖွဲ့ချုပ် တွဲဖက် ဓမ္မသတ်မှတ်မှုဖြစ်သူ ဦးကျော်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကိုဦး တို့က ကျမ်းတော်မြတ်ကုန်အာနိတ်ရွတ်သရဇ္ဈာန်၌ ရွှင်လှစံပေး ကြသည်။ ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှိအာမုတ်လင်(မ်)အဖွဲ့ချုပ်ဥက္ကဋ္ဌ

ဒေါက်တာကျော်သိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီး၊ အစ္စလာမ်ဘာသာရေးကျောင်းတော်၏ ဒုတိယဥက္ကဋ္ဌ ဟာဂျီ ဦးမြင့်ရွှေတို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှိအာမုတ်လင်(မ်) အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစေတီဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အီရန်နိုင်ငံ သံအမတ်ကြီးပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရှိအာမုတ်လင်(မ်)အဖွဲ့ချုပ် အမျိုးသမီးရေးရာပဟို ကော်မတီ စာရင်းစစ် ဒေါ်ခင်လှလှက ဖတ်ကြားသည်။ ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှိအာမုတ်လင်(မ်)အဖွဲ့ချုပ်၏ သမိုင်းအကျဉ်းအား မြန်မာနိုင်ငံလုံးဆိုင်ရာ ရှိအာမုတ်လင်(မ်)အဖွဲ့ချုပ်



(ပဟို) တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသန်းထွန်းက ဖတ်ကြား တင်ပြခဲ့ကြောင်း သိရသည်။ အာကာလင်း

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကန့်ဘလူမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား အခမဲ့ မျက်စိခွဲစိတ်ကုသ

ခွဲစိတ် ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကန့်ဘလူမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား မျက်စိ၊ သားဖွားမီးယပ်နှင့် ကလေးအထူးကုဆရာဝန်ကြီးများ၊ အထွေထွေ ရောဂါကုဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ထမ်းများက အခမဲ့ မျက်စိခွဲစိတ်ကုသခြင်း နှင့် အထူးကုကွင်းဆင်းကုသပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက လာရောက်ဆေးကုသမှု ခံယူကြသည့် ကန့်ဘလူမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ပြီး တာဝန်ရှိသူများနှင့်အတူ စားသောက်ဖွယ်ရာများ

ဝေငွေပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့တော်ခန်းမအတွင်း မျက်စိ လူနာ၊ သားဖွားမီးယပ်လူနာ၊ ကလေးလူနာနှင့် အထွေထွေရောဂါ သက်ဆိုင်ရာရောဂါများအလိုက် စာရင်းများပေးသွင်းနေမှုများနှင့် ရောဂါများအလိုက် စစ်ဆေး၊ စမ်းသပ်၊ ကုသပေးနေမှုများကို လိုက်လံ ကြည့်ရှုအားပေးကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ (ယာပုံ) အဆိုပါ ကန့်ဘလူမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား ဖေဖော်ဝါရီ ၂၃ ရက် မှ ၂၇ ရက်အထိ အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်း၊ သားဖွားမီးယပ်၊ ကလေးနှင့် အထွေထွေရောဂါများ ကို အထူးကုကွင်းဆင်းကုသပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် မျက်စိလူနာ ၅၂၂ ဦး၊ သားဖွားမီးယပ်လူနာ ၃၈ ဦး၊ ကလေးလူနာ ၅၀ နှင့်



အထွေထွေရောဂါလူနာ ၁၀၀ စုစုပေါင်း လူနာ ၇၀၀ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)



ရန်ကုန်စက်မှုတက္ကသိုလ် (နည်းပညာတက္ကသိုလ်) ၁၉၈၁-၈၄ စက်မှုအင်ဂျင်နီယာဘွဲ့ရ ကျောင်းသား ကျောင်းသူဟောင်းများ၏ နှစ် ၄၀ ပြည့် မြတ်ဆရာပူဇော်ပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်စက်မှုတက္ကသိုလ် (ယခု ရန်ကုန် နည်းပညာတက္ကသိုလ်) ၁၉၈၁-၈၄ စက်မှုအင်ဂျင်နီယာ ကျောင်းဆင်းများ၏ နှစ် ၄၀ ပြည့် မြတ်ဆရာပူဇော်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန် မြို့ ဗဟန်းမြို့နယ် ကြားတောရ လမ်းရှိ သူ့ပြည်စုံ၊ မေဗီမာနီတော် ကြီး ဦးအရိယကျောင်းတိုက်၌

ကျင်းပသည်။ (အပေါ်ပုံ) အခမ်းအနားတွင် ကြွရောက် လာကြသည့် ဆရာကြီးများအား ကန်တော့ချီးဖြင့် ပူဇော်ကန်တော့ ကြိုပြီး ကန်တော့ခရိုင်ကြီးများ ကိုယ်စား စက်မှုအင်ဂျင်နီယာဌာန မှ အငြိမ်းစားဆရာကြီး ဦးထွန်းရွှေ က ဆုတောင်းမေတ္တာစကား ပြောကြားကာ ကျောင်းသား ဟောင်းတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ မြတ်ဆရာပူဇော်ပွဲသို့ ၁၉၈၁-၈၄ ပညာသင်နှစ် စက်မှု အင်ဂျင်နီယာဘွဲ့ရ ပြည်တွင်း ပြည်ပမှ ကျောင်းသား ကျောင်းသူ ဟောင်းများ တက်ရောက်ပြီး မြတ်ဆရာများကို မြန်မာ့ရိုးရာ အစဉ်အလာများနှင့်အညီ ပူဇော် ကန်တော့ခဲ့ကြောင်း သိရသည်။ သတင်းစဉ်

ရမည်းသင်းမြို့နယ်၌ လူဦးရေစာရင်းများ မှန်ကန်ပြည့်စုံစေရေး ကွင်းဆင်းစစ်ဆေး

ရမည်းသင်း ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့နယ် မြေပြင်လူဦးရေ စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီက မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း စာရင်းစစ်စစ်မှု များကို တစ်မြို့နယ်လုံးအတိုင်း အတောဖြင့် ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီ ၁၈ ရက်က

ခရိုင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အသင်းဝန်ကြီးဌာန ဦးစီးမှူး၊ ဦးသိန်းထိုက်နှင့် တာဝန်ရှိသူများက အိမ်ထောင်စု အမှတ်စဉ်နှင့် မိသားစုအမှတ်စဉ် များကို နေရပ်လိပ်စာအတိုင်း နေထိုင်ခြင်း ရှိ မရှိစာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြု ခြင်း၊ စာရင်းရိုသော်လည်း မြေပြင် တွင်နေထိုင်မှုမရှိသူများနှင့် စာရင်း မရှိ နေထိုင်သူများ စာရင်းပြုခြင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ သည့် လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက် များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)



၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ထွက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက် လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီ အကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “ပြည်ထောင်စုကြီးငြိမ်းချမ်းဖွံ့ဖြိုး တစ်မျိုးသားလုံးညီညွတ်စွာ” မျက်နှာဖုံးဆောင်းပါး များ၊ နေ့ညိုယဉ် ကောင်းသန့်၊ မောင်ဒီပ(ပညာရေး)၊ နေသူရိန်၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ ပါမောက္ခ ဦးသိန်းလှိုင်၊ ညီညီမေ၊ ညီမော်သိမ်း၊ ကိုမောင်မြင့် (Love of Wisdom) ကိုကိုအောင် (အလုပ်သမား) တို့၏ လူငယ်ရေးရာဆောင်းပါးများ၊ စောနိုင် (အသုံးချဘာဝဗေဒ)၊ ပါမောက္ခ ကိုကိုအောင်၊ အေးထွန်းမင်းတို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါး များ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ လုံးလုံးဝင်း(သတ္တဗေဒ)၊ နွေကုန်ကော် (မြို့လှ)တို့၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ဆောင်းပါး များ၊ ခင်မောင်အေး၏ လူကုန်ကုမ္ပဏီဆိုင်ရာ ဆောင်းပါး၊ ဝတ်ဝတ်အောင် (စစ်ကိုင်း)၏ အင်္ဂုလီ လိုက်စားမှုပျောက်ရေးဆိုင်ရာဆောင်းပါး၊ K. M. A.၏ သတင်းတူ သတင်းမှား တိုက်ဖျက်ရေးဆိုင်ရာ ဆောင်းပါး၊ ဒေါက်တာမြင့်သန်း၊ ဒေါက်တာ ကောင်းစံတို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊

ဦးဘသန်း (မဟာဝိဇ္ဇာ)၊ မြသိန်း၊ ဆောင်းဝင်းလတ်၊ မြသာဝင်း၊ စိုးစိုး(ပန်းတောင်း)၊ ရှင်စောဖြူ၊ မော် (သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ် ဖော်ပုံဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၁၅-၅၅) သပြေကုန်းဈေး၊ နေပြည်တော်စာအုပ်ဆိုင် ဖုန်း ၀၉-၄၄၅၅၄၀၆၆၇၊ ၀၆၇-၃၄၁၄၆၈၁ စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ် အရောင်းဆိုင် ၈၆ လမ်း၊ ၂၀ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း ၀၂-၄၀၃၀၃၀၈၆၊ ရန်ကုန်မြို့ရှိ စာအုပ် ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ၀၁- ၈၄၅၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ တို့သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။ သတင်းစဉ်

ထူးခြားသည့် ညအပူချိန်များ

၂၃-၂-၂၀၂၅

| | | | |
|------------------|---------|---------|-------------------|
| ဟားခါးမြို့ | ၂ ဒီဂရီ | ၀ ဒီဂရီ | ဆန်ခဲလမ်းစိမ်းယမ် |
| နမ့်စန်မြို့ | ၆ ဒီဂရီ | ၄ ဒီဂရီ | ဆန်ခဲလမ်းစိမ်းယမ် |
| ဟဲဟဲမြို့ | ၆ ဒီဂရီ | ၆ ဒီဂရီ | ဆန်ခဲလမ်းစိမ်းယမ် |
| မိုင်းယန်းမြို့ | ၇ ဒီဂရီ | ၀ ဒီဂရီ | ဆန်ခဲလမ်းစိမ်းယမ် |
| ပြင်ဦးလွင်မြို့ | ၇ ဒီဂရီ | ၅ ဒီဂရီ | ဆန်ခဲလမ်းစိမ်းယမ် |
| လှိုင်လင်မြို့ | ၇ ဒီဂရီ | ၆ ဒီဂရီ | ဆန်ခဲလမ်းစိမ်းယမ် |
| ပုတာအိုမြို့ | ၈ ဒီဂရီ | ၃ ဒီဂရီ | ဆန်ခဲလမ်းစိမ်းယမ် |
| တီးတိန်မြို့ | ၈ ဒီဂရီ | ၄ ဒီဂရီ | ဆန်ခဲလမ်းစိမ်းယမ် |
| မြစ်ကြီးနားမြို့ | ၈ ဒီဂရီ | ၉ ဒီဂရီ | ဆန်ခဲလမ်းစိမ်းယမ် |
| ပင်လောင်းမြို့ | ၉ ဒီဂရီ | ၀ ဒီဂရီ | ဆန်ခဲလမ်းစိမ်းယမ် |

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ ဖေဖော်ဝါရီ ၂၃ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေတိုက်ဆင်းလမ်း ကွန်ကရစ်လမ်းတိုးချဲ့ဖောက်လုပ်ခြင်း၊ ပလက်ဖောင်းနှစ်ဖက်ပြုလုပ်ခြင်းနှင့် ရေမြောင်းများပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စစ်တွေမြို့ပေါ်တွင် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းခင်းနေမှုနှင့် ရှမ်းလမ်းပိုင်း(၃) ပွိုင့်စခန်းအနီး၌ ဒီရေလှိုင်းဒဏ်ကာကွယ်စေရန် Tetrapod အလုံး ၃၀၀ ကို အသင့်ပြုလုပ်ပြီး နေရာ



ချထားနိုင်ရန် ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရူပတောင်ရပ်ကွက်၊ ထီးတန်းလမ်းမှ ဦးညွှတ်မ

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါလမ်းအတွင်း နေထိုင်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး လမ်းပန်းသွားပါက လမ်းသန့်ရှင်းသာယာရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပိုင်းဝန်းထိန်းသိမ်းသွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းမှ မြင်းစီးပြိုင်လမ်းအထိ ကွန်ကရစ်ခင်း၊ မြေထိန်းနံရံ ပလက်ဖောင်း၊ ရေမြောင်း၊ ရေထွက်ပေါက်ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်မည့် နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မူလလမ်းပေါ်တွင် အခြေခံပြီး စနစ်တကျဆောင်ရွက်ကြရန်၊ သတ်မှတ်ခံချိန်ညှိမှုနှင့်အညီ ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆည်ရေသောက်စနစ်များ စိုက်ပျိုးရေးပေးဝေနိုင်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၃ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည့်လည် ကွင်းဆင်းဒေသကြီးများ ဖြို့နယ် သနပ်ပြင်ကျေးရွာရှိ ငမိုးရိပ် ဆည်ရေသောက်စနစ် နေ့စပေးခြင်း ၁၄၈ ဧက စိုက်ပျိုးရေးကို ကွင်းဆင်းကြည့်ရှုသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစဉ် တာဝန်ရှိသူများက ငမိုးရိပ် ဆည်ရေသောက်စနစ် စိုက်ပျိုးရေး ပေးဝေနေမှုနှင့် နေ့စပေးစိုက်ပျိုး ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အလှည့်ကျ စနစ်ဖြင့် စိုက်ပျိုးရေးပေးဝေရာ

တွင် ရေအလေ့အလွန်မရှိစေရန်၊ ဖော်ထုတ်ပြီး စက်မှုလယ်ယာ စနစ်တကျ လယ်မြေများတွင် စံပြုကွက်များအဖြစ် စိုက်ပျိုးရေး ဆောင်ရွက်သွားကြရန် ပြောကြားသည်။ (အပေါ်ပုံ)

ထို့နောက် ထန်းတပင်မြို့နယ် (တာဝန်ထံကျွန်း) အတွင်းရှိ ပန်တိုင်(၁)ရေတံခါးသို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက ရေတံခါးများ ကြိုဆိုမှု၊ ရေသွင်းရေထုတ်မြောင်းများ တိမ်ကောမှု မဖြစ်စေရန် ဆောင်ရွက်ထားရှိမှု၊ ဒိုက်ဗေဒါများ ပိုက်ဆို့မှုမဖြစ်ပေါ်စေရန် ထိန်းသိမ်း ဆောင်ရွက်နေမှု၊ နေ့စပေး လျာထားစိုက်ဧကများ ပြည့်မီရေး တွန်းအားပေး သိရသည်။

ဆောင်ရွက်နေမှု၊ ဆက်ကလေးကွင်း၊ ကျားဟုန်းကွင်း၊ ပက်အင်းကလေးကွင်းအတွင်း နေ့စပေးစိုက်ပျိုးရေး ပေးဝေနေမှုနှင့် စိုက်ပျိုးရေးစနစ်တို့ကို ကြည့်ရှုစစ်ဆေးပြီး ထန်းတပင်မြို့နယ် အတွင်း ရေဘေးကာကွယ်ရေးတာဝန်များ သတ်မှတ်အဖြင့် ACL ပြည့်မီအောင် ထိန်းသိမ်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေ့စပေးစိုက်ဧက ၂၅၀၀၀၀ ကျော်နှင့် အခြားသီးနှံစိုက်ဧက ၅၂၀၀၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မကွေး ဖေဖော်ဝါရီ ၂၃ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးဌာနများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီး/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ခရိုင်တရားသူကြီးများ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ချောက်ခရိုင် အတွင်းရှိ တရားသူကြီးများနှင့် အွန်လိုင်းစနစ်ဖြင့် ပခုက္ကူခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်၊ ဂန့်ဂေါခရိုင်အတွင်းရှိ တရားသူကြီးများ စုစုပေါင်း ၈၀ တက်ရောက်ခဲ့သည်။ (အောက်ပုံ)

ဦးစွာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုတရားသူကြီး

ချုပ်က မှာကြားခဲ့သည့် တရားစီရင်ရေး စီမံခန့်ခွဲရေးကိစ္စရပ်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးစစ်ဆေးဆောင်ရွက်ရေး၊ ကြံကြာသည့် မှုခင်းများအား အမြန်ပြီးပြတ်စေရေးနှင့် အများပြည်သူ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်စေရေးတို့ကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ မှာကြားချက်များကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်သင်းသင်းချိုနှင့် ဒေါ်ခင်နုနှင့်အညီ တွေ့ဆုံရင်းလင်းမှာကြားခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး တရားရေးဦးစီးဌာန၊ ဦးခင်မောင်မြင့်က ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ ခရိုင်/မြို့နယ်တရားသူကြီးများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး တရားရေးဦးစီးဌာနတို့က ပြန်လည်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)



မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ

တိမ်အနည်းငယ် ဖြစ်ထွန်းမည်

နေပြည်တော် ဖေဖော်ဝါရီ ၂၃ နေပြည်တော်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် ဖေဖော်ဝါရီ ၂၄ ရက်၌ တိမ်အနည်းငယ် ဖြစ်ထွန်းမည်ဖြစ်ပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းကာ မိုးထစ်ချွန်း၍ နေရာကွက်ကွား မိုးအနည်းငယ် ရွာနိုင်သည်။ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကွား နေရာစိပ်စိပ် မိုးထစ်ချွန်းရွာနိုင်သည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလှန်ပင်လယ်ပြင်တို့တွင် လေးပေမှ ခုနစ်ပေခန့် ရှိနိုင်သည်။

မိုး/လေ

ပဲခူးမြို့၌ မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုပဟိုက်မတီနှင့် သာသနာ/အသင်းတော်ခေါင်းဆောင်များတွေ့ဆုံ

ပဲခူး ဖေဖော်ဝါရီ ၂၃
ပဲခူးမြို့ စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်း၌ ယမန်နေ့က မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုပဟိုက်မတီနှင့် သာသနာ/အသင်းတော်ခေါင်းဆောင်များနှင့် တွေ့ဆုံဆုတောင်းခြင်းအခမ်းအနား ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့ရှိ ခရစ်ယာန်အသင်းတော်မှ တာဝန်ရှိသူများ တက်ရောက်သည်။



အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အခမ်းအနား တက်ရောက်လာကြသူများက “အိုသာယာသော မြန်မာပြည်တော်” ဓမ္မသီချင်းကို သီဆိုခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံ

ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုပဟိုက်မတီ ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် နိုင်ငံတော်အဖွဲ့အစည်းတို့ကို သိရှိနားလည်ပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း စည်းစည်းလုံးလုံး ငြိမ်းချမ်းချမ်းချမ်း နေထိုင်သွားကြစေလိုကြောင်း

ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ငြိမ်အေးချမ်းမှုရှိမှုသာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ တိုင်းဒေသကြီးအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် မိမိတို့ဘာသာသာသနာအကျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဋ္ဌာန်းချက်နှင့်အညီ ဖော်ဆောင်နိုင်ပြီး နိုင်ငံသားကောင်းပီသစွာ တိုင်းပြည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးမြို့ စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းအတွက် အလှူငွေကျပ် ၁၀ သိန်း ပေးအပ်လှူဒါန်းရာ ဘုရားကျောင်း တာဝန်ရှိသူတစ်ဦးက လက်ခံယူသည်။ ထို့နောက် တက်ရောက်လာသည့် မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုပဟိုက်မတီနှင့် ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့မှ အသင်းတော်ခေါင်းဆောင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

တောင်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့

ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်သို့ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား

အမျိုးသားသာတာ ဘေးအန္တရာယ် ဗိမာန်တော်ကြီး၌ ကျင်းပသည့် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ပေး အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိလာသော ယာယီနေရပ်

စွန့်ခွာပြည်သူများကို တစ်ဦးလျှင် ငွေကျပ် ၂၀၀၀ နှုန်း ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းကာ အားပေးစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များက တောင်ဥက္ကလာပမြို့နယ်အတွင်း ဖေဖော်ဝါရီ ၅ ရက်အထိ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူ ၁၃၃ ဦးအနက် ၅၆၆ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ဆွေဇွန်း(ပြန်/ဆက်)



ရေပိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ထပ်ဆင့်ရှင်းလင်း

ပုသိမ် ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သော ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ တရားစီရင်ရေးဆိုင်ရာ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ ဒေါ်အောင်ဆန်းစုကြည် တရားသူကြီးများနှင့် ရုံးလုပ်ငန်းဆိုင်ရာများကို

ထပ်ဆင့်ရှင်းလင်းသည်။ အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေး ဦးစီးမှူးနှင့် တိုင်းဒေသကြီး တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ တက်ရောက်ခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

တာမွေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး

ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ စီစဉ်မှုဖြင့် အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)တို့

ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၂ ရက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစိန်နီက အမှာစကားပြောကြားခဲ့ပြီး အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ဒုတိယရဲမှူးဝေလွင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည့်များကို မေးမြန်းရာ အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ဒုတိယရဲမှူးဝေလွင်က ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
နိုင်လင်းအောင်(ပြန်/ဆက်)



ကျောက်ဆည်မြို့နယ် အေးမြကြည်လင်ရေး၌ ဖေဖော်ဝါရီ ၂၂ ရက်က မြို့နယ်စီးသတ်ဦးစီးမှူး ဦးသန်းစင်ဦး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ ဖျားအတွင်း စီးလောင်မှု ဖြစ်ပွားမှုနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဆောင်ရွက်ခြင်း၊ ယာဉ်မတော်တဆမှု စီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခြင်းတို့ကို သရုပ်ပြလေ့ကျင့်စဉ်။
သက်ထက်

မြို့ကင်းစင်သောကောင်းကင်

— လမ်းသန်း(ရှမ်းပြည်နယ်ပတ်ဝန်းကျင်) —



၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်က မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့ နယ်စပ်ဖြတ်ကျော် မြို့ညစ်ညမ်းမှုပြဿနာများ ဖြေရှင်းရန် ရည်ရွယ်သည့် “မြို့ကင်းစင်သောကောင်းကင် မဟာဗျူဟာဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက်(၂၀၂၄-၂၀၃၀)” ချမှတ်ရေး အခမ်းအနားကျင်းပစဉ်။

မြို့၏အကြောင်း
“မြို့” ဟု ဆိုရာတွင် မြို့နယ်နှင့် မြို့ငွေ့ နှစ်မျိုးကွဲပြားပြီး ၎င်းတို့ဖြစ်ပေါ်စေသော အကြောင်းအချက်များ၊ ၎င်းတို့၏ ဖွဲ့စည်းမှုများနှင့် သက်ရောက်မှုများ လည်း ခြားနားကြပါသည်။ မီးခိုးမြို့ငွေ့ (Smoke) သည် မီးခိုး(Smoke)နှင့် မြို့ (Fog) များ ပေါင်းစည်းမှုဖြစ်ပြီး နေရောင်ခြည်နှင့် ဓာတ်ပြုမှုကြောင့် ဖြစ်ပေါ်လာ ရပါသည်။

မြို့မှုန့် (Haze)သည် လေထုထဲတွင် ပျံ့နှံ့လွယ်သော အမှုန့်များ (Suspended Particles) နှင့် ဓာတ်ငွေ့များမှ နေရောင်ခြည်ကိုစုပ်ယူပြီး လေထုဝန်းကျင်တွင် မြင်နိုင်စွမ်း (Visibility) လျော့နည်းရ သည့် ဖြစ်စဉ်ဖြစ်ပြီး မီးခိုးမြို့ငွေ့ညစ်ညမ်း မှုကိုသို့ ဓာတ်ပြုမှု/ ဓာတ်ပြုမှုများ ဖြစ်ပေါ်ခြင်းမဟုတ်ပါ။

မီးခိုးမြို့ငွေ့ညစ်ညမ်းမှုသည် လေထု ထုတ်သော အညိုရောင် သို့မဟုတ် မီးခိုးရောင်ရှိသော လေထုအလွှာများ ဖြစ်စေကာ မြို့မှုန့်ညစ်ညမ်းမှုသည် လေထုအား ကြည်လင်မှု/ မြင်နိုင်မှုကို လျော့ကျစေပြီး နို့မှုန့်ကဲ့သို့ မှုန့်ပါသော လေထုအလွှာများ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ မြို့မှုန့်လေထုအလွှာများသည် မီးခိုးမြို့ငွေ့ထက် သိပ်သည်းဆ နည်း သောကြောင့် ပျံ့နှံ့မှုတွင်မြင့်မားကြသည်။

မီးခိုးမြို့ငွေ့ဖြစ်ပေါ်စေသော အဓိက အကြောင်းတရားများသည် ယာဉ်/ ယန္တရား အသုံးပြုမှုနှင့် စက်မှုလုပ်ငန်း များမှထွက်သော ထုတ်လွှတ်အမှီးအငွေ့ (Emission) များကြောင့်ဖြစ်ပြီး မြို့မှုန့် ဖြစ်ပေါ်စေသည့် အဓိကရင်းမြစ်များမှာ တောမီးလောင်ကျွမ်းမှု၊ စွန့်ပစ်ပစ္စည်း များ၊ မီးရှို့မှု၊ ဖုန်မှုန့်များနှင့် စက်မှု လုပ်ငန်းညစ်ညမ်းမှုများမှ ဖြစ်ပါသည်။

ထို့ကြောင့် မီးခိုးမြို့ငွေ့ညစ်ညမ်းမှု များသည် စက်မှုနုတ်များ၊ မြို့ပြရေယာ များတွင် အဓိကဖြစ်ပေါ်ပြီး မြို့မှုန့် ညစ်ညမ်းမှုများသည် ကျေးလက်/ မြို့ပြ မရွေး၊ နေရာဒေသမရွေး ပျံ့နှံ့ဖြစ်ပေါ်စေ

သည်။ ထို့အပြင် မီးခိုးမြို့ငွေ့ (Smoke) များထက် မြို့မှုန့် (Haze)များသည် အကန့်အသတ်မရှိသော နယ်စပ်ဖြတ် ကျော် ညစ်ညမ်းမှုများကိုလည်း ဖြစ်ပေါ် စေသည်။ မြန်မာမူအသုံးအနှုန်းတွင် မြို့ငွေ့ ဖြစ်စေ၊ မြို့မှုန့်ဖြစ်စေ မီးခိုးမြို့ငွေ့ဟုသာ သုံးနှုန်းကြသော်လည်း အကန့်အသတ်မဲ့ နယ်စပ်ဖြတ်ကျော် မြို့ညစ်ညမ်းမှု ပြဿနာများအတွက် မြို့ငွေ့ညစ်ညမ်းမှု (Haze Pollution) ကိုသာ ဆိုလိုရင်း ဖြစ်သည်ကို နားလည်အပ်ပါသည်။ မြို့မှုန့်ညစ်ညမ်းမှု ပြဿနာများသည် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်တို့က ကိုင်တွယ်ဆောင်ရွက်ရန် မလွယ်ကူသော ဝိုင်းဝန်းစုပေါင်းဖြေရှင်း ရမည့် ကြီးမားကျယ်ပြန့်သော ပြဿနာ တစ်ရပ် ဖြစ်လာခဲ့သည်။

မြို့ငွေ့ညစ်ညမ်းမှု မြို့ငွေ့ညစ်ညမ်းမှုများကြောင့် လေ အရည်အသွေးကျဆင်းခြင်း၊ တောရိုင်း တိရစ္ဆာန်များ မီးလောင်သေဆုံးခြင်း၊ နေရင်းဒေသများ ပျောက်ဆုံးခြင်း၊

ရှားပါးမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ် ခြင်း၊ ရေများရှားပါးခြင်းနှင့် ရေချိုအရင်း အမြစ်များဆုံးရှုံးခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ သစ်တောဧရိယာများဆုံးရှုံး ခြင်း၊ အသက်အိုးအိမ်များ ဆုံးရှုံးခြင်း၊ ခရီးသွားလုပ်ငန်းများကို ထိခိုက်ခြင်း၊ နိုင်ငံ့ဘဏ္ဍာငွေများဆုံးရှုံးခြင်း၊ လူသား ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်ခြင်း နှင့် ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်ခြင်းများကို ဖြစ်ပေါ်စေ သည်။

နယ်စပ်ဖြတ်ကျော်မြို့ညစ်ညမ်းမှု (Transboundary Haze Pollution) သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် သိသာထင်ရှားသော ဆိုးကျိုးတစ်ခုဖြစ်ပါ သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် စီမံချက် များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ဒေသအဆင့်နှင့် အမျိုးသားအဆင့် အလိုက် လက်တွေ့ကျင့်သုံးဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။

မြို့ကင်းစင်သော မဟာဗျူဟာ အရှေ့တောင်အာရှနိုင်ငံများမှ မြန်မာမူ နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် ဒီမိုကရက်တစ်သမ္မတနိုင်ငံ တို့သည် နယ်စပ်ဖြတ်ကျော် မြို့ညစ်ညမ်းမှု ပြဿနာများကို ဖြေရှင်းရန်ရည်ရွယ် သည့် “Joint Plan of Action - CLEAR Sky Strategy - (2024-2030)” မြို့ကင်း စင်သောကောင်းကင် မဟာဗျူဟာဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက်(၂၀၂၄-၂၀၃၀) ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

မြို့ကင်းစင်သောကောင်းကင် မဟာ ဗျူဟာတွင် “CLEAR” အား အထူးပြုပြီး လုပ်ငန်းစဉ်များအနေဖြင့် ၎င်း၏စကား လုံးများဖြစ်သည့် (C = Continued Commitment)၊ (L = Leveraging Mechanisms)၊ (E = Experience Sharing)၊ (A = Air Quality Networks)၊ (R = Response) ဖြင့် ကိုယ်စားပြုဖော်ပြ ထားပါသည်။ (၁) ကတိကဝတ်များအား

ဆက်လက်ဆောင်ရွက်ရန်၊ (၂) ထိန်းချုပ် ရေးလုပ်ငန်းများ ဖြင့်တင်ရန်၊ (၃) အတွေ့ အကြုံများ မျှဝေရန်၊ (၄) လေအရည် အသွေးကွန်ရက်များ သိရှိနားလည်ရန်နှင့် (၅) တုံ့ပြန်ဆောင်ရွက်ရန် စသည့် လုပ်ငန်းစဉ်များဖြစ်ပါသည်။ မဟာဗျူဟာ၏ ပူးတွဲလုပ်ဆောင်မှု အစီအစဉ်တွင် မြန်မာ၊ ထိုင်းနှင့် လာအို နိုင်ငံများအကြား ခိုင်မာသော ပူးပေါင်း ဆောင်ရွက်မှုကို ၂၀၂၄ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ သက်မှတ်ထားပြီး မြို့ညစ်ညမ်းမှုထိန်းချုပ်ရေး၊ နှိမ်နင်းရေး၊ လျှော့ချရေး၊ ကြိုတင်ခန့်မှန်းမှုနှင့် စောင့်ကြည့်မှုစနစ်များ အားကောင်းစေ ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုး ရေးစီမံခန့်ခွဲမှုကို ဖြင့်တင်ရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုကို ဖြင့်တင်ရေးတို့ဖြစ်ပါ သည်။

ကတိကဝတ်များအား ဆက်လက်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြို့ငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံ သဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution) ကို ၂၀၀၃ ခုနှစ်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ နယ်စပ် ဖြတ်ကျော် မြို့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်၏ ရည်ရွယ် ချက်မှာ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့် တိုးမြှင့်ဆောင်ရွက်ပြီး တောမီး လောင်ကျွမ်းခြင်းနှင့် အကြောင်းအမျိုး မျိုးကြောင့် လောင်ကျွမ်းသည့် အခြားမီး တို့မှဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော် မြို့ညစ်ညမ်းမှုပြဿနာများကို တားဆီး ရန်နှင့် စောင့်ကြည့်လေ့လာရန်တို့ဖြစ်ပါ သည်။

၂၀၁၇ ခုနှစ်တွင် မဲခေါင်ဒေသခွဲနိုင်ငံ များ၏ ချင်းရိုင် ၂၀၁၇ လုပ်ငန်းစီမံချက် (Chiang Rai 2017 Plan of Action) ကို

ချမှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ဖြစ်ပေါ်မှု အရေအတွက်ကို နှစ်အလိုက်လျှော့ချ ထိန်းချုပ် ဆောင်ရွက်ရန်ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် မြို့ကင်း စင်သောကောင်းကင် မဟာဗျူဟာ၏ ကတိကဝတ်များကို ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းစဉ်အတိုင်း နိုင်ငံတကာ သဘောတူညီချက်များနှင့် ချမှတ်ထားသော လုပ်ငန်းစီမံချက်များ ကို အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်သည်။

ထိန်းချုပ်ရေးလုပ်ငန်းများ ဖြင့်တင်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံတွင် မြို့ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်း များမှာ စွန့်ပစ်အမှိုက်ပုံများ၊ မီးလောင်/ မီးရှို့ခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ ဖြစ်သည့် ရိုးပြတ်များ၊ ကောက်ရိုးများနှင့် စပါးခွံများကို မီးရှို့ခြင်း၊ တောင်ယာ ချဲ့ထွင်ရန် မီးရှို့ခြင်း၊ သစ်တောများတွင် မဆင်မခြင် မီးအသုံးပြုခြင်းမှ တောမီး လောင်ကျွမ်းခြင်းတို့ ဖြစ်ပါသည်။

ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအနေ ဖြင့် တောမီးနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် လောင်ကျွမ်းသောမီး များ ကာကွယ်ထိန်းချုပ်ရန်၊ စွန့်ပစ် ပစ္စည်းများ စည်းကမ်းမဲ့မီးရှို့ခြင်း သို့မဟုတ် လဟာပြင်မီးရှို့ခြင်းများ တားဆီးရန်၊ ပြည်သူလူထုအသိပညာ သက်ရောက် ကဏ္ဍအလိုက် စည်းကမ်း ပေးပို့ချက်များ ထုတ်ပြန်ရန်၊ သက်ဆိုင်ရာ အစိုးရဌာန/ အဖွဲ့အစည်း များ ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ပြီး မြို့ကင်းစင်သောမဟာဗျူဟာ ချမှတ်မှု အတိုင်း တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်သည်။

အတွေ့အကြုံများ မျှဝေခြင်း

မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်မှစပြီး အာဆီယံ-ဩစတြေးလျ ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ၏ ငွေကြေးနှင့် နည်းပညာထောက်ပံ့မှု တို့ဖြင့် မလေးရှားနိုင်ငံအခြေစိုက် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဗဟိုဌာန၏ အကူအညီရယူကာ မြို့ညစ်ညမ်းမှု ဆိုင်ရာနှင့် သစ်ဆွေးမြေဆိုင်ရာ သင်တန်းများကို ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းများမှရရှိသော အသိပညာ များ ပြန်လည်မျှဝေခြင်း၊ ဒေသတွင်း/ နိုင်ငံ တွင်း အကောင်အထည်ဖော်လုပ်ငန်း အချက်အလက်များအား အစီရင်ခံစာများ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။

လေအရည်အသွေးကွန်ရက်များ သိရှိနားလည်ခြင်း

တောမီးနှင့် မြို့ညစ်ညမ်းမှုများ စောင့်ကြည့်အကဲဖြတ်ရန် အာဆီယံ ဒေသတွင်း ဗဟိုဌာနအဖြစ် ASEAN Specialised Meteorological Centre (ASMC) ကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါ သည်။ စာမျက်နှာ ၁၁ သို့

“ မြို့ငွေ့ညစ်ညမ်းမှုများကြောင့် လေအရည်အသွေး ကျဆင်းခြင်း၊ တောရိုင်းတိရစ္ဆာန်များ မီးလောင်သေဆုံး ခြင်း၊ နေရင်းဒေသများ ပျောက်ဆုံးခြင်း၊ ရှားပါးမျိုးစိတ် များ မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ ရေများရှားပါးခြင်းနှင့် ရေချိုအရင်းအမြစ်များဆုံးရှုံးခြင်း၊ ဂေဟစနစ်များ ပျက်စီး ခြင်း၊ သစ်တောဧရိယာများဆုံးရှုံးခြင်း၊ အသက်အိုးအိမ်များ ဆုံးရှုံးခြင်း၊ ခရီးသွားလုပ်ငန်းများကို ထိခိုက်ခြင်း၊ နိုင်ငံ ဘဏ္ဍာငွေများဆုံးရှုံးခြင်း၊ လူသားကျန်းမာရေးပြဿနာ များ ဖြစ်ပေါ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်ခြင်းများကို ဖြစ်ပေါ်စေ ”

ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

မိတ္ထီလာ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဦးဆောင်စေခံရပြီးသည့် ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ မြို့၊ ရွာ၊ ကျေးရွာချင်း ဆက်လမ်း၊ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းကြည့်ရှုသည်။



ဆူးတပ်ရွာသွားလမ်းပေါ်ရှိ တံတား လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ရမည်းသင်းမြို့နယ်အတွင်း

လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု မူလငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၉၅ ဒသမ ၂၄ သန်းဖြင့် ရမည်းသင်း-

ကန်ဘုံ - ကုက္ကိုပင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပျော်ဘွယ်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၁၇ သန်းဖြင့် ပျော်ဘွယ်-ကျောက်ဆည်-ရွှေညောင်ဖူးလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်အတွင်း တိုင်းဒေသကြီး လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုပြည့်ရှုရှာဖွေရေးရန်ပုံငွေကျပ် ၅၈၀ ဒသမ ၃၇၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာမြို့ရှောင်လမ်း အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သိန်းမြင့်ကျော်(မိတ္ထီလာ)

တရားစီရင်ရာတွင် ပြည်သူများယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်

ဘားအံ ဖေဖော်ဝါရီ ၂၄

နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ကျင်းပခဲ့သော ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းသည့်အခမ်း

အနားကို ယမန်နေ့က ကရင်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဒီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ ထပ်ဆင့် ရှင်းလင်းပွဲတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက တရားစီရင်ရာတွင် ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်နှင့် ပြည်သူများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ တရားရုံး စီမံခန့်ခွဲရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊

ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ အချုပ်တရားခံပါအမှုများကို ကြန့်ကြာမှု မရှိစေဘဲ စစ်ဆေးကြရန်နှင့် ခံဝန်အမှုများကိုလည်း ပြီးသင့်ပြီးထိုက်သည့် အချိန်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ကြရန်၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်သည့် အမှုများကိုလည်း ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ကြရန်၊ ပြဋ္ဌာန်းထားပြီးဖြစ်သော မူပိုင်ခွင့်ဥပဒေများသည် အာဏာသက်ရောက်ပြီး ဖြစ်သည့်အတွက် မူပိုင်ခွင့်ဥပဒေချိုးဖောက်၍ စွဲခံသည့်အမှုများကို



မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်း



စာမျက်နှာ ၁၀ မှ

အာဆီယံဒေသတွင်း နိုင်ငံများအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ် (Fire Hotspot) များကို အဆိုပါ ASMC ၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့်စောင့်ကြည့်၍ ပုံမှန်သတင်း ထုတ်ပြန်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက တိုင်းဒေသကြီး/ ပြည်နယ်များ၏ ခရိုင်/ မြို့နယ် အလိုက် ဝန်းကျင်လေထုအရည်အသွေးများကို လစဉ်စောင့်ကြည့်တိုင်းတာခြင်း၊ လေအရည်အသွေးအညွှန်းကိန်း (AQI) များတွက်ချက်၍ အချက်အလက်များ ထုတ်ပြန်ခြင်း၊ မီးလောင်ကျွမ်းမှု (Fire Hotspot) များကို စောင့်ကြည့်ပြီး

ထူးခြားဖြစ်စဉ်များအပေါ် သတင်း အချက်အလက်များ ထုတ်ပြန်ခြင်း၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ တုံ့ပြန်ဆောင်ရွက်ခြင်း မြန်မာနိုင်ငံတွင် မီးလောင်ကျွမ်းမှု (Fire Hotspot) အများဆုံး တွေ့ရှိရသည့် ကာလသည် ဆောင်းအကုန် နွေအကူးခြောက်သွေ့သည့် ပွင့်လင်းရာသီကာလ များတွင် အများဆုံးဖြစ်ပါသည်။ ASMC ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် မီးလောင်ကျွမ်းမှု (Fire Hotspot) ထက် စိုက်ပျိုးရေးမှထွက်ရှိသော စွန့်ပစ်

ပစ္စည်းများကို စီးရှို့ခြင်း၊ ရွှေ့ပြောင်း တောင်ယာဆောင်ရွက်မှုအတွက် စီးရှို့ခြင်းတို့မှ အဓိကဖြစ်ပေါ်ရပါသည်။ ဖော်ပြပါ ဖြစ်ပေါ်မှုအကြောင်းရင်းများကို ထိန်းချုပ် ဆောင်ရွက်သွားရာ တို့ ထိန်းချုပ် ဆောင်ရွက်သွားရန် ပါမည်။ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို စီးရှို့သည့် သဘာဝမြေဩဇာအဖြစ် နိုင်ငံနှင့် မြန်မာနိုင်ငံသည် ပေါ်ပေါက်မှု အများဆုံးဖြစ်ပြီး ယင်းအခြေအနေကို လျော့နည်းစေရေး တုံ့ပြန်ဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ရသော မီးလောင်ကျွမ်းမှု (Fire Hotspot) အများဆုံးသည် တောမီးလောင်ကျွမ်းမှု ထက် စိုက်ပျိုးရေးမှထွက်ရှိသော စွန့်ပစ်

မက်မန်း ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ် အေးကျွန်းအုပ်စု ကွန်ဟောင်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း နှင့် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၄ ရက်က ကွင်းဆင်းကြည့်ရှုသည်။ အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြစ်မီးရောင်ကျေးရွာစီမံကိန်း ၂၀၁၈-၂၀၁၉ စီမံကိန်းနှင့် သတ္တမစက်ဝန်း တွင် မြစ်မီးရောင်ကျေးရွာကိုယ်စီမံကိန်း ၃၀၀ စီမံကိန်းထုတ်ချေးပေးခဲ့ပြီး ယခုအခါ အတိုးရရှိငွေကျပ် ၁၄၈၀၂၀၀ စုစုပေါင်း ၅၀၀၀ ၄၃၄၈၀၂၀၀ ရရှိခဲ့ရာ အတိုးရငွေ၏ ၅၅ ရာခိုင်နှုန်းဖြစ်သည့် ၆ ဒသမ ၃ သန်းဖြင့် အရှည် ၁၅၅ ပေ၊ အကျယ် ၁၂ ပေ၊ ချ ခြောက်လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဝီတီ(မက်မန်း)

ပြည့်ဝဆီများကို တတ်နိုင်သမျှလျော့စား၍ အသွင်ပြောင်းဆီများ စားသုံးခြင်းကို လုံးဝရှောင်ကြဉ်ပါ။

သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးမှသည် ရေရှည်တည်တံ့သောစိုက်ပျိုးရေးဆီသို့ ...

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (Conservation Agriculture- CA) ဟာ မြန်မာနိုင်ငံမှာ မြေဆီလွှာပျက်စီးမှု၊ ရေရှားပါးမှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အဓိကမဟာပျူဟာတစ်ခုအဖြစ် ပေါ်ထွက်လာနေပါတယ်။ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ရေရှည်ရှင်သန်ဖွံ့ဖြိုးအတွက် အရေးကြီးတဲ့အချက်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရင်း ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေး စနစ်တွေအပေါ် အားထားပြီး ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

မေမျိုးမြင့်မြတ်ထွန်း (စစ်ကိုင်း)

စေတယ်။ တောင်သူဝင်ငွေ တိုးတက်စေပြီး လူမှု ဘဝသာယာဝပြောလာစေနိုင်တဲ့ နည်းစနစ်ကောင်း ဖြစ်ပါတယ်။

လက်ရှိဆောင်ရွက်ဆဲ အခုလက်ရှိမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA) နည်းပညာပြန့်ပွားရေး အစီအစဉ်တွေစမ်းသပ် စိုက်ကွင်းတွေ၊ စိုက်ပျိုးရေးသင်တန်းကျောင်းတွေ မှ တစ်ဆင့် CA ကို အဆင့်မြှင့်တင်ပြီး တောင်သူတွေ ကို မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဆီသို့ ပြောင်းလဲဖို့ လိုအပ်တဲ့ ကိရိယာတွေ၊ နည်းပညာဖြန့်ဝေခြင်း သင်တန်းတွေ ဆောင်ရွက်နေပါတယ်။

အနာဂတ်အလားအလာ လက်ရှိမြန်မာနိုင်ငံရဲ့ မတူကွဲပြားတဲ့ စိုက်ပျိုးရေးပေစနစ် နဲ့ လိုက်လျောညီထွေဖြစ်တဲ့ စိုက်ပျိုးနည်းစနစ် ဖြစ်စေဖို့ လိုအပ်တဲ့ သုတေသနဆောင်ရွက်မှုတွေ လုပ်ဆောင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတွေ ပို့ချခြင်း၊ စမ်းသပ်စိုက်ကွင်းတွေ ပိုမို တိုးချဲ့စိုက်ပျိုးခြင်း၊ သဘာဝဝန်းကျင်မပျက် စိုက်ပျိုး ရေး (CA)ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကူညီသုံး ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို တောင်သူ တွေကို လက်ဆင့်ကမ်းပေးပေးပြီး လိုအပ်တဲ့ အရင်းအမြစ်တွေဖြစ်တဲ့ စက်ကိရိယာတွေ၊ သီးနှံ မျိုးစေ့တွေကို အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့တွေ ပူးပေါင်း ပြီး တောင်သူတွေကို ကူညီထောက်ပံ့ပေးခြင်းဖြင့် CA ကို တွင်ကျယ်စွာ လက်ခံကူညီသုံးတဲ့ တောင်သူ တွေ တိုးပွားလာပြီး မိမိတို့ နိုင်ငံမှာ ရေရှည်တည်တံ့ တဲ့ ဝန်းကျင်မပျက် စိုက်ပျိုးရေးစနစ်မှာ အနာဂတ် စိုက်ပျိုးရေးစနစ်အရ အရေးပါတဲ့ အခန်းကဏ္ဍအနေ နဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေးဟာ မြန်မာ့ လယ်ယာကဏ္ဍရဲ့ အနာဂတ်အတွက် မြေဆီလွှာထု ထက်သန်ပြီး သီးနှံအထွက်နှုန်းတိုးတက်စေဖို့၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့နဲ့ ရာသီဥတု ပေးကမ်းပြန်ပေးရန် ဆီလျော်စွာ အောင်မြင်စွာ ဖြင့်တင်ပေး နိုင်ပြီး ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းလမ်း တစ်ခုအဖြစ် ရှေ့ဆောင်နေပါတယ်။ စိုက်ပျိုးပညာ ပေးရေးနဲ့ သဘာဝအရင်းအမြစ်တွေမှာ မှန်ကန်တဲ့ ပုံစံနဲ့ ကူညီမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဆက်လက် ပြုလုပ်ခြင်းဖြင့် CA ဟာ မြန်မာနိုင်ငံမှာ ရေရှည် တည်တံ့တဲ့ စိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်လာနိုင်ပြီး နောင်လာ နောက်သားတွေအတွက် စားရေရိက္ခာဖူလုံရေးနဲ့ လူမှုစီးပွားဘဝ စည်ပင်ဝပြောလာမှာဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။



သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးထားသည့် စံပြစိုက်ခင်းတစ်ခု။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ စိုက်ပျိုးရေးဟာ မြန်မာ့စီးပွားရေးရဲ့ အဓိက ကျောရိုးဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ဟာ လယ်ယာလုပ်ငန်းနဲ့ လုပ်ကိုင်အသက် မွေးနေကြပါတယ်။ ဒါပေမယ့် အလွန်အကျွံထယ်ထိုး ထွန်းထွန်းထွန်း၊ သီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုး ခြင်း စတဲ့ မိရိုးဖလာစိုက်ပျိုးနည်းစနစ်တွေကြောင့် မြေဆီလွှာပျက်စီးဆုံးရှုံးတာတွေ၊ အထွက်နှုန်း ကျဆင်းတာတွေ အပါအဝင် သစ်တောပြုန်းတီးခြင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်တွေ စတဲ့စိန်ခေါ်မှုများစွာ နဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒါကြောင့် မိရိုး ဖလာ လယ်ယာစိုက်ပျိုးရေး အလေ့အကျင့်တွေနဲ့ ဆက်စပ်နေပြီး သဘာဝအရင်းအမြစ်တွေကိုလည်း ကာကွယ်ထိန်းသိမ်းကာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဆီသို့ ဦးတည်နေတဲ့ သဘာဝ ဝန်းကျင်မပျက် စိုက်ပျိုးရေးကို ပိုမိုလုပ်ဆောင်ကြဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

သို့မဟုတ် လုံးဝမထယ်မထွန်စိုက်ပျိုးဖို့ လမ်းညွှန် ထားပါတယ်။

ထယ်ရေးမဲ့စိုက်ပျိုးမှုကြောင့် မြေဆီလွှာကို နေ၊ ရေ၊ လေ တိုက်စားမှုကာကွယ်ပေးပြီး မြေဆီလွှာ အစိုဓာတ်နဲ့ အပူချိန်ကို ထိန်းညှိပေးခြင်း၊ မြေဆီလွှာ ထဲရှိအဏုဇီဝသက်ရှိတွေ ပိုမိုပေါက်ပွားရှင်သန်နိုင်ပြီး မြေဆီလွှာအဟာရဓာတ်ပြည့်ဝကာ ရေရှည်ထိ စိုက်ပျိုးလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

၂။ မြေဆီလွှာကို အမြဲတမ်းဖုံးအုပ်ထားခြင်း သီးနှံပင်အကြွင်းအကျန်တွေ (သို့) မြေဖုံးပင်တွေ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကို အမြဲတမ်း ဖုံးအုပ် ထားရပါမယ်။ အဓိကသီးနှံပင် မစိုက်ပျိုးမီ မြေကြီး ကို နေ၊ ရေ၊ လေ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ် စေဖို့နဲ့ မြေတွင်းရေသို့ လျော့သိမ်းသိမ်းမှု အားကောင်း ပြီး မြေဆီလွှာကျန်းမာကာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။ သီးနှံ အကြွင်း အကျန်တွေကို မီးရှို့တဲ့ ပြန်လည်အသုံးပြု ခြင်းကြောင့် လေထုညစ်ညမ်းမှုကို လျော့ချနိုင်ပြီး ၎င်းတို့မှ မြေဆွေးအဖြစ်ရရှိကာ မြေဆီလွှာစာပိုမို ထက်သန်လာစေတဲ့ စနစ်ဖြစ်ပါတယ်။

၃။ သီးနှံစုံအလှည့်ကျ စိုက်ပျိုးခြင်း သီးလှည့်စိုက်ပျိုးခြင်း၊ သီးနှံစုံကို ရောစပ်၍ စိုက်ပျိုးခြင်းဖြင့် သီးနှံတစ်မျိုးတည်းပေါ်မှာ ကျရောက် လေ့ရှိတဲ့ ရောဂါပိုးမွှားတွေရဲ့ သံသရာစက်ဝန်းကို ဖြတ်တောက်သလိုဖြစ်ပြီး ရောဂါပိုးမွှားကျရောက်မှု ကို လျော့နည်းစေပါတယ်။

အကျိုးကျေးဇူးများ သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA)ဟာ မထွန်ယက်ခြင်းကြောင့် မြေကြီးတည်ဆောက်မှု မပျက်စီးခြင်း၊ မြေတွင်းရှိ အောက်နစ်ပစ္စည်းတွေနဲ့ သက်ရှိ အဏုဇီဝတွေ ပျက်စီးဆုံးရှုံးမှုမရှိခြင်း၊ လောင်စာသုံးစွဲမှု လျော့ချနိုင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းပေးနိုင်ခြင်း၊ ရာသီဥတုနဲ့ လိုက်လျောညီ ထွေစွာ စိုက်ပျိုးနိုင်ခြင်း၊ မြေဖုံးထားခြင်းကြောင့် ပေါင်းပေါက်ရောဂါမှ လျော့နည်းခြင်း၊ သစ်ဆေး ဓာတ် ရရှိပြီး မြေအပူချိန်သမမျှတကာ မြေဆီလွှာရဲ့ ရုပ်ပိုက်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိတွေ ပိုမိုကောင်းမွန်လာခြင်းနဲ့အတူ သီးနှံမျိုးကွဲအစုံ စိုက်ပျိုးခြင်းဖြင့် ရောဂါပိုးမွှားကျရောက်မှု လျော့နည်းလာပြီး သဘာဝအရင်းအမြစ်များကို ပိုမိုထိရောက်အောင် သုံးစွဲလာနိုင်ကာ ရေရှည် တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဖြစ်ပါတယ်။

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA) ဟာ အနာဂတ်မှာ လိုအပ်လာမယ့် စားရေရိက္ခာကို အကောင်းဆုံးဖြည့်ဆည်းပေးမယ့် နည်းစနစ်ဖြစ်ပါ တယ်။ လုပ်ကွက်ငယ် တောင်သူတွေနဲ့ အထူး သင့်လျော်ပြီး အကျိုးအမြတ်ရရှိတဲ့အပြင် မိသားစု ဝမ်းစာ ဖူလုံလာမက ပိုလျှံလာစေမယ့် စိုက်ပျိုးရေး စနစ် ဖြစ်ပါတယ်။ ရေငွေပြန်ခြင်းကို လျော့ချပေး ခြင်းကြောင့် မိုးခေါင်ရေရှားဒေသတွေမှာ ရေအရင်း အမြစ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးသုံးစွဲမှုကို လျော့ချ နိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့နည်း

“သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA) ဟာ အနာဂတ်မှာ လိုအပ်လာမယ့် စားရေ ရိက္ခာကို အကောင်းဆုံးဖြည့်ဆည်းပေးမယ့် နည်းစနစ်ဖြစ်ပါတယ်။ လုပ်ကွက်ငယ် တောင်သူတွေနဲ့ အထူးသင့်လျော်ပြီး အကျိုးအမြတ်ရရှိတဲ့အပြင် မိသားစုဝမ်းစာဖူလုံ သာမက ပိုလျှံလာစေမယ့် စိုက်ပျိုးရေးစနစ် ဖြစ်ပါတယ်။ ရေငွေပြန်ခြင်းကို လျော့ချပေး ခြင်းကြောင့် မိုးခေါင်ရေရှားဒေသတွေမှာ ရေအရင်းအမြစ်ကို ထိန်းသိမ်းစောင့်ရှောက် ပေးပါတယ်။ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးသုံးစွဲမှုကို လျော့ချနိုင်ပြီး ထုတ်လုပ်မှုကုန်ကျ စရိတ်ကို လျော့နည်းစေတယ်။ တောင်သူဝင်ငွေတိုးတက်စေပြီး လူမှုဘဝသာယာဝပြော လာစေနိုင်တဲ့ နည်းစနစ်ကောင်း ဖြစ်ပါတယ်။”

တွဲတေးမွေးမြူရေးစနစ်သို့ မွေးမြူရေးသိပ္ပံ သင်တန်းသားသင်တန်းသူများ လက်တွေ့ကွင်းဆင်း

တွဲတေး ဖေဖော်ဝါရီ ၂၃ ရန်ကုန်တိုင်းဒေသကြီး တွဲတေးမြို့နယ် မွေးမြူရေးဇုန်သို့ ဒေါက်တာ ရန်နိုင်ဦး၊ ဦးဆောင်သော မွေးမြူရေးသိပ္ပံ သင်တန်းသား သင်တန်းသူ ၂၄ ဦးသည် ဖေဖော်ဝါရီ ၂၁ ရက်က လက်တွေ့ကွင်းဆင်းလေ့လာကြသည်။ ဦးစွာ မွေးမြူရေးဇုန်ရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာမင်းညွန့်ဦးက မွေးမြူရေးဇုန်ထုထောင်ခြင်း၏ ရည်ရွယ် ချက်၊ မွေးမြူသူများ လိုက်နာရမည့် စည်းကမ်းနှင့်အချက်အလက်များ ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

မှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများက မွေးမြူရေးဇုန်အတွင်း မွေးမြူ ထားသော တိရစ္ဆာန်များနှင့် ၎င်းတို့၏ ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကွင်းဆင်းကာကွယ်ကုသရေးအဖွဲ့သည် မွေးမြူရေးဇုန် အတွင်းရှိ နွားမွေးမြူရေး၊ ကြက်မည်းမွေးမြူရေးနှင့် ငှက်မွေးမြူရေးမြို့များ သို့ သွားရောက်ပြီး ကာကွယ်ကုသရေးလုပ်ငန်းများ၊ နွား ၂၄ ကောင်ကို ပေါင်ပုပ်၊ လက်ပုပ်ကာကွယ်ဆေးထိုးနှံခြင်း၊ နွား ၂၅ ကောင်ကို ကုသဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် တွဲတေးမြို့နယ် ဘုရားကြီးကျေးရွာရှိ BOSS နို့ပေါင်းနှင့်



ဒိန်ချည်စက်ရုံတွင် နို့ထွက်ပစ္စည်းထုတ်လုပ်မှုကို သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြပြီး ကမ်းခြေကန်မြို့နယ် နေကြာ စံပြဇက ၁၀၀ စိုက်ခင်း အတွင်း ပျားနှင့်ဝက်မှုန်ကူးခြင်း ဝန်ဆောင်မှုပေးဆောင်နေမှုကို လက်တွေ့လေ့လာခဲ့ကြကြောင်း သိရသည်။ တွဲတေးသား

ဝမ်းတွင်းမြို့နယ်၌ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့် တွေ့ဆုံ

ဝမ်းတွင်း ဖေဖော်ဝါရီ ၂၄ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ်၌ နွေသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တိုင်း ဒေသကြီး သယံဇာတရေးရာ ဝန်ကြီး မြေပြင်ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးရွှေဇင်နှင့် အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးစော်တင်မိုးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံရရှိရာ ရက်က ဂုဏ်ထူးဆောင်များ၊ ကုန်းရွာ၊ ရိုးစုံကျေးရွာများမှ နွေသီးနှံ စိုက်ပျိုးမည့် တောင်သူများအား ကင်းတား ရှင်းလင်းဆောင်ရွက် လှည့်ပေးကောင်း၊ ညောင်ပင်လှ၊ နတ်ကန်၊ အင်းကန်၊ ကုန်း၊ အင်းခမ်းကြီး ကျေးရွာများမှ နွေသီးနှံစိုက်ပျိုးမည့် တောင်သူ များအား ညောင်ပင်လှကျေးရွာ မေ့မှန်လှည့်ပေးကောင်း တွေ့ဆုံ သည်။



ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီးက နွေသီးနှံစိုက်ပျိုးမည့် တောင်သူ များနှင့် တွေ့ဆုံရရှိရေးအတွက် အထွက်နှုန်း ရရှိစေရေးအတွက် ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း ကြီးကြပ်ရေး အဖွဲ့တွင် ပါဝင်သော တာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာများ၊ မိတ္ထီလာ ခရိုင်စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့၊ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးစော်တင်မိုးတို့က စိုက်ပျိုးမည့် နွေနှစ်၊ ဝါ၊ ဇွေစပေါ၊ ပဲတီစိမ်း

သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးသက်ဆိုင်ရာ ကဏ္ဍ အလိုက် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဝမ်းတွင်းမြို့နယ် အနေဖြင့် နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိ ရေးအတွက် ဂုဏ်ထူးကျေးရွာတွင် နွေသီးနှံပေါင်း ၁၃၃၀ ဧက၊ ဆူးပန်း ကျေးရွာတွင် ၈၅၅ ဧက၊ ကုန်းရွာ ကျေးရွာတွင် ၆၆၉ ဧက၊ ရိုးစုံ

ကျေးရွာတွင် ၄၇၀၊ ညောင်အုပ်ဦးကျေးရွာတွင် ၈၀၀၊ ညောင်ပင်လှကျေးရွာတွင် ၄၈၀၊ နတ်ကန်ကျေးရွာတွင် ၃၂၄ ဧက၊ အင်းကန်ကျေးရွာ တွင် ၈၀၀ ဧက၊ အင်းခမ်းကြီး ကျေးရွာတွင် ၃၆၆ ဧက စုစုပေါင်း နွေသီးနှံစိုက်ပျိုး ဧက ၁၄၃၀ ဧက တို့ကို ဒေသစံတော်ချင်း ၅၀၀ က စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

၂၀၂၄ ခုနှစ် ဓမ္မာစရိယစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ တတိယဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော အရှင်သူမြတ်အား ချီးကျူးဂုဏ်ပြုပူဇော်ပွဲကျင်းပ

သထုံ ဖေဖော်ဝါရီ ၂၄ ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ တတိယဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော သထုံမြို့ ရန်အောင်မြင်တိုက် လမ်းမတော်ကျောင်းမှ အရှင်ခေမာသိရီ (သာသနဓမ္မဓမ္မာစရိယ) အရှင်သူမြတ်အား ချီးကျူးဂုဏ်ပြုပူဇော်ပွဲကို ယနေ့မုန်းလွဲပိုင်းက လေးဆူဘေတံစံ ရွှေဘေတံတော်မြတ်ကြီး ရပ်ပြင်တော်ရှိ သုဝဏ္ဏ ဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။ အခမ်းအနားတွင် အရှင်သူမြတ်အား ပူဇော်ပွဲကျင်းပရေးအဖွဲ့မှ ကြိုဆိုပင့်ဆောင်ကြပြီး သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက် ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတာ၊ ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တ သုမနာဘိဝံသထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ဧည့်ပရိသတ်အပေါင်းတို့က သီလံယူဆောင်တည်ကြသည်။ ယင်းနောက် ပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးရဲလှိုင်က ဂုဏ်ပြုပူဇော်ပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး ကျင်းပရေးအဖွဲ့ဝင်တစ်ဦးက တတိယဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော အရှင်ခေမာသိရီ (သာသနဓမ္မဓမ္မာစရိယ) အရှင်သူမြတ်၏ ထေရုပ္ပတ္တိ (အကျဉ်း)အား ဖတ်ကြားကာ တာဝန်ရှိသူများက ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်က်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)



ကသာမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား (၅)ရက်မြောက်နေ့ ထောက်ပံ့ငွေပေးအပ်

ကသာ ဖေဖော်ဝါရီ ၂၄ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေ (၅) ရက်မြောက်နေ့ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့တော်ခန်းမ ၌ ပြုလုပ်သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀ နှုန်းဖြင့် လူဦးရေ ၂၄၀ အတွက် ထောက်ပံ့ငွေ ကျပ် ၄၈၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကသာမြို့၌ ယာယီ နေရပ်စွန့်ခွာ ပြည်သူစုစုပေါင်း ၃၁၀၀ ကျော်ရှိပြီး ယနေ့တွင် ၂၄၀ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်သည်။ ကျန်ရှိနေသော ယာယီ နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်နိုင်ရေး စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲလင်းထွန်း(ကသာ)

ကွမ်းခြံကုန်းမြို့နယ် ငှက်ကြီးဒေါင်ကျေးရွာ၌ မြစ်မီးရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၄ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ငှက်ကြီး ဒေါင်ကျေးရွာအုပ်စု ငှက်ကြီးဒေါင် ကျေးရွာ၌ မြစ်မီးရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံငွေများ

ဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်း များ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ယနေ့နံနက် ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အဆိုပါ ကျေးရွာ၌ ကွင်းဆင်းစစ်ဆေး သည်။

ထိုသို့ စစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဒေါ်စုသီတာလင်း နှင့် တာဝန်ရှိသူများသည် ငှက်ကြီး ဒေါင်ကျေးရွာရှိ မြစ်မီးရောင် အသင်းသူ အသင်းသားများက စီမံ ကိန်း လည်ပတ်ရန်ပုံငွေများဖြင့် မိသားစု ဝင်ငွေတိုး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ကျေးရွာရှိ စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ ကာ လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ကျေးရွာတင်ပြချက်များအပေါ်

လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ငှက်ကြီးဒေါင် ကျေးရွာ၌ မြစ်မီးရောင်ကျေးရွာစီမံကိန်းကို ရန်ပုံငွေကျပ်သိန်း ၃၀၀ဖြင့် စတင် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပြီး ယခုအခါ အဆိုပါကျေးရွာ များရှိ အသင်းသူ အသင်းသား ၁၅၈ ဦးကို ဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန်အတွက် စီမံ ကိန်း ရန်ပုံငွေကျပ်သိန်း ၅၇၀၀ အား အတိုးနှုန်းသက်သာစွာဖြင့် ဒေသ အကြိမ်မြောက် ထုတ်ချေးထားနိုင် ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဖြင့် လည်ပတ် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။



ကျောက်ပန်းတောင်းမြို့နယ်၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

မန္တလေး ဖေဖော်ဝါရီ ၂၄ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆည်ပေါက်ကျေးရွာအုပ်စု အင်ချောင်း ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။ ထိုသို့စစ်ဆေးရာတွင် ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသက်နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်များနှင့်အတူ အင်ချောင်းကျေးရွာ၌ အရည် ၅၄၄၅ ပေ၊ အကျယ် ၁၂ ပေ၊ ၃ ပေလက်မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။ အင်ချောင်းကျေးရွာရှိ အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပုံစံရန်ပုံငွေကျပ် သိန်း ၁၅၀၊ ပြည့်သူထည့်ဝင်ငွေကျပ် ၄၅ သိန်း စုစုပေါင်းရန်ပုံငွေကျပ် ၁၉၅



သိန်းကို အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက် ယခုအခါ လုပ်ငန်းများအားလုံး၏ ရာ ဝန်နှုန်းနှင့်ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်

ကျောက်ပန်း

မွန်ပြည်နယ်နှင့် ရမ်းပြည်နယ်တို့တွင် နေရာကျကျမှ နေရာစိပ်စိပ် နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျကျမှ မိုးထစ်ချွန်းရွာနိုင်သည်။ သို့ဖြစ်ပါ၍ ပြည်သူ များအနေဖြင့် အချိန်အခါမဟုတ်မီရွာခြင်းနှင့်အတူ မိုးထစ်ချွန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါ ရန် အကြံပြုအပ်ပါသည်။

မိုး/ဇလ

၂၄-၂၅ ဇူလိုင်နေ့မှ ၂၅-၂၆ ဇူလိုင်နေ့တွင် မိုးလေဝသ သန့်ပုံစံပြု မော်ဒယ်လ်မှ ခန့်မှန်းထားသည့် မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်ပြပုံ

သြစတြေးလျနိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ ကူညီပံ့ပိုးမည်

ကန်ဘာရာ ဖေဖော်ဝါရီ ၂၃

သြစတြေးလျနိုင်ငံကြီးချုပ် အန်တိုနီအယ်ဘာနီးစ်သည် ဆရာဝန်များ ပိုမိုလည်ပတ်မှုအတွက် ကုန်ကျစရိတ်ကာမိစေရန် နိုင်ငံ၏ကျန်းမာရေး စောင့်ရှောက်မှုစနစ်အားလုံးဖြင့်တင်ရန်အတွက် အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ ငွေကြေးကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဝန်ကြီးချုပ် အယ်ဘာနီးစ်နှင့် ကျန်းမာရေးဝန်ကြီး မာခ်ဘတ်တာ တို့သည် ဖေဖော်ဝါရီ ၂၃ ရက်တွင် သက်ကြီးရွယ်အိုများအတွက် ဆေးဝါးအကူအညီပေးမှု စီမံကိန်းအတွက် လေးနှစ်ကျော် နောက်ထပ်ရန်ပုံငွေ သြစတြေးလျဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ) ကို ကတိပြုခဲ့ကြောင်း သိရသည်။

အဆိုပါရန်ပုံငွေသည် ၁၉၈၄ ခုနှစ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုစနစ် စတင်တည်ထောင်ချိန်မှစကာ သက်ကြီးရွယ်အိုများအတွက် ဆေးဝါးအကူအညီပေးမှုစီမံကိန်းတွင် အကြီးဆုံးတစ်ခု တည်းသော ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ဝန်ကြီးချုပ်အယ်ဘာနီးစ်က ပြောကြားသည်။

အဆိုပါ ငွေကြေးအကူအညီပေးမှုမှာ ၂၀၂၈ ခုနှစ်အထိ သူနာပြုပညာသင်ဆရာဝန် ၄၀၀ ကျော်နှင့် တစ်နှစ်လျှင် အထွေထွေရောဂါကုဆရာဝန်



သင်တန်းသားသစ် ၂၀၀၀ ကျော်ကိုလည်း ဖူလုံမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီးတို့က ပြောကြားသည်။ မေ ၁၇ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ အဆိုပါ ငွေကြေးပံ့ပိုးမည့် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆင်ဟွာ

ပီရူးနိုင်ငံရှိ ဈေးဝယ်စင်တာ ခေါင်မိုးပြိုကျမှုဖြစ်ပွား၊ ခြောက်ဦးသေဆုံး

လီမာ ဖေဖော်ဝါရီ ၂၃

ပီရူးနိုင်ငံအနောက်မြောက်ပိုင်း ထရူဂျီလိုပြည်နယ်ရှိ ဈေးဝယ်စင်တာကြီးတစ်ခုအတွင်း၌ အစားအသောက်တန်းဘက်ရှိ ခေါင်မိုးပြိုကျခဲ့ရာ ခြောက်ဦးသေဆုံးပြီး ၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် အာဏာပိုင်များက ပြောသည်။

ရီရယ်ပလာဇာ ဈေးဝယ်စင်တာကြီးအတွင်း ယခုလိုအမိုးပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများအနက် ၃၀ ခန့်မှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ၄၈ ဦးမှာ ဆေးရုံ၌ရှိနေဆဲပင်ဖြစ်ကြောင်း အန်ဒီနာ သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

စိုးရိမ်ရသည့် အခြေအနေရှိ ဒဏ်ရာရရှိသူများထဲမှ သုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေ ရှိသည်။ အစားအသောက်တန်းရှိ ကလေးများအတွက် နေရာတွင် ခေါင်မိုးပြိုကျခဲ့ခြင်းဖြစ်ပြီး ယင်းနေရာရှိ အမိုးတွင် တစ်ထပ်ထားသည့် ပစ္စည်းများမှာ အပေါ့စားပစ္စည်းများမဟုတ်ဘဲ အကြီးစားပစ္စည်းများ ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

ပြင်းထန်စွာအပြစ်ပေးသွားမည် သွေးလို့အပိုခြင်း မြင့်မားနေသည့်အတွက် ပြည်သူများ သွေးလျှံ ကြရန် ပီရူးအစိုးရက တောင်းဆိုထားသည်။ အဆိုပါ မတော်တဆမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများကို ပြင်းထန်စွာအပြစ်ပေးသွားမည် ဖြစ်ကြောင်း ပီရူးသမ္မတ ဒီနာဘော့လူအာထံက ပြောသည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိ လူသားတို့၏အသက်ထက် စီးပွားရေးအကျိုးအမြတ်ကို ဦးစား မပေးနိုင်ကြောင်း ၎င်းကဆက်ပြောသည်။ ထရူဂျီလိုပြည်နယ် အစိုးရ ရှေ့နေရုံးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ဆင်ဟွာ



ရီရယ်ပလာဇာ ဈေးဝယ်စင်တာခေါင်မိုးပြိုကျနေမှုကို တွေ့ရစဉ်။

အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော် လွှဲပြောင်းမည့်အစီအစဉ် ရှေ့ဆိုင်း

ဂါဇာ ဖေဖော်ဝါရီ ၂၃

ဂါဇာကမ်းခြေမြောက်ပိုင်း ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘော တူညီချက်အရ ဟားမားစ်အဖွဲ့က

ဖေဖော်ဝါရီ ၂၂ ရက်တွင် ဓားစာခံ ခြောက်ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း အစ္စရေး

က ဖမ်းဆီးထိန်းသိမ်းထားသည့် ပါလက်စတိုင်း အကျဉ်းသား ၆၀၀ ကျော် လွှတ်ပေးမည့် အစီအစဉ်ကို ရှေ့ဆိုင်းကြောင်း ပြောကြားသည်။

ထိုကဲ့သို့ ရှေ့ဆိုင်းမှုကို ဖေဖော်ဝါရီ ၂၃ ရက်တွင် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင်နေတန် ယာဟု က ကြေညာခဲ့သည်။

ဟားမားစ်အဖွဲ့က အစ္စရေး၏ အဆိုပါကြေညာချက်ကို ပြင်းပြင်းထန်ထန် ဖြစ်တင် ရှုတ်ချကြောင်း၊ ယင်းဆုံးဖြတ် ချက်က သဘောတူညီချက်ကို ရှင်းလင်းစွာ ချိုးဖောက်ရာရောက်

ကြောင်း ပြောသည်။

အစ္စရေးနှင့် ဟားမားစ်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်အရ အထိ သေဆုံးသူများ၏ ရုပ် အလောင်း အပါအဝင် ဓားစာခံ ၃၃ ဦးအနက် ၂၉ ဦး လွှဲပြောင်း ပေးပြီးဖြစ်သည်။

အစ္စရေးဘက်ကလည်း လက် ရှိအချိန်အထိ ပါလက်စတိုင်း အကျဉ်းသား ၁၁၀၀ ကျော် ကို လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။

အင်နီအိတ်ချ်ကေ



အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ဆောက်လုပ်ဆဲလိုက်ခေါင်းပြိုကျမှုဖြစ်ပွား ပိတ်မိနေသူရှစ်ဦးအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နယူးဒေလီ ဖေဖော်ဝါရီ ၂၃

ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ထပ်မံလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သောကြောင့် အိန္ဒိယ နိုင်ငံတောင်ပိုင်း တယ်လန်ဂါနာ ပြည်နယ်ရှိ ဆောက်လုပ်ဆဲဥမင် လိုက်ခေါင်းတစ်ခုအတွင်း ပိတ်မိနေသူ ရှစ်ဦး၏ ကံကြမ္မာမှာ ဖေဖော်ဝါရီ ၂၃ ရက်အထိ ရေရာ သေချာမှုမရှိသေးကြောင်း ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ် ဆောင်ရွက်နေသည့် အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

လိုက်ခေါင်းအတွင်း ပြိုကျသွားသောအပိုင်းကို သွားရောက် ရန်မဖြစ်နိုင်တော့ကြောင်း ပိတ်မိနေသော လုပ်သားများထံ ဆက်သွယ်ရန်အတွက် အခြားနည်းလမ်းများကို ရှာဖွေရမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက



ကယ်ဆယ်ရေးလုပ်သားများက လိုက်ခေါင်းအတွင်း ပိတ်မိနေသူများအား ကယ်ထုတ်ရန်ကြိုးပမ်းစဉ်။

ပြောသည်။

ယင်းဖြစ်ရပ်မှာ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက တယ်လန်ဂါနာပြည်နယ် နဂါကာနူးလ် ခရိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားချိန်တွင် လိုက်ခေါင်းအတွင်း၌ ယိုမိုမှုတစ်ခုကို အဆိုပါ ပိတ်မိသူများတွင် အင်ဂျင်နီယာနှစ်ဦး၊ နည်းပညာဝန်ထမ်းနှစ်ဦးနှင့် အလုပ်သမားလေးဦး ပါဝင်ကြောင်း သိရသည်။

ဆင်ဟွာ

ဖီဂျီနိုင်ငံ၌ အပူပိုင်းဆိုင်ကလုနန်းမုန်တိုင်း ဝင်ရောက်ဖွယ်ရှိ

ဆူဗား ဖေဖော်ဝါရီ ၂၃

အပူပိုင်းဆိုင်ကလုနန်းမုန်တိုင်းသည် ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းတွင် ဖီဂျီရေပြင်သို့ ဝင်ရောက်ဖွယ်ရှိကြောင်း သိရသည်။

အပူပိုင်းဆိုင်ကလုနန်းမုန်တိုင်းသည် မြောက်ပိုင်းနယ်နိမိတ် လိုမိုင်ဗီတီနှင့် လာအူဂရပ် မင်ကျွန်း၏ လေညှာဘက်အပါအဝင် နိုင်ငံ၏ အရှေ့ပိုင်းသို့ ဦးတည်နေကြောင်း ဖီဂျီမိုးလေဝသဌာနက ပြောကြားသည်။

ပိုမိုအားကောင်းလာဖွယ်ရှိ ဆိုင်ကလုနန်းမုန်တိုင်းသည် ဖေဖော်ဝါရီ ၂၃ ရက် ညနောင်းပိုင်းတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင်မည်ဟု ခန့်မှန်းထားပြီး လာမည့်နာရီအနည်းငယ်အတွင်း ပိုမိုအားကောင်းလာဖွယ်ရှိကြောင်း ဖီဂျီမိုးလေဝသဌာနက ပြောကြားသည်။ ထို့ပြင် မြေခိုခိုင်းဒေသများနှင့် မြစ်ကြီးများတွင် ရေကြီး နှစ်မြှုပ်မှုများ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ကျောက်များအားလုံး ပိတ်ထားမည် ဖေဖော်ဝါရီ ၂၃ ရက်တွင် လာအူဂရပ် လိုမိုင်ဗီတီနှင့် ဗာနျူအာ လေဝတိုရှိ ကျောင်းများအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ အပူပိုင်းဆိုင်ကလုနန်းမုန်တိုင်းသည် ဖေဖော်ဝါရီ ၂၃ ရက် နေ့ခင်းပိုင်းတွင် ဖီဂျီနိုင်ငံမှ ထွက်ခွာမည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသဌာနက ပြောကြားသည်။

ဆင်ဟွာ



MNL ပြိုင်ပွဲ ရန်ကုန်ယူနိုက်တက် ဂိုးပြတ်နိုင်ပြီး ဒုတိယရရှိ

ရန်ကုန် ဖေဖော်ဝါရီ ၂၃ ၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၁) စတုတ္ထနေ့ကို သုဝဏ္ဏကွင်း၌ ယနေ့ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို သုံးဂိုးပြတ် အနိုင်ရရှိပြီး ဒုတိယနေရာ ရရန် သေချာခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အဆင့် ၄ နေရာမှ ဒဂုံစတား ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ယူပြီး နောက်ဆုံးပွဲမတိုင်မီ ဒုတိယနေရာ ရှိခဲ့သည်။ ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲလုံးသေးသော်လည်း ချန်ပီယံဆုကို ရှမ်းယူနိုက်တက်၊ ဒုတိယဆုကို ရန်ကုန်ယူနိုက်တက်၊ တတိယဆုကို ဟံသာဝတီယူနိုက်တက်၊ စတုတ္ထနေရာကို ဒဂုံစတားယူနိုက်တက်အသင်း ရယူနိုင်ရန် သေချာခဲ့သည်။

နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်လာပြီး ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းက ပိုမိုကစားနိုင်ခဲ့သည်။ ၂၆ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း အဖွင့်ဂိုးရခဲ့ပြီး အသင်း ခေါင်းဆောင် ဒေးဗစ်ထန်ကပယ်နယ်တီဖော်အာတွင်းမှ အပြင်းကန်သွင်း ခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ဒဂုံစတားယူနိုက်တက်အသင်းက ချောပရီးရရန် တောက်လျှောက်ကြိုးပမ်းခဲ့သော်လည်း ဂိုးမသွင်းယူနိုင် ခဲ့ပေ။ ပွဲပြီးခါနီးတွင် ရန်ကုန်ယူနိုက်တက်အသင်း အနိုင်ဂိုးများ ဆက်တိုက်ရရှိခဲ့ပြီး ၈၆ မိနစ်တွင် ရန်ကေဘီထွေးနှင့် ၉၀-၁ မိနစ်တွင် ဇော်ဝင်းသိန်းတို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးဆုကို ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား ဇော်ဝင်းသိန်းကရရှိ သည်။

ပွဲစဉ် (၂၁) နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဧရာဝတီယူနိုက်တက်နှင့် ရခိုင် ယူနိုက်တက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ-MNL

◆ကျောပိုးမှ

ထမံသီတောရိုင်း တိရစ္ဆာန် ဘေးမှတော အုပ်ချုပ်ရေးမှူးရုံး သည် ဘေးမှတောအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ် က ကပ်မရာထောင်ချောက်များ တပ်ဆင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကပ်မရာများ ဖြုတ်သိမ်းခဲ့ကာ တောရိုင်းတိရစ္ဆာန်ကောင်စုနှင့် အမျိုးအစားအလိုက် ရှင်သန် ကျက်စားမှုကို ဆက်လက်စစ်ဆေး



မှတ်တမ်းတင်ခဲ့ကြောင်း သိရ သည်။

“ဒီနှစ်မှာလည်း နန်ရန်းရင် တစ်ဝိုက်မှာ တစ်ပျိုင့်ကို နှစ်လုံး၊ တစ်ယူနစ်ကို ကပ်မရာ ၁၂ လုံးနဲ့ ကပ်မရာထောင်ချောက် ၂၄ လုံး တပ်ဆင်ခဲ့ပါတယ်။ ရရှိထားတဲ့ပုံ တွေကို ပြန်စစ်တဲ့အခါမှာ အရင် နှစ်ကလို ကျားနဲ့ဝက်ဝံတွေ ရှင်သန်ကျက်စားမှုကို တွေ့ခဲ့ရပါတယ်။ ကပ်မရာ တစ်လုံးကို ပုံထောင်ကျော် ရရှိတဲ့အတွက်

နီပေါလေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာနှင့် နီပေါ သရေကျ

ရန်ကုန် ဖေဖော်ဝါရီ ၂၃ နီပေါလေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံးနေ့ကို ယနေ့ဆက်လက် ကျင်းပရာ မြန်မာအသင်းနှင့် နီပေါအသင်း နှစ်ဂိုးစီသရေကျခဲ့ သည်။

မြန်မာအသင်းနှင့် အိမ်ရှင် နီပေါအသင်းသည် ယခုပွဲမတိုင်မီ ကတည်းက ဗိုလ်လုပွဲတက်ရောက် ထားပြီဖြစ်သောကြောင့် ယခုပွဲ ရလဒ်မှာ အရေးမပါသော်လည်း အနိုင်ရရှိရေးအတွက် အားကုန် ထုတ်ကစားခဲ့သည်။ မြန်မာ အမျိုးသမီးအသင်း နည်းပြချုပ် ယုတ်တက်ဆုရီသည် အုပ်စုသုံးပွဲ စလုံးကို မတူညီသည့် ပွဲထွက် လူစာရင်းဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ကစားသမားများ အတွေ့အကြုံရ ရန် ဦးစားပေးခဲ့သည်။

မြန်မာအသင်းသည် မျိုးမြေဖြ မြင်း (ဂိုး)၊ မေသက်မွန်ဖြင့်၊

ယုယုနိုင်၊ နော်ထက်ထက်ဝေ၊ ရူပီခိုင်၊ လင်းမြင့်မိုးရီ၊ ယဉ်လွန်း အိမ်၊ သန်းသန်းနွယ်၊ မေထက်လူ၊ မြတ်နိုးခင်၊ ရွှေရည်ထွန်းတို့ကို အသုံးပြုခဲ့သည်။ နှစ်သင်းစလုံး ပွဲစာတည်းက တိုက်စစ်ဖွင့်



မြန်မာအသင်းနှင့် နီပေါအသင်း ယှဉ်ပြိုင်စဉ်။

ကစားခဲ့ပြီး ၆ မိနစ်တွင် မြတ်နိုးခင်၊ ၁၆ မိနစ်တွင် မေထက်လူတို့က မြန်မာအသင်း အတွက် ဦးဆောင်ဂိုးများ သွင်းယူ သော်လည်း ၁၁ မိနစ်တွင် ရာနာမာဂါနှင့် ၄၁ မိနစ်တွင်

ဘီဟန်ဒါရီတို့က နီပေါအသင်း အတွက် ချောပရီးများပြန်သွင်းခဲ့ သည်။ ဒုတိယပိုင်းတွင် နှစ်သင်း စလုံး ဂိုးထပ် မသွင်းနိုင်သဖြင့် ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ ခြင်းဖြစ်သည်။

အုပ်စုနောက်ဆုံးနေ့ အခြားပွဲ တွင် လက်တန်အသင်းက ကာဂျူစတန်အသင်းကို နှစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရခဲ့သည်။ အုပ်စု ပွဲစဉ်များအပြီးတွင် မြန်မာအသင်း နှင့် နီပေါအသင်း ခုနစ်မှတ်စီတူညီ သော်လည်း ဂိုးကွာခြားချက်ဖြင့် မြန်မာအသင်းက အုပ်စုပထမ၊ နီပေါအသင်းက အုပ်စုဒုတိယ ရရှိပြီး လက်တန်အသင်းက သုံးမှတ်၊ ကာဂျူစတန်အသင်းက သုံးပွဲစလုံးရှုံးကာ အမှတ်မရခဲ့ပေ။ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၆ ရက် တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းနှင့် နီပေါအသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF

အက်စ်တွန်ဗီလာက အကြိတ်အနယ်ကစားပြီး ချယ်ဆီးကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရ

ပရီမီယာလိဂ်ပွဲစဉ် (၂၆) မှ ဖေဖော်ဝါရီ ၂၃ ရက် နံနက်အစော ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အက်စ်တွန်ဗီလာနှင့် ချယ်ဆီး အသင်းပွဲစဉ်တွင် အက်စ်တွန် ဗီလာအသင်းက အကြိတ်အနယ် ကစားပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲ ရရှိခဲ့သည်။

ချယ်ဆီးအသင်းသည် ပွဲကစား ချိန် ကိုးမိနစ်တွင် ရရှိခဲ့သော ဖာနန်ဒက်စ်၏ သွင်းဂိုးဖြင့် အက်စ်တွန်ဗီလာ အသင်းကို မိနစ် ၅၀ ကျော်အထိ ဦးဆောင်ကစား နိုင်ခဲ့သည်။ သို့သော်လည်း နောက် ပိုင်းပွဲချိန်များတွင် အက်စ်တွန် ဗီလာအသင်း၏ တရုတ်ထိုးဖောက် တိုက်စစ်ဆင်ကစားမှုကို အသင်း ခံစစ်က ခုခံဟန့်တားနိုင်စွမ်း မရှိသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့

ရသည်။ ပွဲကစားချိန် ၄၆ မိနစ်တွင် လူစားဝင်လာသော တိုက်စစ် ကစားသမား မားကပ်ရက်ဖွိဒ် ခြေစွမ်းပြသနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့သည်။ နှစ် သင်းကြားခြေစွမ်း သိသိသာသာ ကွာဟမှု မရှိဘဲ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှုများဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ် အနယ်ရှိခဲ့သည်။ အက်စ်တွန်ဗီလာ အသင်းအတွက် သွင်းဂိုးများကို မာကိုအေဆန်နီယိုက သွင်းယူပေး ခဲ့သည်။ ချယ်ဆီး အသင်းအတွက် သွင်းဂိုးကို ဖာနန်ဒက်စ်က သွင်း ယူပေးခဲ့သည်။ အက်စ်တွန်ဗီလာ အသင်းသည် ယခုအနိုင်ပွဲကြောင့် ပရီမီယာလိဂ်တွင် ၂၆ ပွဲကစားပြီး နိုင်ပွဲ ၁၁ ပွဲရှိလာပြီ ဖြစ်သည်။

ချယ်ဆီးအသင်းက ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် ပရီမီယာ လိဂ်တွင် ရှုံးပွဲ ခုနစ်ပွဲရှိလာပြီ ဖြစ် သည်။ အခြားပွဲစဉ် ရလဒ်များတွင် ဝုဖ်က ဘုန်းမောက်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အသင်းသီးနှိုင်ပွဲရရှိခဲ့ပြီး အဲဗာတန်နှင့် မန်ယူအသင်းပွဲစဉ် တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျ ခဲ့သည်။



ချယ်ဆီးကစားသမား ဖာနန်ဒက်စ် အက်စ်တွန်ဗီလာအသင်း တက် ဦးဆောင်ဂိုး သွင်းယူစဉ်။

○ကျောပိုးမှ

အသင်းမှာမူ နိုင်ပွဲရယူပြီး တန်းဆင်းဇုန်မှ လွတ်မြောက်ရန် မျှော်လင့်ချက်ရှိလာသည်။ ပွဲစဉ် (၁၂) အပြီးတွင် MIU အသင်းက ၃၄မှတ်ဖြင့် ဆက်လက် ဦးဆောင်ပြီး MH Dream Team အသင်းက ၂၆ မှတ်၊ YRG အသင်း က ၂၄ မှတ်၊ M2K အသင်းက ၁၉ မှတ်၊ VUC အသင်းနှင့် Generations အသင်းတို့က ၁၅ မှတ်စီ၊ ဖူဆယ် ချစ်သူအသင်းက ၁၁ မှတ်၊ Winner Soccer အသင်းက ၈ မှတ်၊ YCDC A အသင်းက ၈ မှတ်၊ SGF အသင်းက ၈ မှတ်၊ ရရှိထား သည်။ ရဲရင့်လွင်၊ ဓာတ်ပုံ-MFF

အားကစားမြှင့်တင် စိတ်လန်းရွှင် ဆန်ကျင်မှုးယစ်ဆေး

သစ္စာ(MNA) ဓာတ်ပုံ-ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမှတော

စာမျက်နှာ ၁၆ မှ

ပြဇာတ်သဘောတရားနှင့် ဆက်စပ်ကာ မေးသည့် အကြောင်းအရာပိုင်း လည်းဖြစ်နိုင်ပါသည်။ ကျောင်းသား ကျောင်းသူများသည် ပြဇာတ်ကို လေ့လာရာတွင် ပြဇာတ်သဘောသဘာဝနှင့် ပြဇာတ်အင်္ဂါရပ်ကို သိရှိနားလည်ရန်၊ ပြဇာတ်၏ အရသာကို ခံစားတတ်စေရန်၊ ပြဇာတ်အရေးအဖွဲ့၏ စာပေလက်ရာများကို အကဲဖြတ်နိုင်ရန် လိုအပ်ပါသည်။ ပြဇာတ်၏ သဘောသဘာဝ၊ ပြဇာတ်၏ ဖန်တီးမှုအတတ်ပညာ၊ ပြဇာတ်၏ အရေးအသားတို့ကို သိရှိနားလည်လေ့လာဆည်းပူးထားရမည်ဖြစ်ပါသည်။ ဤမေးခွန်းအတွက် ပေးမှတ်မှာ (၁၀)မှတ်ဖြစ်ပါသည်။

နမူနာ

၅။ ရေသည်ပြဇာတ်တွင် တွေ့ရှိရသော ရသမြောက်အဖွဲ့များကို လေ့လာတင်ပြပါ။ (၁၀ မှတ်)

မေးခွန်းနံပါတ် (၆)

မေးခွန်းနံပါတ်(၆)သည် စာစီစာကုံးမေးခွန်းဖြစ်ပြီး မေးခွန်းတွင် နှစ်ပုဒ်ခွဲစကား တစ်ပုဒ် ဖြေဆိုရမည်ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူများ၏ ပင်ကိုအရည်အသွေးကို ဖော်ထုတ်နိုင်ဆုံးသော မေးခွန်းဖြစ်ပါသည်။ ကိုယ်ပိုင်ဗဟုသုတအတိုင်းအဆကို ကိုယ်ပိုင်စကားပြော အရေးအသားဖြင့် ရေးသားရခြင်းဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူများ၏ ကိုယ်ခံကို စာစီစာကုံးဖြင့် အကဲဖြတ်ခြင်းဖြစ်ပါသည်။ စာစီစာကုံးရေးသားရန် ပုံကြမ်းအချက်အလက် ငါးချက် ပေးထားပြီး အချက်တစ်ချက်ကို စာတစ်ပိုဒ်ခွဲနှင့်ဖြင့် ဖြေဆိုရမည်ဖြစ်ပါသည်။ စာစီစာကုံးဖြေဆိုရာတွင် ပုံကြမ်းအချက်အလက်ကို အခြေမခံဘဲ အလွတ်ကျက်မှတ်ဖြေဆိုပါက အမှတ်မရနိုင်ပါသည်။ သတ်ပြသပေးပါ။ ဤမေးခွန်းအတွက် ပေးမှတ်မှာ(၁၀)မှတ် ဖြစ်ပါသည်။

နမူနာ

၆။ နှစ်သက်ရာတစ်ခုကို စာစီစာကုံးပါ။ (၁၀ မှတ်)

(၁) သာယာသောနှစ်နှစ်ခင်း

- နေ့တစ်နေ့၏ အချိန်များအနက် သာယာသော အချိန်တစ်ချိန်ဖြစ်ပုံ

- နံနက်ဆည်းဆာ ရောင်နီထွက်ပေါ်လာပုံ
 - ပတ်ဝန်းကျင်၏ သာယာလှပပုံ
 - လူတို့၏ နီးထူလှုပ်ရှားကြပုံ
 - နေ့တစ်နေ့ကို အင်အားသစ်ဖြင့် အစပြုပုံ
- (၂) သတိတရား
- သတိတရား၏ အရေးကြီးပုံ
 - သတိကင်းလွတ်ခြင်း၏ အပြစ်
 - သတိပျက်ယွင်းစေသော အကြောင်းများ
 - သတိရှိခြင်း၏ အကျိုး
 - သတိတရားကို လက်ကိုင်ထားသင့်ပုံ

မေးခွန်းနံပါတ်(၇)

မေးခွန်းနံပါတ်(၇)သည် အဆိုတစ်ရပ်ကို ဖတ်ရှုပြီး မိမိနှစ်သက်ရာဘက်မှ ရုပ်တည်ဆွေးနွေးစေသော အဆိုဆွေးနွေးမေးခွန်းမျိုးဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူများ၏ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ အတွေးအခေါ် ပင်ကိုအရည်အသွေးကို ဖော်ထုတ်ပြသည့် မေးခွန်းဖြစ်သဖြင့် ကိုယ်ပိုင်အတွေးအခေါ် စိတ်ကူးစိတ်သန်းကောင်းလျှင် ကောင်းသလောက် အရေးအသား အတင်အပြကောင်းလျှင် ကောင်းသလောက် အမှတ်ရနိုင်မည့် မေးခွန်းဖြစ်ပါသည်။ အဆို ဆွေးနွေးရေးအသားသည် အလေ့အကျင့်များပြုလုပ်ထားရန် လိုအပ်သည့်မေးခွန်းဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများအနေဖြင့် အလေ့အကျင့်များပြုလုပ်ကာ အရေးအသားကို အဆင်ပြေချောမွေ့စွာ ရေးတတ်ရန်လိုအပ်ပါသည်။ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများကိုလည်း ရရှိနိုင်သည့်အတွက် ကျောင်းသား ကျောင်းသူများ၏ အတွေးနှင့် အရေးအသားစွမ်းရည်ကို ဖော်ထုတ်ပေးသည့် မေးခွန်းမျိုးဖြစ်ပါသည်။

နမူနာ

၇။ အောက်ပါအဆိုများအနက် တစ်ခုကို ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဆွေးနွေးပါ။ (၁၀ မှတ်)

- (၁) ရသစာပေဖတ်ခြင်းသည် သုတစာပေဖတ်ခြင်းထက် ပိုကောင်းသည်။

(၂) ရုပ်မြင်သံကြားကြည့်ခြင်းသည် စာဖတ်ခြင်းထက် ပို၍ အကျိုးရှိပါသည်။

ဤမေးခွန်းကို ဖြေဆိုရာတွင် ရေးသားချိန်သည် မိနစ် (၂၀၊ ၂၅) မိနစ်ခန့်သာ ရရှိနိုင်သည့်အတွက် ရရှိမည့်အချိန်အတိုင်းအတာကို သတိပြုရမည်ဖြစ်ပါသည်။ စာပိုဒ် လေးပိုဒ်သာ ရေးသားဖြေဆိုသင့်ပြီး ပထမစာပိုဒ်သည် နိဒါန်း၊ ဒုတိယစာပိုဒ်နှင့် တတိယစာပိုဒ်တို့သည် စာကိုယ်၊ စတုတ္ထစာပိုဒ်သည် မိမိရုပ်တည်ချက်ကို အတည်ပြုသည့် နိဂုံးဖြစ်ပါသည်။ စာတစ်ပိုဒ်အတွက် ရေးသားချိန်သည် ငါးမိနစ်ခန့်သာ အသုံးပြုသင့်သည့်အတွက် ပေးမှတ်နှင့် ချိန်ဆကာ မည်မျှရေးသင့်သည်ကို တွေးဆရမည်ဖြစ်ပါသည်။ ယေဘုယျအားဖြင့် အဆို ဆွေးနွေးချက်ကို စစ်ဆေးအကဲဖြတ်ရာတွင် နိဒါန်းနှင့် နိဂုံး (၂)မှတ်စီ၊ စာကိုယ်များကို (၃)မှတ်စီ လျှောက်သော်လည်းကောင်း၊

တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ်သည် မြန်မာအပြောစကား၊ မြန်မာစာ အရေးအသား၊ မြန်မာစာပေ၏ အနှစ်သာရတို့ကို လေ့လာသင်ယူဖြေဆိုရသည့် ဘာသာရပ်ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူများသည် ဓမ္မဓိဋ္ဌာန်မေးခွန်းများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက် မေးခွန်းများကို ဖြေဆိုရာတွင် အချက်အလက်တိကျကျကျ ကျက်မှတ် ရသည့်နည်းတူ အမှန်တကယ် နားလည်သဘောပေါက်အောင်လည်း အားထုတ်ကြိုးပမ်းရမည် ဖြစ်ပါသည်။ ကမ္ဘာ့မေးခွန်းရည်၊ စကားပြေ မေးခွန်းရည်၊ ရေသည်ပြဇာတ်မေးခွန်းရည်၊ စာစီစာကုံးနှင့် အဆို ဆွေးနွေးချက် မေးခွန်းရည်များကို ဖြေဆိုရာတွင် မိမိ၏ စိတ်ကူး စိတ်သန်း အတွေးအခေါ်၊ အရေးအသားစွမ်းရည်တို့ကို ပြသရမည့် နည်းတူ စာစီစာကုံးနှင့် အဆိုဆွေးနွေးချက်မေးခွန်းရည်များကို ဖြေဆိုရာတွင် ကောင်းစွာနားလည်သဘောပေါက်အောင် ဖတ်ရှုပြီး ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်စိတ်ကူးဉာဏ်၊ ကိုယ်ပိုင်အရေးအသားတို့ဖြင့် ပေါင်းစပ်ကာ ရေးသားဖြေဆိုရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ကျောင်းသူအားလုံး မြန်မာစာပေနှင့် မြန်မာစာဘာသာစကားကို မြတ်နိုးတန်ဖိုးထားကာ စာမေးပွဲကို ကောင်းစွာဖြေဆိုနိုင်ပြီး ထူးထူးချွန်ချွန် အောင်မြင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။

မော်လမြိုင်မြို့နယ်၌ ဒစ်ဂျစ်တယ်အသိပညာခွဲယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်လှစ်

မော်လမြိုင် ဖေဖော်ဝါရီ ၂၃ မှတ်ပုံတင်များ ဆောင်ရွက်ပေးနိုင် မွန်ပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ဒစ်ဂျစ်တယ် အသိပညာ ခွဲယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်က မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပ သည်။

အခမ်းအနားတွင် မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခေါ်အိကလျာနိုင်ငံက MSME လုပ်ငန်းများ ကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဈေးကွက်ပိုမိုအောင်မြင်မှု ရရှိစေရန် ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် လုပ်ငန်း မှတ်ပုံတင်မှု၊ စားသုံး



သူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အသေးစား ကုန်ထုတ်လုပ်ငန်းရှင် ၂၀ တက် ရောက်ပြီး သင်တန်း၌ အွန်လိုင်း စနစ်ဖြင့် ကုန်ပစ္စည်းများ ရောင်းချရာတွင် ဆောင်ရန် ရောင်ရန် နည်းလမ်းများ၊ Online Sales မှတ်ပုံတင်လက်မှတ် လျှောက်ထား၊ ထုတ်ယူပုံနှင့် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ Digital Literacy and Digital Transformation in MSMEs နှင့် SSID မှရေးဆွဲထားသည့် e-Commerce Website ဝင်ရောက်ပုံနှင့် အသုံးပြုပုံ ဘာသာရပ်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၂၃ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့်အဖွဲ့သည် ယမန်နေ့က ရန်ကုန်တိုင်းအတွင်းရှိ ဓာတ်အားခွဲရုံးများ၏ ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ထောက်ကြံ့ဖြူးလျှပ်စစ်မန်နေဂျာများ (၃၃ / ၆ ဒီဃမ် ၆) ကေစီ ဖြူးရုံးဓာတ်အားခွဲရုံးမှ အုပ်စုအလှည့်ကျ ဓာတ်အားပေးနေမှု၊ ဝီဒါအလိုက် မီတာယူနစ်ဖတ်ချက်များ မှတ်တမ်းရေးသားထားမှု၊ ဓာတ်အားဖြန့်ဖြူး ထားမှုအခြေအနေများ၊ ဓာတ်အားပျောက်ဆုံးမှုအခြေအနေများနှင့် ဓာတ်အားခကြေးကျန် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ၂၃၀ ကေစီ လျှောက်ားပင်မ ဓာတ်အားခွဲရုံးဝင်အတွင်း ဓာတ်အားပိုလျှပ်စစ်ရောင်းစိမံကိန်း (တောင်ပိုင်း) စီမံကိန်းမန်နေဂျာ(၁)ရုံးမှ ဆောင်ရွက်နေသော ၂၃၀ ကေစီ ဓာတ်အားခွဲရုံး Bus Extension ပြုလုပ်မည့် နေရာနှင့် မလွတ်ကင်းသည့် ၃၃ ကေစီ ဓာတ်အားလိုင်းကြီးများ ရွှေ့ပြောင်းရေးလုပ်ငန်းနှင့် ထောက်ကြံ့ဖြူး ဖြူး (၃၃ / ၆ ဒီဃမ် ၆) ကေစီ ပုလဲဓာတ်အားခွဲရုံး ဓာတ်အားဖြန့်ဖြူးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်မန်နေဂျာရုံးရှိ ၃၃ ကေစီ ဓာတ်အားခွဲရုံးသို့ သွားရောက်၍ ဝီဒါများအလိုက် ဓာတ်အားသုံးစွဲမှု၊ မီတာဖတ်ချက်ရေးသားထားမှုနှင့် ခွဲရုံးဝင်အတွင်း သန့်ရှင်းသာယာလှပ ရေးဆောင်ရွက်ထားမှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ချစ်ဆောင် (YESC)

ညောင်တုန်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်



ညောင်တုန်း ဖေဖော်ဝါရီ ၂၃ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က အမှတ်(၃)ရပ်ကွက်ရှိ ဂြိုဟ်တော်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်က အမှာစကားပြောကြားပြီး မြို့နယ်တွင်း ဒေသအသီးသီးမှ ယာယီနေရပ် စွန့်ခွာပြည်သူများအတွက် ပေးအပ်ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်း ဖြင့် စုစုပေါင်း ၄၀၀ ဦးအတွက် ငွေကျပ် ၈၀၂၀၀၀ ကို ပေးအပ်ခဲ့ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)



အစေ့ထုတ်ပြောင်း စိုက်ပျိုးနည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ

အိအိဖြိုး

- မြန်မာအမည် - အစေ့ထုတ်ပြောင်း
- အင်္ဂလိပ်အမည် - Corn/ Maize
- သိပ္ပံအမည် - Zea maize
- မူရင်း - Graminae

မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို ရမ်းပြည်နယ်၌ အများဆုံးစိုက်ပျိုးပြီး စစ်ကိုင်း၊ ကချင်၊ ဧရာဝတီ၊ ကရင် စသည့် တိုင်းဒေသကြီး၊ ပြည်နယ် တို့တွင်လည်း စိုက်ပျိုးကြသည်။ စုစုပေါင်း စိုက်ဧရိယာကေ ၁ ဒသမ ၃၈ သန်းမှ အထွက်တင်းပေါင်း ၈၄ သန်းကျော် (တန်ချိန် ၂ ဒသမ ၀၆ သန်းခန့်) ထွက်ရှိသည်။ ရာသီအလိုက် စိုက်ပျိုးမှုမှာ မိုးစိုက်ကေ ၈၇ ရာခိုင်နှုန်းနှင့် ဆောင်းစိုက်ကေ ၁၃ ရာခိုင်နှုန်းရှိသည်။

မြန်မာ့အစေ့ထုတ်ပြောင်း ပြည်ပတင်ပို့မှုမှာ နှစ်စဉ်တိုးတက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တန်ချိန် ၂ ဒသမ ၆၁ သန်းအထိ တင်ပို့နိုင်ခဲ့သည်။ ပြည်ပတင်ပို့မှုများအနက် ယခင်က တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တင်ပို့မှုမှာ အများဆုံးဖြစ်လာသည်။ မိလစ်ပိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။ အစေ့ထုတ်ပြောင်းကို ပြည်တွင်းမွေးမြူရေးအစာအဖြစ် အသုံးပြုခြင်းအပြင် အစေ့ထုတ်ပြောင်းအစေ့သာမက ပြောင်းမှုန့်၊ ပြောင်းချည်ဖတ်စသည်တို့ကိုလည်း နိုင်ငံခြားသို့ ထုတ်လုပ်တင်ပို့လျက်ရှိသည်။

အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်ရာတွင် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီပြီး ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ အသုံးပြုရန် လိုအပ်ပါသည်။ စိုက်ပျိုးမည့် သီးနှံမျိုးနှင့် စိုက်ပျိုးနည်းစနစ်များသည် ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ အသုံးပြုမှု တတ်နိုင်သမျှ အနည်းဆုံးဖြစ်သင့်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေနိုင်မည့် နည်းစနစ်များနှင့် တွဲဖက် အသုံးပြုဆောင်ရွက်ရမည် ဖြစ်ပါသည်။

မျိုးရွေးချယ်ခြင်း

စိုက်ပျိုးရန်သင့်သောမျိုးများမှာ တောင်ပေါ်ဒေသများတွင် ဆင်းရွေလှစ်ပျိုး၊ ဧကရီ ရေဆင်းစပ်မျိုး (၃)၊ ရေဆင်းစပ်မျိုး (၅)၊ ၈၈၈ မျိုး၊ ၉၉၉ မျိုး တို့ဖြစ်ပြီး မြေပြန့်ဒေသများတွင် ရွှေဂါ (၁) စုဝမ် (၃)၊ ရေဆင်းစပ်မျိုး (၂)၊ ရေဆင်းစပ်မျိုး (၄) တို့ဖြစ်ပါသည်။

ရေမြေရာသီဥတု

အစေ့ထုတ်ပြောင်းသည် မြေတွင်းရှိအဟာရဓာတ် စုပ်ယူထားသုံးမှုများသော သီးနှံဖြစ်သည့်



အတွက် မြေဩဇာထက်သန်သော နန်းမြေ၊ နန်းမြေစေး၊ သဲနန်းမြေတို့တွင် စိုက်ပျိုးသင့်ပါသည်။ ရမ်းပြည်နယ်တွင် မြေနီသဲနန်း၊ သဲနန်းမြေများ၊ အစိုဓာတ် ထိန်းသိမ်းနိုင်ပြီး ရေမဝသော ရေစီးရေလာကောင်းသော မြေများတွင် မြစ်ထွန်းမှုရှိသည်။ မြေချဉ်ငန်ဓာတ် (၅ ဒသမ ၅ - ၇ ဒသမ ၅) အတွင်း ကြိုက်နှစ်သက်သည်။ မိုးရေချိန် လက်မ (၃၅ - ၄၅) ရှိပြီး ညီညွတ်မျှတစွာ ရွာသွန်းမှုရှိပါက ပိုကောင်းသည်။ သို့ရာတွင် ပြောင်းပင် တစ်လသားအရွယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မမိစေရန် ဂရုစိုက်ရမည်။ ရေဝပ်မှုမရှိစေရန်လည်း ကြိုတင်ဆောင်ရွက်ထားရမည်။

စိုက်ပျိုးချိန်

ပြောင်းစိုက်ပျိုးချိန်သည် အရေးကြီးသည်။ မိုးများတက်သည့်လများဖြစ်သော ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် အပင်တစ်ဖက်ရနေမှသာ မိုးဒဏ်ခံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိုးရာသီတွင် စိုက်ပျိုးမည်ဆိုပါက ဧပြီလလယ်မှ မေလကုန်အတွင်း အပြီးစိုက်သင့်ပြီး ဆောင်းရာသီစိုက်ပျိုးမည်ဆိုပါက အောက်တိုဘာလမှ နိုဝင်ဘာလကုန်အပြီး စိုက်ပျိုးသင့်သည်။

မြေပြုပြင်ခြင်း

မြေပြုပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ထွန်ရန် အရေးကြီးသည်။ မိုးတွင်းပြောင်းစိုက်မည်ဆိုပါက မိုးကြိုထယ်ရေးဝင်ပေးနိုင်လျှင် ပိုကောင်းသည်။ မြေမပြုပြင်မီ နွားချေး၊ မြေဆွေး (၁၀ - ၁၅) စီးအထိ ချပေးရမည်။ တောင်စောင်း၊

တောင်ကုန်းများတွင် မြေပြုပြင်ချိန် ပေါက်ပြားများဖြင့် ၂ ဒသမ ၅ ပေအကွာ မြောင်းများပြုလုပ်၍ မြောင်းများတွင် သဘာဝနွားချေးမြေဩဇာများ လိုက်၍ချပေးရမည်။ တစ်ကေကေတွက် ယူရီးယားနှစ်အိတ်၊ တီစူပါ နှစ်အိတ်၊ ပိုတက်ရှီအိတ်တစ်ဝက် အသုံးပြုရန်လိုအပ်သည်။ တီစူပါနှင့် ပိုတက်ရှီ မြေဩဇာကို မြေပြုပြင်ချိန်တွင် မြေခံအဖြစ် တစ်ကြိမ်တည်းထည့်သွင်းပေးရမည်။ ယူရီးယားမြေဩဇာကို မြေပြုပြင်ချိန်တွင် မြေခံအဖြစ် တစ်ကြိမ်၊ အပင်ကြီးထွားချိန် တစ်လသားတွင် တစ်ကြိမ်၊ ပန်းပွင့်မီ တစ်ကြိမ်၊ ပြောင်းမွေးစေ့အစာဖြည့်သွင်းချိန်တွင် တစ်ကြိမ်ထည့်ပေးရမည်။

စိုက်ပျိုးခြင်း

နွေထွန်ရေးခံထားသော စိုက်ကွင်းများ၌ မိုးရာသီမြေပြုပြင်ချိန်တွင် မိုးရာသီအစေ့ထုတ်ပြောင်းစိုက်ရန် အကောင်းဆုံးဖြစ်သည်။ နွေထွန်ရေးမခံနိုင်ပါက မိုးကြိုထွန်ရေးခံခြင်းဖြင့် ထွန်ရေးကောင်းပြီး အစိုဓာတ်ပိုရရှိသဖြင့် အထွက်နှုန်းကောင်းစေသည်။ တောင်ကုန်းတောင်စောင်းများတွင် မထွန်ယက်နိုင်ပါက ပေါက်ပြားဖြင့် ကောင်းစွာ မြေပြုပြင်ပြီး တစ်တန်းနှင့်တစ်တန်း နှစ်ပေခွဲတစ်ပင်နှင့်တစ်ပင် ကိုးလက်မခြား၍ မြေစေ့ချပေးရမည်။ တစ်ကျင်းလျှင် တစ်စေ့နှုန်းသာ ချပေးရမည်။ မေလ၊ ဇွန်လများတွင် ရွာသွန်းသော မိုးရေတွင် စိုက်ပျိုးထားသော အပင်များကို ၁၄ ရက်အတွင်း အချိန်မီ သားခွဲပေးရမည်။ ပင်မြေမြေဆွေးပေးရန်

အထူးလိုအပ်ပြီး အချိန်မီသားခွဲဘဲ နောက်ကျမှ အပင်သားခွဲပါက အထွက်နှုန်း ကျဆင်းသွားတတ်သည်။

အပင်ပြုစုခြင်း

တစ်ပင်လျှင် စံနှုန်းပြည့် တစ်ဖူးနှုန်းရရှိစေရန် အပင်သက်တမ်း (၃၅ - ၄၀) ရက်သားအတွင်း ပေါင်တင်မြေတောင်မြေကွက်မီ ယူရီးယား ၂၈ ပေါင်ကို နွားချေးဆွေးနှင့်ရော၍ စိုက်တန်းများကြားတွင်ချပြီး မြေတောင်မြေကွက် ပေါင်တင်ပေးရမည်။ ထိုသက်တမ်းအရွယ်မှာပင် အဖိုနှံသည် လျင်မြန်စွာ ကြီးထွားလာပြီး ပင်စည်ခြောက်ဆစ်မှစ၍ ပြောင်းမွေးအစိုသားလောင်းများ ထွက်လာသည်။ ၎င်းကြီးထွားရန်အတွက် အစိုဓာတ်နှင့် နိုက်ထရိုဂျင်၊ မော့စဖရေ၊ ပိုတက်ရှီယမ်ဓာတ်များ လိုအပ်သည်။

အပင်သက် ရှစ်ပတ်သားအရွယ်တွင် အဖိုနှံများ စတင်ထွက်လာပြီး (၆၀ - ၆၆) ရက်သားတွင် အဖိုနှံမှ အဖိုဝတ်မှုန်များ စတင်ကွဲထွက်လာသည်။ ထိုအချိန်တွင် အမမြိတ်ဆာများလည်း ပြောင်းမွေးအပြင်သို့ ထွက်လာသည်။ ထိုအမမြိတ်များပေါ်သို့ အဖိုဝတ်မှုန်များကျရောက်ပြီး မျိုးအောင်သည်။ ထိုအချိန်တွင် ပင်ပိုင်းကြီးထွားမှုမှလည်း ရပ်တန့်သွားသည်။ မျိုးအောင်ပြီး ၁၂ ရက်မှ စတင်၍ ပြောင်းမွေးသားလောင်း စတင်ကြီးထွားပြီး အစေ့အတွင်း ကစ်ဓာတ်ဖြည့်တင်းသည်။

အမမြိတ်ဆာထွက်လာပြီး ၂၄ ရက်သားခန့်တွင် အစေ့မှာ ရာနှုန်းပြည့် ကြီးထွားလာကာ အစာဖြည့်တင်းမှု ရပ်ဆိုင်းသွားသည်။ ပြောင်းမွေးအတွင်း ကစ်ဓာတ်ဖြည့်တင်းချိန်တွင် အရွက်မှချက်လုပ်သော အစာ၏ ၆၀ ရာခိုင်နှုန်းကို အစေ့ဖြစ်စေရန်အတွက် အသုံးချသည်။ ထိုအချိန်တွင် အောင်စေ့များစေရန်အတွက် ယူရီးယား ၂၅ ပေါင်ကို နွားချေးဆွေးနှင့် ရော၍ ကျွေးရမည်။

ပိုးမွှားများကာကွယ်ခြင်း

ပြောင်းမွေးပင် ၄၅ ရက်သားအရွယ်တွင် ရွက်စားပိုးနှင့် ခေါင်ညှန်ထိုးပိုးများ ကျရောက်တတ်သည်။ ပန်းပွင့်ချိန်တွင် ပျပ်ပိုးများ ကျရောက်တတ်သဖြင့် ဆေးဖျန်းကာကွယ်ရန် လိုအပ်သည်။ ကြက်၊ ကြက်တူရွေးနှင့် ရှည်တို့သည် နို့ရည်တည်ချိန်တွင် ဖျက်ဆီးတတ်သဖြင့် ဆေးဖျန်းခြင်း၊ ခြောက်လှန့်ခြင်းဖြင့် ကာကွယ်နိုင်သည်။

ရိတ်သိမ်းခြင်း

အစေ့ထုတ်ပြောင်းမွေးပင် အဝါရောင်သန်းပြီး အဖူးအညှာတွင် အညိုရောင်ကွင်းပေါ်လာပါက ရိတ်သိမ်းသင့်သည်။ ထိုအချိန်တွင် အစေ့တွင်း အစိုဓာတ် (၂၅ - ၃၅) ရာခိုင်နှုန်းခန့် ရှိနိုင်သဖြင့် ဖက်ကို ချက်ချင်းခွာပြီး (၅ - ၇) ရက်ခန့် ခပ်ပေးပြီး နေလှန်းပေးပါ။ အစေ့မြေပြုပြီးပါက တစ်စေ့ထပ်လှန့်ပြီး အဖျင်း၊ အမှော်၊ လုံးပိန်၊ လုံးညှပ်များကို သန့်စင်ရမည်။ မျိုးစေ့အဖြစ်ထားရှိပါက မျိုးစေ့ကို မြဲသတ်ဆေးနှင့်လူးနယ်၍ အိတ်သွတ်သို့လှောင်နိုင်သည်။ အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်းသည် ပြည်တွင်းသုံးစွဲမှုအနေဖြင့် တိရစ္ဆာန်အစာအဖြစ် သုံးစွဲရသောမက ပြည်ပစွေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသည့်အတွက် စိုက်ပျိုးရေးရရှိပါက အစေ့ထုတ်ပြောင်းမှာ ဈေးနှုန်း/ ဈေးကွက် ကောင်းမွန်မှုရှိသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များသည် အစေ့ထုတ်ပြောင်းကိုလည်း စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

□ မြန်မာ့အစေ့ထုတ်ပြောင်း ပြည်ပတင်ပို့မှုမှာ နှစ်စဉ်တိုးတက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တန်ချိန် ၂ ဒသမ ၆၁ သန်းအထိ တင်ပို့နိုင်ခဲ့သည်။ ပြည်ပတင်ပို့မှုများအနက် ယခင်က တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တင်ပို့မှုမှာ အများဆုံးဖြစ်လာသည်။ မိလစ်ပိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။ အစေ့ထုတ်ပြောင်းကို ပြည်တွင်းမွေးမြူရေးအစာအဖြစ် အသုံးပြုခြင်းအပြင် အစေ့ထုတ်ပြောင်းအစေ့သာမက ပြောင်းမှုန့်၊ ပြောင်းချည်ဖတ်စသည်တို့ကိုလည်း နိုင်ငံခြားသို့ ထုတ်လုပ်တင်ပို့လျက်ရှိ

မြန်မာ့အလင်းနှင့်ရုပ်မြင်သံကြား

၂၄-၂-၂၀၂၅ တနင်္လာနေ့

MRTV HD

၀၆:၀၀ အရှင်တော်ကရုဏာမာရ် (သောတင်္ဂါ၊ ရာဇဂုဏ်၊ တောရိုင်းသုတ်)

၀၈:၄၀ မိုးနွယ်သတင်း

၀၉:၃၀ နိုင်ငံတော်သတင်း (LIVE)

၀၉:၄၀ နိုင်ငံတော်သတင်း (LIVE)

၁၀:၀၀ နိုင်ငံတော်သတင်း (LIVE)

၁၀:၃၀ နိုင်ငံတော်သတင်း (LIVE)

၁၁:၀၀ နိုင်ငံတော်သတင်း (LIVE)

၁၁:၃၀ MRTV National News

၁၂:၀၀ သတင်းမှန် (LIVE)

၂၀:၀၀ နိုင်ငံတော်သတင်း (LIVE)

၂၀:၃၀ နိုင်ငံတော်သတင်း (LIVE)

၂၁:၀၀ နိုင်ငံတော်သတင်း (LIVE)

mitv

၀၇:၀၀ Evergreen Classic: Hsu Myat Khay Mar (Tekkatho Lei Lei)

၀၇:၀၈ Let's go to... Natural Paradise

၀၇:၁၀ Kay Tu Mar Lar 'The Family'

၀၇:၅၀ The Art of Sand Painting

၀၈:၀၀ News

၀၈:၂၆ Asia Updates, Guards of the soil

၀၈:၃၀ Myanmar Cultural Identities (Kinnari & Kinnara)

၀၈:၃၃ Children's Delight Twelve (The Month of Tabodwe)

၀၈:၅၀ Mt. Naw Bu Baw

၀၉:၀၀ Myanmar Music Icon:

၀၉:၂၀ Changes in Myanmar's Printing Industry

၀၉:၄၀ Dances of Myanmar:

mtv

၀၇:၀၀ အရှင်တော်ကရုဏာမာရ်

၀၈:၀၀ မိုးနွယ်သတင်း

၀၉:၃၀ နိုင်ငံတော်သတင်း

၁၀:၀၀ နိုင်ငံတော်သတင်း

၁၀:၃၀ နိုင်ငံတော်သတင်း

၁၁:၀၀ နိုင်ငံတော်သတင်း

၁၁:၃၀ MRTV National News

၁၂:၀၀ သတင်းမှန်

၂၀:၀၀ နိုင်ငံတော်သတင်း

၂၀:၃၀ နိုင်ငံတော်သတင်း

၂၁:၀၀ နိုင်ငံတော်သတင်း

MRTV HD

၀၆:၀၀ အရှင်တော်ကရုဏာမာရ်

၀၆:၃၀ အာဇာနည်သတင်း

၀၇:၀၀ နိုင်ငံတော်သတင်း (LIVE)

၀၇:၃၀ နိုင်ငံတော်သတင်း (LIVE)

၀၇:၅၀ နိုင်ငံတော်သတင်း (LIVE)

၀၈:၀၀ နိုင်ငံတော်သတင်း (LIVE)

၀၈:၃၀ MRTV National News

၀၉:၀၀ သတင်းမှန် (LIVE)

၀၉:၃၀ နိုင်ငံတော်သတင်း (LIVE)

၀၉:၅၀ နိုင်ငံတော်သတင်း (LIVE)

၁၀:၀၀ နိုင်ငံတော်သတင်း (LIVE)

MRTV HD

၀၆:၀၀ အရှင်တော်ကရုဏာမာရ်

၀၆:၃၀ အာဇာနည်သတင်း

၀၇:၀၀ နိုင်ငံတော်သတင်း (LIVE)

၀၇:၃၀ နိုင်ငံတော်သတင်း (LIVE)

၀၇:၅၀ နိုင်ငံတော်သတင်း (LIVE)

၀၈:၀၀ နိုင်ငံတော်သတင်း (LIVE)

၀၈:၃၀ MRTV National News

၀၉:၀၀ သတင်းမှန် (LIVE)

၀၉:၃၀ နိုင်ငံတော်သတင်း (LIVE)

၀၉:၅၀ နိုင်ငံတော်သတင်း (LIVE)

၁၀:၀၀ နိုင်ငံတော်သတင်း (LIVE)

MRTV HD

၀၆:၀၀ အရှင်တော်ကရုဏာမာရ်

၀၆:၃၀ အာဇာနည်သတင်း

၀၇:၀၀ နိုင်ငံတော်သတင်း (LIVE)

၀၇:၃၀ နိုင်ငံတော်သတင်း (LIVE)

၀၇:၅၀ နိုင်ငံတော်သတင်း (LIVE)

၀၈:၀၀ နိုင်ငံတော်သတင်း (LIVE)

၀၈:၃၀ MRTV National News

၀၉:၀၀ သတင်းမှန် (LIVE)

၀၉:၃၀ နိုင်ငံတော်သတင်း (LIVE)

၀၉:၅၀ နိုင်ငံတော်သတင်း (LIVE)

၁၀:၀၀ နိုင်ငံတော်သတင်း (LIVE)

MRTV HD

၀၆:၀၀ အရှင်တော်ကရုဏာမာရ်

၀၆:၃၀ အာဇာနည်သတင်း

၀၇:၀၀ နိုင်ငံတော်သတင်း (LIVE)

၀၇:၃၀ နိုင်ငံတော်သတင်း (LIVE)

၀၇:၅၀ နိုင်ငံတော်သတင်း (LIVE)

၀၈:၀၀ နိုင်ငံတော်သတင်း (LIVE)

၀၈:၃၀ MRTV National News

၀၉:၀၀ သတင်းမှန် (LIVE)

၀၉:၃၀ နိုင်ငံတော်သတင်း (LIVE)

၀၉:၅၀ နိုင်ငံတော်သတင်း (LIVE)

၁၀:၀၀ နိုင်ငံတော်သတင်း (LIVE)

စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက အဆိုပါ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဦးစွာ စစ်ကိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပ ခဲ့သည့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်နှင့် တိုင်းဒေသ ကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ တိုင်းဒေသ ကြီး/ပြည်နယ်တရားရေးဦးစီးမှူး များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားသူကြီးများ/ ကိုယ်ပိုင်အုပ်



ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများနှင့် (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး မှာကြားချက်များ ထပ်ဆင့် ရှင်းလင်းခဲ့ပြီးနောက် တက်ရောက်လာကြသည့် ခရိုင် တရားသူကြီးများက အထွေထွေ ဆွေးနွေးတင်ပြကြရာ တင်ပြမှု များအပေါ် လိုအပ်သည်များကို စစ်ကိုင်းတိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ်က တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၉၀၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သို့လောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ် များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံ များတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဖေဖော်ဝါရီ ၂၄

ရက်မှ မတ် ၂ ရက်အထိရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၉၀၅ ကျပ်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချ ခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သို့လောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကန့်စည်းခွင့် ဝန်ဆောင်မှုပေးအပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီး ဌာန၏ Website: www.doca.gov.mm | Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

၂၄ - ၂ - ၂၀၂၅ ကျပ်/လီတာ

| Fuel (လက်လီဈေးနှုန်း) | ရန်ကုန် | မန္တလေး | နေပြည်တော် | ပဲခူး | မကွေး | ထားဝယ် | မုံရွာ | ပုသိမ် | မြစ်ကြီးနား | စစ်တွေ | ဘားအံ | မော်လမြိုင် | လားရှိုး | တောင်ကြီး | လွိုင်ကော် | ဟားခါး |
|-----------------------|---------|---------|------------|-------|-------|--------|--------|--------|-------------|--------|-------|-------------|----------|-----------|------------|--------|
| 92 Ron | ၃၂၅၀ | ၃၃၂၀ | ၃၂၅၀ | ၃၂၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ |
| 95 Ron | ၃၂၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၂၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ |
| HSD (500 ppm) | ၂၇၅၀ | ၂၈၀၀ | ၂၇၅၀ | ၂၇၅၀ | ၂၈၀၀ | ၂၈၀၀ | ၂၈၀၀ | ၂၈၀၀ | ၂၈၀၀ | ၂၈၀၀ | ၂၈၀၀ | ၂၈၀၀ | ၂၈၀၀ | ၂၈၀၀ | ၂၈၀၀ | ၂၈၀၀ |
| HSD (50 ppm) | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ |
| HSD (10 ppm) | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ | ၃၃၅၀ |

| Fuel (လက်ကားဈေးနှုန်း) | ရန်ကုန် | မန္တလေး |
|------------------------|---------|---------|
| 92 Ron | ၃၃၀၈ | ၃၃၂၂ |
| 95 Ron | ၃၃၀၉ | ၃၃၀၉ |
| HSD (500 ppm) | ၂၆၀၄ | ၂၆၀၅ |
| HSD (50 ppm) | ၃၂၄၁ | ၃၃၃၆ |
| HSD (10 ppm) | ၃၂၄၁ | ၃၃၃၆ |

ကျပ်/လီတာ မှတ်ချက်။ (၁) MOPS ဈေးနှုန်းပေါ်တွင် အခြေခံတွက်ချက်ထားခြင်း ဖြစ်ပါသည်။ (၂) သုံးစွဲသူ မိဘပြည်သူများအနေဖြင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက ကော်မတီ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးအပ် ပါသည်-

၀၆၇- ၄၁၁၃၇၂၊ ၀၉-၂၅၄၆၂၅၄၇၇
 ၀၆၇- ၄၁၁၂၈၂၊ ၀၉-၇၇၂၅၂၉၃၆၃၂

စက်သုံးဆီတင်သွင်းသို့လောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ

အိမ်ပြင်ပ၌ ထွန်းသောမီးများကို နေအလင်းရောင်ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကိုချွေတာပါ

ပန်းတောင်းမြို့နယ်၌ ဖိုးဦးတောင်စေတီမြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်

ပန်းတောင်း ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဖိုးဦး
တောင် စေတီမြတ်ကြီးတွင် ယမန်နေ့က
လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မှု
စုပေါင်းရေစက်သွန်းချ အလှူတော်မင်္ဂလာ
အခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် ဩဝါဒစရိယ နိုင်ငံတော်
ဗဟိုသံဃာ့ဝန်ဆောင်၊ မဟာသဒ္ဓမ္မဇောတိက
ဓဇ ဘဒ္ဒန္တဝိဇယထံမှ ဧည့်ပရိသတ်များက
ငါးပါးသီလ ခံယူဆောင်တည်ကြသည်။
ဆက်လက်၍ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးသိန်းအောင်က လုံးတော်ပြည့်
ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့်ပတ်သက်၍
သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး
ရွှေသင်္ကန်းကပ်လှူပူဇော်မှုအတွက် လှူဒါန်း



ကြသော အလှူရှင်များကိုယ်စား ကိုယ်စား
လှယ်သုံးဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ
ပေးအပ်သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး
အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌနှင့် အလှူရှင်များက ဆရာတော်ကြီး
များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း
ကြသည်။

လပြည့်လင်း (ပြန်/ဆက်)

ကွန်ဟိန်းမြို့နယ်၌

မြစ်မီးရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ

(၁၁) ကြိမ်မြောက် ထုတ်ချေး

ကွန်ဟိန်း ဖေဖော်ဝါရီ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်
(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနက မြစ်မီးရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်
ရန်ပုံငွေကျပ် ၅၅၆ သိန်း ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း
က ဟိုပန်းကျေးရွာအုပ်စု နှင့်မော်ငင်းကျေးရွာ၌ ကျင်းပခဲ့သည်။
ဦးစွာ ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇော်မာဆန်း က ကျေးလက်နေပြည်သူများ
အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊
တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ
ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်
များဖြင့် မြစ်မီးရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်
ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့်
ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်
စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာရှိ
မြစ်မီးရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ စီမံကိန်း
အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၅၅၆ သိန်းကို လွှဲပြောင်း
ပေးအပ်သည်။ (အောက်ပုံ)
ထို့နောက် မြစ်မီးရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက
နမ့်မော်ငင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့်
အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မည့်သူ စုစုပေါင်းအသင်းသူ အသင်း
သား ၃၃ ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၅၆ သိန်းကို
အသင်းသူ အသင်းသားများ၏လက်ဝယ်အရောက် အတိုးနှုန်း
သက်သာစွာဖြင့် (၁၁) ကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရ
သည်။

မောင်ခိုင်

ပုသိမ်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ပေးအပ်

ပုသိမ် ဖေဖော်ဝါရီ ၂၃
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့
ပေးအပ်ပွဲအခမ်းအနားကို ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး
ဌာနရုံး၌ ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံ
အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့်ဆန်များ
ကိုပေးအပ်သည်။ အဆိုပါအခမ်းအနားတွင် ယာယီနေရပ်စွန့်ခွာ ပြည်သူ
၈၉၇၉ ဦးအား တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ငွေကျပ်
၁၇၉၅၈၀၀၀ နှင့် ဆန်ထောက်ပံ့မှုအနေဖြင့် လူဦးရေ ၃၃၃၇ ဦးအတွက်
တစ်ဦးလျှင် ဆန်နှစ်ပြည်နှုန်း ထောက်ပံ့ပေးခဲ့သည်။ ခရိုင်(ပြန်/ဆက်)



ကံမမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး



မကွေး ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး ကံမမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ
ဆောင်ရွက်နေသည့် ပုဇင်းနီမိုးကျေးရွာ၊ သူရတခွန် လယ်ယာနှင့်
အထွေထွေသမဝါယမအသင်းမှ အသင်းသားများ၏ ကြက်၊ ဝက်၊ ငါး၊
နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ယနေ့တွင် တိုင်းဒေသကြီး
သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။
ဆက်လက်၍ သပြေစောင်းကျေးရွာ၊ ငွေမီးကျေးရွာ၊ အင်ဖက်တော
ကျေးရွာ၊ ထန်းလေးပင်ကျေးရွာတို့ကိုကွင်းဆင်းပြီး အသင်းအမှုဆောင်
များ၊ အသင်းသားများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း
သိရသည်။



မိုးကြိုချည်မျှင်ရည်ဝါစိုက်တောင်သူများသို့ ကြိုတင်ဆောင်ရွက်ရန် လုပ်ငန်းများ နှိုးဆော်ချက်

- ၁။ မိုးကြိုချည်မျှင်ရည်ဝါကို ဖေဖော်ဝါရီလလယ်မှ စတင်စိုက်ပျိုးမည်ဖြစ်ရာ မိုးကြိုချည်မျှင်ရည်
ဝါစိုက်တောင်သူများအနေဖြင့် အောက်ပါလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ရမည်ဖြစ်သည်။
- (က) မျိုး
- (၁) မိုးကြိုချည်မျှင်ရည်ဝါကို အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်
လျှော်မျှင်ထွက်သီးနှံဌာနမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော ငွေချည်-၆၊ ရွှေတောင်-၈၊
ငွေချည်-၉၊ ရွှေတောင်-၁၀၊ ငွေချည်-၁၀ ဝါမျိုးစေ့များအား ကြိုတင်ဝယ်ယူစုဆောင်းထားရန်
 - (၂) မျိုးကွဲလုံးဝကင်းစင်ပြီး အပင်ပေါက်ရာခိုင်နှုန်း(၈၀)အထက်ရှိ အရည်အသွေးမြင့် မျိုးဝါစေ့
များကိုသာ အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်စုဆောင်းထားရန်
 - (၃) မျိုးစေ့များ ခြောက်သွေ့ရန်အတွက် နေ(၂-၃)ကြိမ်လှန်းပြီးမှ ဂူနံနီအိတ်တွင် ထည့်၍
ရေမစိုနိုင်သောနေရာတွင် ကတ်များခင်းပြီး သိုလှောင်ထားရန်
- (ခ) မြေ
- (၁) မိုးကြိုချည်မျှင်ရည်ဝါကို အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ရေသီးနှံများအချိန်မီ ဖယ်ရှား
ရေး၊ အချိန်မီ မြေပြုပြင်ပြီးစီးရေး၊ စိုက်ပျိုးချိန်တွင် ရေအပြည့်အဝ ပေးသွင်းရန်ရေးတို့
အတွက် ကြိုတင်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်
 - (၂) မြေဆီဩဇာသင့်တင့်ကောင်းမွန်ပြီး အစိုဓာတ်ထိန်းသိမ်းမှုနှင့် လေဝင်လေထွက် ကောင်း
သော နန်းမြေ၊ နန်းစနယ်မြေနှင့် သဲနန်းမြေများကို ရွေးချယ် စိုက်ပျိုးရန်
- (ဂ) ပေါင်းမြက်ကြိုတင်ကာကွယ်နှိမ်နင်းရေး
- (၁) ရေသီးနှံ(ဥပမာ-စပါး)ရိတ်သိမ်းပြီးသည့်နံ့တစ်ပြိုင်နက် မြေမစိုလွန်း မခြောက်လွန်း
ရှိမည့် ပပ်ကြားအက်စအချိန်တွင် ပထမထယ်တစ်စပ်ထိုးရန်နှင့် အခြောက်လွန်သွား
သော စိုက်ခင်းတွင် ရေစုပ်ရုံမျှသွင်းပြီး မြေအထန်တွင် ထယ်ထိုးရန်
- (၂) မိုးနှောင်းချည်မျှင်ရည်ဝါအပြီး မိုးကြိုဝါဆက်လက်စိုက်ပျိုးမည့် စိုက်ခင်းများတွင် ဝါကို
နောက်ဆွဲကောက်သိမ်းခြင်းဖြင့် စိုက်ခင်းများအတွင်း ပေါင်းပင်များ အစေ့တည်ပြီး
ရင့်မည့်လာနိုင်သောကြောင့် ပေါင်းပင်များကို ဆက်လက်ရှင်သန်ခွင့်မပေးဘဲ ထယ်ထိုး
ပေါင်းသတ်ထားရန်
 - (၃) စိုက်ထယ်ရေးမပြုလုပ်မီ အချိန်အတွင်း (၁၆)သွားထွန်တစ်စပ် သို့မဟုတ် နှစ်စပ်ဝင်ပြီး
ပေါင်းသတ်ထွန်ရေးပြုလုပ်ထားရန်
 - (၄) အသုံးပြုမည့် ထယ်/ထွန်/ကြားတိုက်ကိရိယာများတွင် ပေါင်းစေ့များတွယ်ကပ်မှု မရှိစေ
ရန် ကောင်းစွာသန့်ရှင်းပြီးမှ အသုံးပြုရန်
 - (၅) မိုးကြိုချည်မျှင်ရည်ဝါသည် ရေသွင်းစိုက်ပျိုးသည့် သီးနှံဖြစ်သည့်အလျောက် ရေသွင်း
မြောင်းများ သန့်ရှင်းရေးကို ကြိုတင်ဆောင်ရွက်ထားရန်
 - (၆) ကောင်းစွာဆွေးမြည့်သော နွားချေးနှင့် သဘာဝမြေဩဇာများကိုသာ သုံးစွဲရန်
 - (၇) အကယ်၍ ပေါင်းသတ်ထွန်ရေး မပြုလုပ်နိုင်ခဲ့လျှင်သော်လည်းကောင်း၊ ပေါင်းသတ်ထွန်
ရေး ပြုလုပ်သော်လည်း ပေါင်းမြက်များ ဆက်လက်ကျန်ရှိနေလျှင်သော် လည်းကောင်း၊
အထူးသဖြင့် မြေစာမြက်ကဲ့သို့သော နှစ်ရှည်ခံပေါင်းမြက်များ ပေါက်ရောက်မှု ထုတ်လျှင်
သော်လည်းကောင်း၊ အစိုဓာတ်သင့်တင့်စွာရှိချိန် ဝါစိုက်ပျိုးစီအနည်းဆုံး (၂၀-၂၅)
ရက်ကြိုတင်၍ ပေါင်းသတ်ဆေးပတ်ဖျန်းပေါင်းသတ်ထားရန်
- (ဃ) စိုက်ချိန်မှန်ကန်စေခြင်း
မိုးကြိုချည်မျှင်ရည်ဝါ - ဖေဖော်ဝါရီလလယ်မှ မတ်လလယ်အတွင်း
ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနမှ
စိုက်ပျိုးရေးဦးစီးဌာန

တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၃
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် အထောက်အကူပြုပေးခဲ့သော စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှား ဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာလေးလုံးအတွင်းမှ တရားမဝင် စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အထောက်အကူပြုပေးခဲ့သည့် အထောက်အကူပြုပေးသူများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ဝစစ်ဆေးရေး ဂိတ်၌ တောင်ကြီးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိ သည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၂၄၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၀၀၀၀၀) ကိုလည်းကောင်း၊ ကျွတ်ဆုံစစ်ဆေးရေးဂိတ်၌ မန္တလေး မြို့မှ နမ့်လန်မြို့သို့ သွားရောက်စဉ်

မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် စာရွက်စာတမ်းအထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၂၁ မျိုး၊ လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၅၀၅၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀) ကိုလည်းကောင်း၊ ရတနာ ပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ သွား ရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်း သုံးပစ္စည်းခြောက်မျိုး၊ လူသုံးကုန်ပစ္စည်း တစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၆၅၀၇၅) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Jinbei Mini Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀) ကိုလည်း ကောင်းစုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အထောက်အကူပြု လုပ်ငန်းသုံးပစ္စည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။



မန္တလေးတိုင်းဒေသကြီး၌ ဖမ်းဆီးရမိမှု။

လမ်းဘေးတစ်နေရာ၌ စုပုံထားသော အထောက်အကူပြုပေးသူများနှင့် နှစ်ခုခန့်အဖွဲ့များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အထောက်အကူပြု လုပ်ငန်းသုံးပစ္စည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁၆၅၇၆၅၆၅) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်

ကျိုင်းတုံနှင့် တာချီလိတ်မြို့နယ်တို့၌ စိတ်ကြွေးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၃
မူးယစ်ဆေးဝါးတားဆီးရေး ခုံတော်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် ကျိုင်းတုံမြို့နယ်

ဝင်းတောက်ကျေးရွာအုပ်စု ဝမ်းတပုံကျေးရွာအနီးတွင် မိုင်းခတ်မှ ကျိုင်းတုံဘက်သို့ စိုင်းရီသန်းမောင်းနှင်လာသည့် TOYOTA HIACE အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှ ယာဉ်ပေါ်မှ အိုင်ကီ(မက်သ်အဖက်တမင်း) ၅၀ ကီလို(တစ်ကီလိုလျှင် ၈၀ သိန်းနှုန်း ဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၀၀၀) ကိုလည်းကောင်း၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တာချီလိတ် မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ပါကော့(အောက်)ကျေးရွာအနီး တွင် ဘာဘင်(ခ)အားဘူ မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာမှ ဘိန်းစိမ်း ၂၄ ကီလို(တစ်ကီလိုလျှင် ခုနစ်သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၆၈ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကြွေးလုံခြုံရေးဆောင်ရွက်ပေးခဲ့ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

အရှိန်မထိန်းနိုင်၍ ထမင်းကြော်ဆိုင် ယာဉ်တိုက်မှုဖြစ်၊ သုံးဦးဒဏ်ရာရ

နေပြည်တော် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး ကျောက် တံတားမြို့နယ်၌ ယမန်နေ့ က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် ၂၁ နာရီ မိနစ် ၄၀ တွင် ကျောက်တံတားမြို့နယ် ပန်းဆိုး တန်း မီးပျံ့အနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှ တပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ပန်းဆိုးတန်းလမ်းအတိုင်း မြောက် မှတောင်သို့ ဒေါ်ပုံမြို့နယ် နွယ်အေး ရပ်ကွက်နေ လှိုင်မင်းထွန်း (၃၀ နှစ်) မောင်းနှင်လာသော BG0-11

ကို ဝင်ရောက်တိုက်မိသဖြင့် ဆိုင်အတွင်းရှိနေသူ ကျောက် တံတားမြို့နယ်အမှတ်(၂)ရပ်ကွက် နေ ဒေါ်ကြူကြူခိုင် (၅၈ နှစ်)၊ ဒေါ်ရှမ်း (၆၅ နှစ်) နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၈) ရပ်ကွက်နေ နိုင်လင်းဦး (၃၈ နှစ်) တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် လှိုင်မင်းထွန်းအား ကျောက် တံတား မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။




ကျောက်တံတားမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ဒဏ်ရာ ရရှိမှုမှ မှတ်တမ်းဓာတ်ပုံ။

စိုင်းရီသန်း အား သိမ်းဆည်းရမိသည့် အိုင်ကီ(မက်သ်အဖက်တမင်း)များနှင့်အတူ တွေ့ရစဉ်။

သတင်းစဉ်

ကျိုင်းတုံမြို့နယ်၌ ဘိန်းခင်းများဖျက်ဆီး

နေပြည်တော် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခုံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် ကျိုင်းတုံမြို့နယ် ပန်မတ် ကျေးရွာအုပ်စု နားဖီးဒေသကျေးရွာ၏ တောင်ဘက် နှစ်မိုင်ခန့်အကွာ ခန့် အနီးပတ်ဝန်းကျင်ရှိ အမြင့်နှစ်ပေခန့် ဘိန်းခင်းလေးစင်ကန်ကို လည်းကောင်း၊ ဝမ်းကြိုးကျေးရွာ၏ အရှေ့ဘက်ရှိ အမြင့်နှစ်ပေခန့် ဘိန်းခင်းငါးစင်ကန်ကိုလည်းကောင်း စုစုပေါင်းဘိန်းခင်းကိုးစင်ကန် ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။



ရဲပြန်ကြား

ကျိုင်းတုံမြို့နယ်၌ ဘိန်းခင်းများဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံ။

အများပြည်သူသို့ အသိပေးကြေညာခြင်း
၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၇၆ ပုဒ်မခွဲ(ခ)အရ "မော်တော် ဆိုင်ကယ်ကို စီးနင်းမောင်းနှင်ရာတွင် ရှေ့စီးအနိမ့်ကို နေ့/ည အချိန်တိုင်းတွင် ဖွင့်၍မောင်းနှင်ကြပါရန်" အသိပေးအပ် ပါသည်။
နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ

မိတ္တီလာနှင့်မလိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပန်းတိုင်အထွက်နှုန်းရရှိရေး ဒေသခံတောင်သူများနှင့် ဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဦးရွှေဇင်သည် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးစော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မိတ္တီလာနှင့် မလိုင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေး မှာကြားသည်။

ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး သည် မိတ္တီလာမြို့နယ် ခင်လူးကျေးရွာ၌ နွေစပါး စိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက် ရေးနှင့် တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေ



များကို ဆွေးနွေးပြောကြားပြီး တာဝန်ရှိသူများက နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဌာန အလိုက် ဆောင်ရွက်ပေးနေမှုအခြေအနေများကို

ဆွေးနွေးပြောကြားသည်။ ထို့နောက် ကမြူကျေးရွာအုပ်စု မင်းတံကုန်း ကျေးရွာရှိ ကြက်သွန်နီစိုက်ပျိုးသည့် ဒေသခံ

တောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆိုလာစနစ်နှင့် စက်ရေတွင်းမှတစ်ဆင့် ရေသွင်းစိုက်ပျိုးလျက်ရှိသော ဒေသခံတောင်သူဦးအောင်မြင့်၏ ကြက်သွန်နီ စိုက်ခင်းများကို ကြည့်ရှုအားပေးသည်။

မွန်းလုံပိုင်းတွင် မလိုင်မြို့နယ် သပြေပင်ကျေးရွာ ၌ ကြက်သွန်နီစိုက်ပျိုးသည့် ဒေသခံတောင်သူများ နှင့်လည်းကောင်း၊ ဖက်ကုန်ကျေးရွာ၌ မိုးကြိုငါ စိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့်လည်းကောင်း၊ ထမမြကြေးကျေးရွာ၌ နွေပဲတီစိမ်းစိုက်ပျိုးမည့် ဒေသခံ တောင်သူများနှင့်လည်းကောင်း တွေ့ဆုံအမှာစကား ပြောကြား၍ ဒေသခံတောင်သူများ၏ တင်ပြမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နွေသီးနှံစိုက်ပျိုးမည့် ဒေသခံ တောင်သူများအတွက် သူရီးယားဓာတ်မြေဩဇာ များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

YBS စံပြုယာဉ်မောင်း၊ တာဝန်သိယာဉ်မောင်းနှင့် လူမှုကွန်ရက်ဝန်ဆောင်မှုကောင်းယာဉ်မောင်းများ ဆုချီးမြှင့်

ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ ကြီးမှူး တာဝန်သိယာဉ်မောင်း၊ တာဝန်မရှိ YRTC ရုံး၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အမှာစကားပြောကြားပြီး YRTC ဒုတိယဥက္ကဋ္ဌ တွဲဖက်အတွင်း ရေးမှူးနှင့် တာဝန်ရှိသူတို့က စံပြုယာဉ်မောင်းဆု ရရှိသူများ၊ တာဝန်သိယာဉ်မောင်းဆု ရရှိသူ များနှင့် လူမှုကွန်ရက်စာမျက်နှာ တွင်ဖော်ပြသည့် ဝန်ဆောင်မှု ကောင်းသည့် ယာဉ်မောင်းဆုရရှိ သူတို့အား ဆုများ ပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် အတွင်း ခရီးသည်ပို့ဆောင်ရေး

တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော YBS ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ပြီး YBS ခရီးသည် ပို့ဆောင်ရေးတာဝန် ထမ်းဆောင် ရာတွင် ပံ့ပိုးကူညီခဲ့ကြသော ဌာန ရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်သည်။

အခမ်းအနားတွင် စံပြု ယာဉ် မောင်းဆု ၄၈ ဦး၊ တာဝန်သိ ယာဉ် မောင်း ၁၄၈ ဦးနှင့် လူမှုကွန်ရက် ဝန်ဆောင်မှုကောင်း ယာဉ်မောင်း လေးဦး စုစုပေါင်း ယာဉ်မောင်း ၂၀၀ တို့အား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်သည်။ အာကာလင်း



စံပြုယာဉ်မောင်းဆုနှင့် တာဝန် သိ ယာဉ်မောင်းဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ ကော်မတီ (YRTC) မှ ကြီးမှူး တာဝန်သိယာဉ်မောင်းဆု လမ်းရှိ YRTC ရုံး၌ ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ်၌ မီးဘေးလုံခြုံရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပုသိမ်ကြီး ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး ပုသိမ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုန်းတန်းကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်များ မီးဘေးလုံခြုံ ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက လှည့်လည် ဆောင်ရွက်သည်။

ကုန်းတန်းကျေးရွာ၌ အိမ်ခြေ ၁၅၀၊ အိမ်ထောင်စု ၁၆၂ စု၊ လူဦးရေ ၅၆၅ ဦးရှိပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးမင်းသန့် ဦးဆောင် ၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် လေးဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများပူးပေါင်း၍ တစ်အိမ် တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)



ချိန်ခါမရွေးသတိပေး မီးဘေးသတိပြု

ဘီးလင်းမြို့နယ် သိမ်ငူကျေးရွာ၌ ကုန်ထုတ်လမ်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဘီးလင်း ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်အစိုးရရန်ပုံ ငွေကျပ် ၄၀၂ ဒသမ ၁၅ သန်းဖြင့် သိမ်ငူကျေးရွာတွင် Pyae Aung ကုမ္ပဏီနှင့် ရဲတန်းကုမ္ပဏီတို့မှ တင်ဒါအောင်မြင် ဆောင်ရွက်ခဲ့သည့် သိမ်ငူကျေးရွာကုန်ထုတ်လမ်း (အငှားမြေ + ဂဝံမြေ) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကျိုက်ထိုခရိုင် တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကဲစောလှိုင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဦးစီးမှူး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၃ ရက်က ကွင်းဆင်း စစ်ဆေးကြီးကြပ်ပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည် အသွေးပြည့်စီစဉ် အချိန်မီပြီးစီးရေးဆောင်ရွက်ရန်နှင့် လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မွှေး

အမုန်းစကားကို ဆန့်ကျင်ကြ၊ တားဆီးကြရမည်

လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလို မုန်းထားမှုကိုဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။

အမုန်းစကားပြန်ပွားခြင်းသည် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကို ဖြစ်ပေါ် စေပြီး ဂုဏ်သိက္ခာရှိစွာနေထိုင်ရန်နှင့် ငြိမ်းချမ်းပြီး ညီညွတ်သည့် လူ့အဖွဲ့အစည်းတည်ဆောက်ရန် မျှော်မှန်းချက်တို့ကို ထိခိုက်စေသည့်အပြင် အကျင့်စာရိတ္တကိုလည်း ထိပါးစေသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် အမုန်းစကားများကို ရှုတ်ချရန်နှင့် တားဆီးရန် စီမံဆောင်ရွက်ရမည်။ အမုန်းစကားဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် အားလုံးပါဝင်ရန်နှင့် ပံ့ပိုးအားပေးရမည်။

PDF Game ဆော့ကစားခြင်းကြောင့် ဥပဒေအရအရေးယူခံရနိုင်သည်

အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်း စေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော် အပေါ် အထင်အမြင်လွှဲမှားစေရန်နှင့် တော်လှန် လိုစိတ်တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်ဖြင့် NUG, CRPH လက်အောက်ခံအကြမ်းဖက်အဖွဲ့အစည်း များက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင် ကြောင်း အသိပေးအပ်ပါသည်။



ချန်ပီယံရှစ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃၄) မှ ရက်စီးလ်နဲ့ လိဒ်စ်အသင်းပွဲစဉ်ကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ မြေစွမ်း ထက်မြက်ပြီး အမှတ်ပေးဇယား အဆင့် (၁) နဲ့ (၂) နေရာက အသင်းအချင်းချင်း တွေ့ဆုံမှုဖြစ်တဲ့အတွက် လက်မလွှတ်တမ်း စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ချန်ပီယံရှစ်ပွဲစဉ် (၃၄)
၂၅-၂-၂၀၂၅ **အင်္ဂါနေ့**
ရက်စီးလ် - လိဒ်စ်
နံနက် ၂၃၀

ပြင်းထန်လာဦးမယ့် ချန်ပီယံရှစ်ထိပ်တန်းနှစ်သင်းရဲ့ အားပြိုင်မှု



ရက်စီးလ် vs လိဒ်စ်

ဒီရာသီချန်ပီယံရှစ်မှာ မြေစွမ်းပြပြီး ရလဒ်ကောင်းရရှိနေတဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်လာမှာ သေချာတယ်။ ဒါ့အပြင် အဆင့် (၁) နဲ့ (၂) နေရာက အသင်းချင်းဆိုင်တွေ့ဆုံမှုဖြစ်တဲ့အတွက်လည်း အကြိတ်အနယ်ရှိလာမှာပါ။ နှစ်သင်းကြား အမှတ်ကွာဟမှု နှစ်မှတ်သာရှိတာကြောင့် ဒီပွဲစဉ်မှာ နိုင်ပွဲရတဲ့အသင်း အမှတ်ပေးဇယား ဦးဆောင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ လိဒ်စ်က ချန်ပီယံရှစ်မှာ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။ ရက်စီးလ်ကလည်း ချန်ပီယံရှစ်မှာ ခံစစ်အကောင်းဆုံးအသင်းထဲ ပါဝင်နေတယ်။ မည်သို့ပင်ဆိုစေ မြေစွမ်းသာတဲ့အသင်းထက် အဆုံးသတ်သေချာတဲ့အသင်းသာ နိုင်ပွဲရဖွယ်ရှိတယ်။



ဂူစတာဗိုလ်ဟမ်းမား (၂၇နှစ်)
ရက်စီးလ် (ကွင်းလယ်တိုက်စစ်)
 ၂၉ ပွဲကစား၊ ၇ ဂိုးသွင်း

ရက်စီးလ်နဲ့ လိဒ်စ်တို့ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးသုံးပွဲရလဒ်

| | | | |
|----------|-------|----------|--------------|
| လိဒ်စ် | ၂ - ၀ | ရက်စီးလ် | ချန်ပီယံရှစ် |
| လိဒ်စ် | ၂ - ၀ | ရက်စီးလ် | ပရီမီယာလိဂ် |
| ရက်စီးလ် | ၀ - ၀ | လိဒ်စ် | ပရီမီယာလိဂ် |

ဂျိုးလီဝီရိုး (၂၅ နှစ်)
လိဒ်စ် (တိုက်စစ်)
 ၃၃ ပွဲကစား၊ ၁၄ ဂိုးသွင်း

ရက်စီးလ်အသင်း နောက်ဆုံးသုံးပွဲရလဒ်

| | | | |
|----------|-------|-------------|-----------|
| ရက်စီးလ် | ၂ - ၀ | ပိုဗ်မောက် | ၈-၂-၂၀၂၅ |
| ရက်စီးလ် | ၃ - ၀ | မစ်ဒယ်ဘရော့ | ၁၃-၂-၂၀၂၅ |
| လူတန် | ၀ - ၀ | ရက်စီးလ် | ၁၅-၂-၂၀၂၅ |

လိဒ်စ်အသင်း နောက်ဆုံးသုံးပွဲရလဒ်

| | | | |
|---------|-------|-------------|-----------|
| လိဒ်စ် | ၀ - ၂ | ဗီဝေါလ် | ၈-၂-၂၀၂၅ |
| ဝက်ဇ်ဗီ | ၀ - ၄ | လိဒ်စ် | ၁၂-၂-၂၀၂၅ |
| လိဒ်စ် | ၂ - ၀ | ဆန်းဒါးလန်း | ၁၈-၂-၂၀၂၅ |



ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ အသက်အငယ်ဆုံး WTA 1000 ချန်ပီယံ အန်ဒရော့ဗြစ်လာ

ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် တော်ဆန်နှင့် အန်ဒရော့ဗြစ် ပွဲစဉ်တွင် အန်ဒရော့ဗြစ် နိုင်ပွဲရပြီး အသက်အငယ်ဆုံး ချန်ပီယံဖြစ်လာခဲ့သည်။
 ရုရှားတင်းနစ်မယ် မီရာအန်ဒရော့ဗြစ်သည် အဆိုပါပွဲစဉ်တွင် ဒီန်းမတ်တင်းနစ်မယ် ကလာရာ တော်ဆန်ကို ၇-၆ (၇-၁)၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိခဲ့သည်။ ထို့ကြောင့် အသက် ၁၇ နှစ် အရွယ် အန်ဒရော့ဗြစ်သည် ဒူဘိုင်းတွင် ကျင်းပသည့် WTA 1000 ပြိုင်ပွဲ၏ အသက်အငယ်ဆုံး ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
 ၎င်းသည် ပြိုင်ပွဲတစ်လျှောက်တွင် နာမည်ကြီးထိပ်တန်း တင်းနစ်မယ်များဖြစ်သည့် စတားစ်၊ ဆွီယာတက်ခ်၊ ရှိုင်ဘာကီနာ တို့ကို အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။
 WTA 1000 ပြိုင်ပွဲ၏ ယခင်အသက်အငယ်ဆုံးအဖြစ် စံချိန် တင်ထားသူမှာ လက်ရှိကမ္ဘာ့အဆင့် (၃) တွင် ရပ်တည်နေသည့် အမေရိကန်တင်းနစ်မယ် ကိုကိုဂျိမီဖြစ်သည်။ ၎င်းသည် ၂၀၂၃ ခုနှစ် က စင်စင်နတ်အိုးပင်းပြိုင်ပွဲ၌ ဖလားရယူကာ အသက် ၁၉ နှစ်ခွဲ ကျော်ဖြင့် စံချိန်တင်ထားခြင်း ဖြစ်သည်။

ရုရှားတင်းနစ်အကျော်အမော် ရူဘာလက်ပ် ကာတာအိုးပင်း၌ ဗိုလ်စွဲ

ရုရှားတင်းနစ် အကျော်အမော် အန်ဒရော့ ရူဘာလက်ပ်သည် ကာတာအိုးပင်း အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲ တွင် ပြိုင်ဘက်ဗြိတိန်တင်းနစ် ကစားသမား ဂျက်ဒရာပိုကို ၇-၅၊ ၅-၇၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲ ရရှိကာ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
 ၎င်းသည် အဆိုပါပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ကနေဒါတင်းနစ် ကစားသမား အူဂါနှင့် တွေ့ခဲ့ပြီး ၇-၅၊ ၄-၆၊ ၇-၆ (၇-၅) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာခြင်း ဖြစ်သည်။



နောက်ဆုံးရအားကစားတောင်းတိုများ

- မန်ယူက စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို ခေါ်ယူလိုနေသည်။
- ဂျူဗင်တပ်စ်က ဖီယင်နစ်စစ်ကစားသမား ဟန်ကိုကို ခေါ်ယူရန် စိတ်အားထက်သန်နေသည်။
- ချယ်ဆီးက ယခုနှစ်နေရာသီတွင် ဆီဗီယာမှ ပြင်သစ်ခံစစ်ကစားသမား ဘီတိုကို ခေါ်ယူရန် ပစ်မှတ်ထားနေသည်။

■ **မိုးဇက် - စုစည်းသည်**

လပ်စ်ပတ်စ်ကို ဂိုးပြတ်အနိုင်ယူပြီး ဘာစီလိုနာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်

စပိန်လာလီဂါပွဲစဉ် (၂၅) မှ လပ်စ်ပတ်စ်နှင့် ဘာစီလိုနာအသင်း ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက နှစ်ဂိုး ပြတ် နိုင်ပွဲရရှိပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခွင့် ရရှိခဲ့သည်။



ဘာစီလိုနာအသင်း လူစားဝင် ကွင်းလယ်ကစားသမား အိုလီမို လပ်စ်ပတ်စ်အသင်းဘက်သို့ အဖွင့်ဂိုးသွင်းယူစဉ်။

တန်းဆင်းစုနဲ့ ဖိအားရှိသည့် လပ်စ်ပတ်စ်အသင်း၏ ရုန်းအားကြောင့် မိနစ် ၆၀ ကျော်အထိ ဘာစီလိုနာအသင်း သွင်းရိုးရရော အခက်တွေ့ခဲ့ရသည်။
 ဘာစီလိုနာအသင်းသည် ပွဲကစားချိန် ၆၂ မိနစ်တွင် အဖွင့်ဂိုး ရရှိခဲ့ပြီး အိုလီမိုက သွင်းယူပေးခဲ့သည်။ သွင်းဂိုးခွင့်ပြုပေးလိုက်ရပြီး နောက် လပ်စ်ပတ်စ်အသင်းက ချေပဂိုးရရှိရေး ကြိုးပမ်းလာသော်လည်း ပြိုင်ဘက်အသင်းခံစစ်နှင့် ဂိုးသမားတို့ကို ကျော်ဖြတ်နိုင်စွမ်း မရှိချေ။

ဘာစီလိုနာအသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲကစားချိန်ပြည့်ခါနီးတွင် တောရက်စ်က သွင်းယူပေးခဲ့သည်။ ဘာစီလိုနာအသင်းသည် ယခုအနိုင်ပွဲကြောင့် လာလီဂါတွင် ၂၅ ပွဲကစားပြီး ရမှတ် ၅၄ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။ ပြိုင်ဘက် လပ်စ်ပတ်စ်အသင်းက ယခုပွဲစဉ်ရှုံးနိမ့်ခဲ့သည့် အတွက် လာလီဂါရှုံးပွဲ ၁၄ ပွဲရှိလာပြီး လာမည့်နှစ် တန်းမဆင်းရရေးအတွက် လက်ကျန်ပွဲစဉ်များတွင် မဖြစ်မနေ ရလဒ်ကောင်းရရှိရေး ကြိုးပမ်းအားထုတ်ရတော့မည် ဖြစ်သည်။

စီးရီးအေ ၂၆ တွင် ကိုမိုအသင်းကို ရှုံးပွဲကြုံတွေ့ခဲ့သည့် နာမည်ကြီး နာပိုလီ

အီတလီစီးရီးအေပွဲစဉ် (၂၆) မှ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆ နာရီက ယှဉ်ပြိုင်ကစားခဲ့သည့် ကိုမိုနှင့် နာမည်ကြီး နာပိုလီအသင်းပွဲစဉ်တွင် ကိုမိုအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

အီတလီစီးရီးအေပွဲစဉ် (၂၆) မှ ဖေဖော်ဝါရီ ၂၃ ရက် နံနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အင်တာဗီလန်နှင့် ဂျီနိုအာအသင်းပွဲစဉ်တွင် အင်တာဗီလန်အသင်းက ပွဲကစားချိန် ၇၈ မိနစ်တွင် ရရှိခဲ့သော မာတီနက်စ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
 စီးရီးအေပွဲစဉ် (၂၆) အပြီးတွင် အမှတ်ပေးဇယားကို အင်တာဗီလန်အသင်းက ဒုတိယနေရာမှ နာပိုလီအသင်းထက် တစ်မှတ်အသာဖြင့် ဦးဆောင်ထားသည်။

နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို ချေဖျက်ရန် မြေကုန်ထုတ်လာသော နာပိုလီအသင်းသည် ယခုပွဲစဉ်တွင်လည်း ပြိုင်ဘက်အသင်းခံစစ်နှင့် ဂိုးသမားတို့ကို ကျော်ဖြတ်နိုင်ခြင်း မရှိသည့်အတွက်



မြန်မာနိုင်ငံတစ်ဝန်းရှိအခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက်သင်ကြားသင်ယူမှုတွင် အကောင်းဆုံးအထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာန၏ ပြဋ္ဌာန်းထားသော အခြေခံပညာသင်ရိုးညွှန်းတမ်းအပေါ်အခြေခံ၍ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများနှင့် ဝါရင့် ဆရာကြီး၊ ဆရာမကြီးများ ပြုစုရေးသား ကြီးကြပ်တည်းဖြတ်ထားသည့် လွယ်ကူလေ့လာအင်္ဂလိပ်စာ Grade-4 မှ Grade-12 အထိ တန်းစဉ် အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများ လေ့လာ လေ့ကျင့်နိုင်ရန် တနင်္လာနေ့တိုင်း ဖော်ပြပေးလျက်ရှိပါသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးနီးကပ်လာပြီဖြစ်သဖြင့် အင်္ဂလိပ်စာဘာသာရပ်ကိုကျောင်းသား၊ ကျောင်းသူများပိုင်နိုင်စွာ ဖြေဆိုနိုင်ကြစေရန်နှင့် အောင်ချက်မြင့်မားရေးအထောက်အကူ ဖြစ်စေရန် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းပုံစံနှင့်အညီ မေးခွန်းနံပါတ်တစ်ခုခြင်းစီအလိုက် ဖြေဆိုနည်းလမ်းညွှန်အပါအဝင် မေးခွန်းနှင့် အဖြေစုံကို ဖော်ပြလိုက်ပါသည်။

၁။ မေးခွန်းနံပါတ် (I) မှာ initial words မေးထားပြီး စဉ်းစားကာ ဖြေဆိုရာမှာဖြစ်ပါတယ်။ မေးထားတဲ့ မေးခွန်းကို နားလည်ဖို့ အရေးကြီးပါတယ်။

ဥပမာ- Since the t has risen. Two degrees, today is warmen than yesterday. နှစ် ဒီဂရီတက်သွားလို့ ဒီနေ့က မနေ့ကထက် ပိုပူနွေးတယ်ဆိုတော့ အပူချိန်ကိုပြောတာ၊ ဒါဆိုရင် Temperature ဆိုတာ စဉ်းစားလို့ရပြီပေါ့။ (၁၀) ပုဒ်မေးပါတယ်။ တစ်ပုဒ် တစ်မှတ်ပေးပါတယ်။

- Complete the sentences with the appropriate words. The initial words are given. (10 marks)
- T..... other people politely is a characteristic of high morale person.
- I will not t that sort of his behaviour in my class. That's so rude of him.
- He taught his children to be f of other cultures and traditions.
- Some of the younger pop bands try to itheir musical heroes from the past.
- People under a lot of s may experience headaches, minor pains and sleeping difficulties.
- Conflicts between the different e groups in the country exploded into civil war.
- It does not m who you are. You must obey school rules.
- You should take m if you feel sick.
- Life of the people was transformed by the a of modern technology.
- It is good to study in a q place, and it can help you concentrate more on your lessons.

Answer Keys
I. 1. Treating 2. tolerate 3. respectful 4. imitate 5. stress 6. ethnic 7. misunderstanding 8. medicine 9. advent 10. quiet

၂။ မေးခွန်းနံပါတ် (II) မှာ Multiple choice ဖြစ်ပါတယ်။ A, B, C ဆိုပြီး မေးပြီး အမှန်တစ်ခုကို ရွေးပေးရမှာပေါ့။ မေးတာက အနံပါတ်ပါ။ Grammar အဓိပ္ပာယ်ဆင်တူ စကားလုံး conjunction, အစရှိသဖြင့် ပါဝင်ပါတယ်။ သေသေချာချာသိထားမှသာ မှန်ကန်တဲ့ စကားလုံးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ (၁၀) ပုဒ် မေးပါတယ်။ တစ်ပုဒ် တစ်မှတ်ပါ။

- Choose the appropriate words or phrases to complete the sentence. (10 marks)
- Parents are equally for raising the children. (A) respective (B) responsible (C) recognizable
- He admitted that he was in with essay writing. (A) problem (B) issue (C) trouble
- Win Aung is dreaming becoming a famous scientist one day. (A) for (B) of (C) with
- We always go abroad the summer. (A) to (B) from (C) in
- Detectives are still the escaped prisoner. (A) looking for (B) looking forward (C) looking after
- Consuming too much saturated can lead to

- heart disease. (A) fat (B) meat (C) vegetable
- Certain foods can the immune system and prevent illness. (A) strengthen (B) strong (C) strength
- My dad shouted me because I did not do what he said. (A) at (B) to (C) towards
- She insisted helping me with the dishes. (A) for (B) on (C) about
- Today, many students do not their brain to pass the exam and they try to cheat. (A) uses (B) use (C) used

Answer Keys
II. 1. B 2. C 3. B 4. C 5. A 6. A 7. A 8. A 9. B 10. B

၃။ မေးခွန်းနံပါတ် (III) မှာ Grammar ကတော့ သင်ထားတာတွေကို ဝါကျပြန်ရေးစေလိုတာပေါ့။ ထူးခြားတာက Grade 10, Grade 11 က Grammar တွေပါ ပါဝင်နေတာဖြစ်လို့ Grade 12 တစ်ခုတည်းကွက်ကြည့်လို့မရပါဘူး။ သုံးခုစလုံးကို နှစ်စလုံးအောင် သိထားမှ ဖြေနိုင်မှာပေါ့။ Rewrite လို့ ပြောထားလို့ တစ်ကြောင်းလုံးပြန်ရေးပေးရမှာပေါ့။ Grammar ခေါင်းစဉ်ပေါင်း (၃၉) ခု၊ (၄၀) နီးပါးကိုကောင်းစွာမှတ်မိပြီး အသုံးပြုတတ်၊ ပြန်ရေးတတ်မှ အမှတ်ပြည့်ရမှာပေါ့။ (၁၀) ပုဒ် မေးပါတယ်။ တစ်ပုဒ် တစ်မှတ်ပါ။

- Rewrite the sentence according to the instructions given in brackets. (10 marks)
- Everyone looked at the boy. His face was quite red. (Join the sentences using relative pronoun.)
- John stole a book from the library last week. (Use "It is/ was who/that")
- Although she is young, she (must, can, should) speak four languages. (Rewrite the sentence choosing the right word.)
- I want to phone him but I don't know his phone number. (Rewrite the sentences using second conditional.)
- You are not allowed to pass the gate. It does not matter who you are. (Rewrite the sentence using "no matter who")
- I set the alarm for five o'clock. He does not want to oversleep. (Join the sentences using "in order to" or "in order not to".)
- He went to bed early. He wouldn't be tired in the morning. (Join the sentences using "so that".)
- My father devoted all his life to his work. He retired. (Join the sentences using subordinating conjunction.)
- She is one of those people whom you can trust. (Omit the relative pronoun.)
- They felt. All their worries had gone. (Join the sentences using "as if".)

Answer Keys
III.1. Everyone looked at the boy whose face was quite red.
2. It was John who stole a book from the library./ It was from a library that John stole a book./ It was last week that John stole a book from the library.
3. Although she is young, she can speak four languages.
4. If I knew his phone number, I would phone him.
5. You are not allowed to pass the gate no matter who you are.

- I set the alarm for five o'clock in order not to oversleep.
- He went to bed early so that he wouldn't be tired in the morning.
- My father devoted all his life to his work before he retired.
- She is one of those people you can trust.
- They felt as if all their worries had gone.

၄။ မေးခွန်းနံပါတ် (IV- A) မှာ Grade 12 မှာပါတဲ့ ကဗျာ (၄) ပုဒ်က စာကြောင်းတွေကို တစ်လုံး၊ နှစ်လုံး (ဒါမှမဟုတ်)သုံးလုံး ဖြုတ်ထားပြီး ပြန်ရေးစေလိုတာဖြစ်လို့ ကဗျာ (၄) ပုဒ်လုံးကို အလွတ်ကျက်မှတ်ထားရပါမယ်။ စာလုံးပေါင်းမှားရင် အမှတ်မရနိုင်တာကို သတိပြုပါ။

- Write the appropriate words or phrases to complete the lines of verse. (5 marks)
- It looks like any building When on the street
- Blest, Hours, days and years slide soft away,
- Two roads And sorry I could not travel both
- By, low and loud, By the gallop goes he.
- Go to sea, plant a tree Find how

Answer Keys
IV. (A) 1. you pass it 2. who can unconcern'dly find 3. diverged in a yellow wood 4. on the highway 5. airplanes fly

မေးခွန်းနံပါတ် (IV-B) မှာ Grade 12 မှာပါတဲ့ Unit အားလုံးက မေးခွန်းတွေကို ပြန်မေးတာဖြစ်ပါတယ်။ Unit တစ်ခုချင်းမှာ ပါတဲ့ မေးခွန်းဆိုတဲ့သဘောက ပြဋ္ဌာန်းစာအုပ်ထဲမှာပဲပါတဲ့ မေးခွန်းချည်းမေးတာမဟုတ်ဘူးဆိုတာ မှတ်ထားရမှာပေါ့။ တချို့မေးခွန်းတွေက စာအုပ်ထဲက မဟုတ်ပါ။ ခြုံငုံနားလည်စေနိုင်တဲ့ မေးခွန်းမျိုးကို မေးလေ့ရှိပါတယ်။ တစ်ပုဒ်တစ်မှတ်ပေးပါတယ်။ (၄) ပုဒ်မေးပါတယ်။ နောက်တစ်ခုက ကဗျာထဲက စာကြောင်း နှစ်ကြောင်းကို ထုတ်ထားပြီး Paraphrasing လုပ်ပြီး ပြန်ရေးစေတာပေါ့။ စုစုပေါင်း (၅) ပုဒ်- တစ်ပုဒ် တစ်မှတ်ပါ။

- Answer the questions in complete sentence. (5 marks)
- What does the first word of Helen "Wah-Wah" mean?
- How did the boy look when his father saw him?
- How long does it take to form fossil fuels?
- How are AI tools used in space exploration?
- What do these lines mean? Two roads diverged in a yellow wood, And sorry I could not travel both

Answer Keys
IV. (B). 6. The first word of Helen Wah Wah means water.
7. The boy was shivering and his face was white when his father saw him.
8. It takes hundreds of millions of years to form fossil fuels.
9. AI tools are used to study unknown stars and black holes in space exploration.
10. A Person who is young in experienced is commonly referred to as a greenhorn.

ဝမ်းတွင်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်



ဝမ်းတွင်း ဖေဖော်ဝါရီ ၂၃ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ်၌ မီးဘေးအန္တရာယ် ကင်းဝေးစေရန် မြို့နယ်မီးသတ် ဦးစီးဌာနက မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိရာ ယမန်နေ့က မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ မြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ဧည့်ဂေဟာများကို ကွင်းဆင်း

စစ်ဆေးခဲ့သည်။ ကွင်းဆင်း စစ်ဆေးရာတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ဧည့်ဂေဟာများတွင် မီးဘေး ကြိုတင်ကာကွယ်ရေးဆောင်ရွက် ထားရှိမှုများအား စစ်ဆေးခြင်း နှင့် မီးဘေးလုံခြုံရေးစစ်ဆေး ထောက်ခံချက် fsc လျှောက်ထား နိုင်ရေး စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ မောင်ကျော်ကြီး



ကျိုက်လတ်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြသ

ကျိုက်လတ် ဖေဖော်ဝါရီ ၂၃ ရော့ဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၌ မီးဘေးကြိုတင် ကာကွယ်ရေးဟောပြောခြင်းနှင့် လေ့ကျင့်သရုပ်ပြသခြင်းများကို ယနေ့ နံနက် ၁၀ နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ ကျင်းပ သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းက မြို့နယ်အတွင်းရှိ ကျောင်းများ၊ စက်ရုံအလုပ်ရုံများ၊ ဈေးများ၊ နေအိမ် များတွင် မီးဘေးအန္တရာယ် မဖြစ်ပွားမပေါ့ပေါက်စေရေး၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့ မီးငြိမ်းသတ်မှုများကို သရုပ်ပြလေ့ကျင့်ခဲ့ရာ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)မှ ကျောင်းသား ကျောင်းသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)

ညောင်တုန်းမြို့နယ်၌ မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်

ညောင်တုန်း ဖေဖော်ဝါရီ ၂၃ ရော့ဝတီတိုင်းဒေသကြီး ညောင် တုန်းမြို့နယ်၌ မီးဘေးလုံခြုံရေး အတွက် မီးငြိမ်းသတ်ရေး သရုပ်ပြ လေ့ကျင့်ခြင်းကို ယနေ့ နံနက် ပိုင်းက အရွှေကျေးရွာရှိ ရွှေဝါနဒီ ဆန်စက်၌ ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီး အရာရှိ ဦးမျိုးမင်းသူက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်း ရည်ရွယ်

ချက်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးငြိမ်း သတ်ခြင်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများနှင့် မီးသတ် ဆေးဘူး သုံးစွဲနည်းများကို ရှင်းလင်းပြောကြား၍ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက စက်ရုံ ဝန်ထမ်းများနှင့်အတူ မီးသတ် ဆေးဘူးအသုံးပြုခြင်း၊ မီးငြိမ်း သတ်ခြင်းတို့ကို လက်တွေ့သရုပ် ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)



မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၂၃ ရော့ဝတီတိုင်းဒေသကြီး မော် လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက်ပိုင်းက မော်လမြိုင် ကျွန်းမြို့နယ် အမှတ်(၉)ရပ် ကွက်အတွင်းရှိ နေအိမ်များအား မီးဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက် ထားရှိမှုများနှင့် မီးလောင်မှုများ မဖြစ်ပွားစေရေး အတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။ ကွင်းဆင်းစစ်ဆေး ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ

ဦးမျိုးဇော် ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးစိုးခိုင်၊ ရာအိမ်မှူးနှင့် ပူးပေါင်းအဖွဲ့များက နေအိမ်များ အတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)

ဝိုင်းဝန်း ကာကွယ် မီးဘေး အန္တရာယ်

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်

- အိမ်တိုင်းအိမ်တိုင်းက မီးကြိုတင်ကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အောက်ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားသည် -
- (၁) မိမိနေအိမ်ခြံဝင်းကို သန့်ရှင်းသပ်ရုံစွာထားပါ။
 - (၂) မီးလောင်လွယ်သော အရာဝတ္ထုများကို သေချာစွာထုပ်ပိုးသိမ်းဆည်းခြင်း၊ အသုံးမပြုလိုလျှင် စနစ်တကျ စွန့်ပစ်ခြင်းများ ဆောင်ရွက်ပါ။
 - (၃) အမှိုက်စီးရုံလိုလျှင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ ကြိုတင်အကြောင်းကြား၍ စွင့်ပြုမှသာ ဆောင်ရွက်ပါ။
 - (၄) ထင်းမီးဖိုအသုံးပြုလျှင် လုံခြုံစွာကာရံခြင်း၊ ကျင်းတူး၍ အသုံးပြုခြင်းများ ဆောင်ရွက်ပါ။
 - (၅) ဓာတ်ငွေ့ မီးဖြင့် အသုံးပြုချက်ပြုတ်လျှင် အသုံးမပြုမီ နားလည်တတ်ကျွမ်းသူများဖြင့် သေချာစွာ စစ်ဆေးပါ။
 - (၆) လျှပ်စစ်မီးကို အသုံးပြုချက်ပြုတ်လျှင် ဝန်အားမျှတသည့် ပိုင်ယာကြိုးများကို အသုံးပြုခြင်း၊ လျှပ်စီးပတ်လမ်းကို အလိုအလျောက်ဖြတ်တောက်ပေးသော ပစ္စည်းကိရိယာများကို အသုံးပြု ခြင်း၊ ဝန်အားမခိုင်လျှင် လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးသည့် ပစ္စည်းကိရိယာများတပ်ဆင် ထားရှိခြင်းများကို နားလည်တတ်ကျွမ်းသော ပညာရှင်များ၏ အကူအညီရယူဆောင်ရွက်ပါ။
 - (၇) နေအိမ်တွင် အသုံးပြုထားရှိသော လျှပ်စစ်ပစ္စည်းများကို နှစ်စဉ်စစ်ဆေးပြီး အသုံးပြုရန် မသင့် လျော်သော ဟောင်းနွမ်းခြင်း၊ ပေါက်ပြဲခြင်း၊ ဝန်အားမမျှခြင်း စသည့်အန္တရာယ်ရှိသည့် အစိတ် အပိုင်းများကို အစားထိုးလဲလှယ်ပါ။
 - (၈) နေအိမ်ခြံဝင်းအတွင်း လောင်စာဆီ၊ စားသုံးဆီ၊ အမွှေးဆီ စသည့်မီးလောင်လွယ်သော ဆီအမျိုးမျိုးကို သိုလှောင်ထားရှိခြင်း၊ ပြန်ဖြူးရောင်းချခြင်းများ မပြုပါနှင့်။
 - (၉) မီးခြစ်အစရှိသော မီးဖြစ်စေသော ပစ္စည်းများကို ကလေးသူငယ်များ လက်လှမ်းမမီသောနေရာ၊ အပူဒဏ် မခံစားရသောနေရာများတွင် သေချာစွာသိမ်းဆည်းထားရှိပါ။
 - (၁၀) ကလေးငယ်များကို မီးဖြစ်ပေါ်စေသောပစ္စည်းများ သို့မဟုတ် မီးလောင်လွယ်သောပစ္စည်းများနှင့် အသုံးပြု ချက်ပြုတ်စေခြင်း၊ ဆေးလိပ် ခြင်ဆေးခွေနှင့် အမွှေးတိုင်အစရှိသော ပစ္စည်းများအား မီးညှိစေခြင်း၊ ဆော့ကစားခြင်းများ မပြုပါစေနှင့်။
 - (၁၁) ဆေးလိပ်ကို မီးငြိမ်းသည်ဟု သေချာမှသာ စနစ်တကျစွန့်ပစ်ပါ။
 - (၁၂) အိပ်ရာ၊ အဝတ်တန်း၊ အဝတ်ပုံနှင့် လောင်စာဆီများအနီးတွင် ခြင်ဆေးခွေထွန်းညှိထားခြင်း၊ ဖယောင်းတိုင် မီးထွန်းခြင်း၊ အမွှေးတိုင်ထွန်းညှိ ထားခြင်းများ မပြုပါနှင့်။
 - (၁၃) ဘုရားရှိခိုးအပြီး လူစောင့်မထားရှိဘဲ မီးလောင်စားရှိခြင်း၊ အမွှေးတိုင် ထွန်းညှိပူဇော်ထားရှိခြင်း များ မပြုပါနှင့်။
 - (၁၄) ထမင်းဟင်းချက်ပြုတ်ခြင်း၊ မီးပူတိုက်ခြင်း၊ အမှိုက်စီးရုံခြင်းနှင့် မီးနှင့်ပတ်သက်သော သို့မဟုတ် မီးလောင်နိုင်သော ပစ္စည်းများကို ကိုင်တွယ်အသုံးပြုပြီးတိုင်း သေချာစွာစစ်ဆေးဖြတ်သိမ်းခြင်း၊ ငြိမ်းသတ်ခြင်း၊ လူစောင့်ထားရှိခြင်းများ ဆောင်ရွက်ပါ။
 - (၁၅) အကြောင်းကိစ္စ တစ်စုံတစ်ရာကြောင့် နေအိမ်မှထွက်ခွာလိုလျှင် မထွက်ခွာမီ မီးလောင်နိုင်သော ကိစ္စပစ္စည်းများသေချာစွာ စစ်ဆေးပြီး မီးလောင်နိုင်ဟု သေချာမှသာ နေအိမ်မှထွက်ခွာပါ။
 - (၁၆) လူမနေသော အဆောက်အအုံ၊ ဂိုဒေါင်များကို ညစောင့်ထားရှိပါ။
 - (၁၇) နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ လှေကား၊ ရေနှင့် သံအစရှိသော မီးငြိမ်းသတ်ရေးကိရိယာများ စုံလင်စွာထားရှိပါ။ ငွေကြေးတတ်နိုင်ပါက မီးသတ်ဆေးဘူးထားရှိပါ။ အထပ်မြင့်အဆောက်အအုံ ဖြစ်ပါက အထပ်တိုင်းတွင် မီးသတ်ဆေးဘူးထားရှိပါ။
 - (၁၈) မီးငြိမ်းသတ်ရေးကိရိယာများကို အသုံးပြုတတ်ရန် လေ့ကျင့်သင်ကြားပါ။ နေအိမ်ရှိလူတိုင်း အသုံးပြုတတ်အောင်လည်း သင်ကြား၍ အခါအားလျော်စွာ လေ့ကျင့်ပါ။
 - (၁၉) မီးချိတ်၊ မီးကပ်၊ လှေကား၊ ရေနှင့် သံများထားရှိရာတွင် မီးချိတ်သည် အရွယ်ရောက်ပြီး လူငယ်တစ်ဦး ခိုစီးနိုင်လောက်အောင် ခိုင်ခံ့ရမည်။ မီးကပ်သည် လွှဲယမ်းခံနိုင်လောက်အောင် တောင့်တင်းရမည်။ လှေကားသည် အရွယ်ရောက်ပြီး လူငယ်တစ်ဦး သယ်ယူနိုင်ရမည်ဖြစ်ပြီး လူကြီးနှစ်ဦးအတက်ခံနိုင်သည်အထိ ပေါ့ပါးခိုင်ခံ့ရမည်။ ရေနှင့်သံကို အရွယ်ရောက်ပြီး လူငယ် တစ်ဦး သယ်ယူပတ်ပျန်းစေနိုင်သော ပုံဖြင့်ဖြစ်စေ အများအပြားထားရှိပါက အလွယ်တကူ သယ်ယူပတ်ပျန်းနိုင်စေရန် မီးသတ်ရေပုံးထားရှိ ဆောင်ရွက်ရမည်။
 - (၂၀) မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အခါအားလျော်စွာ ထုတ်ပြန်သောညွှန်ကြားချက်များ၊ စည်းကမ်း များ၊ တားမြစ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ပါ။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သင်္ဘောဆီကန် ဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွား၊ နှစ်ဦး ဒဏ်ရာရ

နေပြည်တော် ဖေဖော်ဝါရီ ၂၃ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယမန်နေ့က သင်္ဘောဆီကန်အား ဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွားသဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက် “ဇေယျာထွန်း” လွန်းတင်ကျင်းအရှေ့ဘက် ခနောင်တိုချောင်းအတွင်း ရပ်တန့်ထားသည့် တွန်းသင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ဆိပ်ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲတွင် မီးငြိမ်းသွားပြီး စိစစ်ခဲ့ရာ အဆိုပါ ခနောင်၌ ရပ်တန့်ထားသည့် “မင်္ဂလာရွှေပြည်” သင်္ဘောပေါ်တွင် အလုပ်လုပ်ကိုင်သော ကြံခင်းမြို့နယ် ရွှေတောင်စုရပ်ကွက်နေ ကျော်လင်းနိုင်(၃၇)နှစ်သည် သင်္ဘောဆီကန်အား ဂဟေဆော်ပြုပြင်နေစဉ် ဆီကန်သို့ သိုးမီးပျားကျရာမှ ပေါက်ကွဲကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် ကျော်လင်းနိုင်နှင့် သင်္ဘောပေါ်တွင် ထမင်းချက်လုပ်ကိုင်သူ ပန်းတောင်းမြို့နယ် ထုံးဘိုမြို့နေ သင်းသင်းမာ (၁၉)နှစ် တို့တွင် အသီးသီးဒဏ်ရာများရရှိခဲ့ပြီး သင်္ဘော၏ စက်ခန်းနှင့်



ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သင်္ဘောဆီကန်အား ဂဟေဆော်ရာမှ မီးလောင်မှု တစ်စင်းပေါက်ပွားခဲ့သည်။

အိပ်ခန်းများ မီးလောင်ဆုံးရှုံးခဲ့သဖြင့် ကျော်လင်းနိုင်အား ဆိပ်ကြီး အမှုနှင့် အရေးယူထားကြောင်း သတင်းရရှိသည်။ ခနောင်တိုမြို့မရဲစခန်း(၁)၁၁/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့်

ရဲပြန်ကြား

လျင်လျင်နေစဉ်တွင် ရှောင်ရှားသင့်သည့် အချက်များ

၁။ အဆောက်အအုံထဲသို့ ပြေးမဝင်ပါနှင့်။

၂။ ဓာတ်လှေကားများ အသုံးမပြုပါနှင့်။

၃။ အထပ်မြင့်တိုက်များမှ ခုန်ထွက်ခြင်းမပြုပါနှင့်။

လျင်လျင်ပြီးနောက် ပြုလုပ်ရန်အချက်များ

၁။ မိမိ၏ မိသားစုဝင်များကို စစ်ဆေးပါ။မိသားစုဝင်များပျောက်ဆုံးသွားပါက သက်ဆိုင်ရာအဖွဲ့အစည်းကြားပါ။

၂။ ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ဆေးပြီး လိုအပ်သော အကူအညီများပေးပါ။

၃။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော သတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကူအညီများကို လိုက်နာပါ။ အခြားသူများကိုမျှဝေပါ။ ကောလဟာလ သတင်းများကို မယုံပါနှင့်။

၄။ မိမိအိမ်နှင့် ပတ်ဝန်းကျင်ရှိ လျှပ်စစ်ပစ္စည်းများ ပျက်စီးမှုများ အားလုံးကို ပြန်လည် စစ်ဆေးပါ။

၅။ အင်အားကြီးမားသည့် လျင်လျင်ပြီးတိုင်း နောက်ဆက်တွဲလျင်လျင်များလှုပ်တတ်ကြောင်း သတိပြုပါ။

၆။ နောက်ဆက်တွဲဘေးအန္တရာယ်(မီးဘေး၊ ဆူနာမီ၊ ရေကြီးခြင်း၊ မြေပြိုခြင်း)များကို အထူးသတိပြုပါ။

လျင်လျင်ပြီးနောက် ရှောင်ရှားသင့်သည့် အချက်များ

၁။ အဆောက်အအုံ၏ ခိုင်ခံ့မှုကိုစစ်ဆေးခြင်း မပြုဘဲမဝင်ရ။

၂။ မြစ်ကမ်းပါး၊ တောင်စောင်းများသို့ မသွားပါနှင့်။ မြေပြိုနိုင်ပါသည်။

၃။ ဆည်၊ ရေလျှောင်ကန်များ အနီးတွင် မနေပါနှင့်။ ဆည်ကျိုးပေါက်ပြီး ရေကြီးနိုင်သည်။

၄။ တာဝါတိုင်များ၊ မျှော်စင်များ၊ အထပ်မြင့်အဆောက်အအုံများ ပြိုကျနိုင်သဖြင့် အနီးသို့ မသွားပါနှင့်။

မြန်မာနိုင်ငံ၏ လျင်လှန်များပြမြေပုံ

| Hazard Zone | Expected Peak Ground Acceleration (PGA) | PGA (g) |
|-------------|---|---------|
| Very High | 0.25 - 0.30 | 0.25 |
| High | 0.20 - 0.25 | 0.20 |
| Medium | 0.15 - 0.20 | 0.15 |
| Low | 0.10 - 0.15 | 0.10 |
| Very Low | 0.05 - 0.10 | 0.05 |

❖ နိုင်ငံတစ်နိုင်ငံ၏ အင်အားသည် ပညာပေါ်တွင် အခြေခံ...
 ❖ ဗလငါးတန်ပြည့်ဝပြီး အသိဉာဏ် ပညာပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များသည် နိုင်ငံ၏ အင်အား၊ နိုင်ငံ၏ အနာဂတ်များဖြစ်...

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားမှုမှ ကောက်နုတ်ချက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်

၁။ နိုင်ငံရေး

- (က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်နိုင်ငံဖွဲ့စည်းရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး။
- (ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး။
- (ဂ) ပြည်သူ့လူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး။

၂။ စီးပွားရေး

- (က) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျိုးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- (ခ) တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး။
- (ဂ) ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး။

၃။ လူမှုရေး

- (က) တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြှင့်တင်တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး။
- (ခ) တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူ့အားလုံး အကျိုးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး။
- (ဂ) နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး။


ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ရှားပါးမျိုးစိတ်ဝင် ဘင်္ဂလားကျားနှင့် ဝက်ဝံမျိုးစိတ်တို့ ရှင်သန်ကျက်စားလျက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၂၃
 ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ တိရစ္ဆာန်မျိုးစိတ်များ ရှင်သန်ကျက်စားမှုကို လေ့လာသိရှိနိုင်ရန် နှစ်စဉ် ကင်မရာထောင်ချောက်များ တပ်ဆင်၍ မှတ်တမ်းယူလေ့ရှိရာ ယခုနှစ် တပ်ဆင်ထားသည့် ကင်မရာထောင်ချောက်များမှတစ်ဆင့် ရှားပါးမျိုးစိတ်ဝင် ဘင်္ဂလားကျားနှင့် ဝက်ဝံမျိုးစိတ် ရှင်သန်ကျက်စားမှုကို ဆက်လက်တွေ့ရှိရကြောင်း ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။



စာမျက်နှာ ၁၅ ကော်လံ ၁

၂၄-၂-၂၀၂၅ ရက်နေ့မှ ၂၅-၂-၂၀၂၅ ရက်နေ့အတွင်း မိုးလေဝသ သင်္ချာပုံစံပြု မော်ဒယ်လ်မှ ခန့်မှန်းထားသည့် မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်ပြပုံ



ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နေရာကျကျမှ နေရာစိပ်စိပ်မိုးရွာနိုင်

နေပြည်တော် ဖေဖော်ဝါရီ ၂၃
 ဖေဖော်ဝါရီ ၂၃ ရက် မြန်မာ့စံတော်ချိန် ၅ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနှေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စာမျက်နှာ ၁၃ ကော်လံ ၅

ယနေ့ သတင်းအညွှန်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၀၉ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့ **ပြည်တွင်းသတင်း စာ ၆**

အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော် လွှဲပြောင်းမည့်အစီအစဉ်ရွှေ့ဆိုင်း **နိုင်ငံတကာသတင်း စာ ၁၄**

နီပေါလေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာနှင့် နီပေါ သရေကျ **ပြည်တွင်းသတင်း စာ ၁၅**

တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ **ပြည်တွင်းသတင်း စာ ၂၁**

MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် (၁၂) ဆက်လက်ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၃
 ၂၀၂၄-၂၀၂၅ ရာသီ MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် (၁၂) ကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘေသာလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပသည်။

ပွဲစဉ် (၁၂) တွင် ထိပ်ဆုံးမှ MIU အသင်းအပါအဝင် ဒုတိယနေရာမှ MH Dream Team၊ တတိယနေရာမှ YRG အသင်းတို့ အမှတ်ပြည့်ရယူနိုင်သော်လည်း လက်ရှိချန်ပီယံ VUC အသင်း နိုင်ပွဲပျောက်ဆုံးခဲ့သည်။ ဇယားအောက်ဆုံးမှ SGF စာမျက်နှာ ၁၅ ကော်လံ ၆

MH Dream Team အသင်းနှင့် YCDC Marga အသင်း ယှဉ်ပြိုင်စဉ်။